

PEACE Info (May 2-3, 2022)

- More than a dozen senior NLD officials sentenced for 'graft' in Myanmar in April
- Myanmar's Shadow Govt Dismisses Suu Kyi Corruption Conviction as 'Farce'
- Sagaing Resistance Claims to Have Killed 35 Myanmar Junta Troops
- Burma Army Searches For PDF In Irrawaddy Region
- Karenni resistance forces take police outpost without firing a single shot
- In Shan State, a little-noticed resistance struggle comes under increasing pressure
- Over 11,000 Houses Burned Down in Myanmar Junta Attacks Since Coup
- NLD says nothing to do with use of party name to contact int'l organizations, embassies for election
- ASEAN Chair Urges Myanmar Regime Leader to Let Envoy Meet Suu Kyi
- Myanmar Junta Slams Malaysia's Call for ASEAN to Engage Shadow Govt
- Japan and Thailand discuss situation in Ukraine and Myanmar at meeting to strengthen ties
- New Envoy to Steer Thailand's Response to Myanmar Crisis
- Sanctioned Russian company looks to produce military trucks in Myanmar, advocacy group says
- Myanmar soldiers' wives face army abuse
- Fear Rising Among Myanmar Military Elite
- Myanmar Coup Leader Reveals His Desperation by Proposing Peace Talks With EAOs
- KNPP: CRPH's Interim Administration In Karenni State Deviates From Charter
- KIO Will Provide Land For Poppy Eradication In Hukawng Valley
- Displaced Kachin Return To Villages In Putao
- The Advance and Retreat of a Shan Army
- Some Regime Troops Withdraw From SSPP Camp In Southern Shan State
- Myanmar Military Junta is Above the Rule of Law
- Displaced Villagers Want MNDAA To Leave Kutkai Camp
- OBITUARY: In memory of the late Hkun Tun Oo
- "လူထုတော်လှန်ရေးက တနှစ်ကျော်ကြာလာပြီ"
- CDM ထွေအုပ်ဝန်ထမ်း ၂၀၀၀ နဲ့ ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်ဖို့ NUG ပြင်ဆင်
- လူသားချင်းစာနာမှု အကူအညီများ စစ်ကောင်စီသို့ မပေးရန် NUG နှင့် မဟာမိတ်များ ကန့်ကွက်
- သမိုင်းတပတ် ပြန်မလည်စေလို
- စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း NUG ထုတ်ပြန်
- ဘုတလင်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် ရွာသား ၁၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
- မြောင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ဦး သေဆုံး၊ ရှေ့တန်းပြန် PDF များကို ပြည်သူလူထုကြိုဆို
- စစ်ကောင်စီတပ်အား ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၃၈ ဖွဲ့မှ မြောင်နယ် နဘက်ရွာအနီးတွင် တိုက်ခိုက်ရာ ၄၀ နီးပါး သေဆုံး
- ကလေးမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်
- တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၁၆၀ နီးပါးသေဆုံးဟု NUG ထုတ်ပြန်

- မွန်ညီလာခံတွင် မွန်ပြည်နယ် ဖွဲ့စည်းပုံကို ဆွေးနွေးမည်
- စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပါတီကိုယ်စားမပြုဟု NLD ဗဟိုအလုပ်ကော်မတီကြေညာ
- အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် ဝန်ကြီးချုပ်ဟွန်ဆန် ထပ်မံတိုက်တွန်း
- ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အထူးကိုယ်စားလှယ် တွေ့ဆုံမရနိုင် ဟု NLD ဆို
- အာဆီယံနဲ့ NUG ဆွေးနွေးရေး မလေးရှားရဲ့ တောင်းဆိုချက် စစ်ကောင်စီကန့်ကွက်
- တပ်အခြေစိုက် ပြည်နယ်မြို့များကို ခရိုင်အဆင့် တိုးမြှင့်
- ရွေးကောက်ပွဲများကို စိတ်ဝင်စားခြင်းဖြင့် တရုတ်နှင့် အိန္ဒိယက စစ်ကောင်စီကို ထောက်ခံနေ
- အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ရေး ကေအန်ပီပီ ဆက်လက်တိုက်ပွဲဝင်မည်
- အာဏာရှင်စနစ်တော်လှန်ရေး အားလုံးနဲ့ လက်တွဲသွားမယ်လို့ KNPP ပြော
- ကျိုက်ထိုရှိ စစ်တပ်ကင်းစခန်းကို KNLA ပူးပေါင်းအဖွဲ့က စီးနင်း၊ စစ်ကောင်စီတပ်သားများ ထွက်ပြေး
- မြပတီ မြို့အနီးနေ့စဉ်တိုက်ပွဲကြောင့် မြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းအချို့တွင် ခိုလှုံနေရသူ ရာချီရှိနေ
- လေကြောင်းကနေ တစ်ရက်တည်း ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း KNU ပြော
- စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီမှ တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့
- လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရတဲ့ အပြစ်မဲ့ အရပ်သားများ
- ရေလုပ်သား ၅ ဦး AA ပတ်သက်မှု သံသယဖြင့် ဖမ်းဆီးခံရ
- စစ်ကောင်စီ အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်နှင့်အတူ KNDO ထံ လာရောက်ပူးပေါင်း၊ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဟု ပြော
- ရွာငံမြို့နယ် အမျိုးသမီး ၄ ယောက် အပါအဝင် ဒေသခံ ၃၀ကျော် ဖမ်းဆီးခံရ
- နောင်ချိုမြို့နယ် လူငယ် (၂) ဦး အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့ ဖမ်းဆီးသွား

More than a dozen senior NLD officials sentenced for 'graft' in Myanmar in April

Observers say the prison terms are designed to exclude representatives from the deposed government from elections.

By RFA Myanmar Service | 2022.05.02



A protester holds up a painting of NLD leader Aung San Suu Kyi during a demonstration against the military coup in Yangon, June 19, 2021. AFP

Military courts in Myanmar sentenced a total of 14 Cabinet ministers and senior officials from the deposed National League for Democracy (NLD) government to lengthy prison terms on corruption charges last month, according to data compiled by

RFA's Myanmar Service.

On April 22, Deputy Minister for Construction Kyaw Lin was sentenced to 20 years in prison while directors-general Aung Mint Oo, Ye Min Zaw and Nay Aung Ye Myint were sentenced to two to four years in prison. That same day, Kachin State Chief Minister Khet Aung, Director of the State Municipal Authority Soe Naing, and ministers Wai Lin, Win Nyunt, La Sai, Naw Li, Zaw Win and Ne Win were also jailed on corruption charges.

Former State Counsellor Aung San Suu Kyi, the head of the NLD who was arrested on the day of the military's Feb. 1, 2021, coup, was sentenced to five years in prison on April 27 in the first of 11 corruption cases against her. Yangon Region Social Affairs Minister Naing Lin was also handed a prison sentence for corruption the following day.

Naw Naw, the son of Khet Aung, told RFA that his father had worked tirelessly on behalf of the country only to end up jailed for 12 years on bogus corruption charges.

"This sad development can be seen throughout the country, where all those who had worked in good faith are meeting the same fate," he said.

Mar La Myint, the wife of Ne Win, said her husband's sentence was a blow to him and his entire family.

"He was imprisoned before for his political beliefs, but this time it's worse," she said, adding that her husband was "incapable of corruption."

Other notable NLD officials who were sentenced on corruption charges last month include Sagaing Region Chief Minister Myint Naing, Bago Region Chief Minister Win Thein, and Yangon Region Transport Minister Nilar Kyaw.

Plan to maintain power

When asked for comment on last month's sentences, junta deputy minister of information, Maj. Gen. Zaw Min Tun, told RFA that only those who are guilty of the charges against them had been sentenced.

“We have no reason to put [NLD officials] into prison if didn’t do anything wrong,” he said.

“If it were not for [their acts of] corruption, we wouldn’t have arrested them. No one is above the law. If you commit a crime, you will be punished accordingly.”

But Win Myat Aye, minister for Humanitarian and Disaster Management for the shadow National Unity Government (NUG), told RFA the sentences were “part of the junta’s plan to hold onto power.”

“They’ll do whatever it takes to reach their goal. From the very beginning, they seized state power by force. They’ll keep on using force to hold on to power,” he said. “What they are doing is illegal and not in line with the wishes of the people.”

Political analyst Than Soe Naing said he sees the prison terms as part of a bid by the junta to exclude the NLD and its key party leaders from upcoming military-sponsored elections.

“They are carrying out these unfair actions under unfair laws by unfair tribunals so that the NLD and all the party’s top leaders will not be able to run in the next election,” he said.

“This year has seen a lot of unjust imprisonment under unjust legal procedures. I’m sure they are doing this to prevent the NLD taking part in the elections they are planning to hold.”

Aung San Su Kyi, whose NLD ruled the country for five years and won re-election in November 2020 in a landslide vote that the army refused to honor, was sentenced in January to six years for violating export-import laws, the communications law and the natural disaster management law.

She had already been sentenced to six years in prison on five of 18 charges lodged against her since the junta overthrew and detained her. With last week’s five-year sentence, she faces 11 years imprisonment from six charges, with 12 more charges pending.

RFA records show that a total of 64 people, including NLD leaders and cabinet members, have been charged with corruption, in the 15 months since the military seized power.

Translated by Khin Maung Nyane. Written in English by Joshua Lipes.

<https://www.rfa.org/english/news/myanmar/sentences-05022022214247.html>

Myanmar’s Shadow Govt Dismisses Suu Kyi Corruption Conviction as ‘Farce’

By THE IRRRAWADDY | 3 May 2022

The Ministry of Justice of Myanmar’s parallel National Unity Government (NUG) has slammed the fresh jail sentence handed by the junta to State Counselor Daw Aung San Suu Kyi—a figure known for her moral integrity—on a corruption charge as “clearly ridiculous”.

On Wednesday, a special court set up by the junta in Naypyitaw handed down a five-year prison sentence against the detained leader. The sentence will be added to the six years she is already serving for other cases brought against her by the regime.

The verdict was for a corruption case in which she was accused of accepting a bribe in the form of gold bars from the former chief minister of Yangon. Daw Aung San Suu Kyi, who was ousted in the military takeover in February last year, **denied** the allegations as completely false.

In response to the latest sentence, NUG Minister of Justice and renowned lawyer U Thein Oo said in a statement released on Monday that the junta pretended to have evidence that the nation's most respected leader had accepted US\$600,000 worth of gold bars as bribes.

"Knowing her entire life has been devoted to fighting for the freedom of the people of Myanmar, including decades in prison and under house arrest, such a claim is clearly ridiculous," he responded.

The 76-year-old leader is widely respected among Myanmar people at home and abroad for her moral values, and beloved for standing with the people; they reject the junta's corruption accusation against her.

NUG Deputy Minister of Foreign Affairs U Moe Zaw Oo, who is also executive director of a charity founded by the ousted leader, told The Irrawaddy in an interview that the detained leader had given so much of her own money to charity, she no longer has a place of her own or any financial possessions.

"I don't understand how they could charge such a person with corruption," he said, adding that he believed the case is the result of a personal grudge.

The Daw Aung San Suu Kyi-chaired National League for Democracy (NLD) won a repeat landslide victory in the 2020 general election, defeating the military's proxy party and allied parties. Just a few hours before the newly elected lawmakers were due to take their seats, the military staged a coup on Feb. 1 last year, arresting Daw Aung San Suu Kyi, President U Win Myint and others, claiming electoral fraud despite the fact that independent election observers said they found no irregularities in the election.

Since then, she has been detained at an undisclosed location and faced a barrage of 20 nonsensical legal cases. Of those, 13 are corruption cases.

NUG Minister of Justice U Thein Oo denounced the junta's so-called trials of Daw Aung San Suu Kyi as unjust, lacking in credibility, a farce and a propaganda stunt in Monday's statement.

"This propaganda stunt reveals two things about this murderous junta, once again. First, that they are shameless about the farce of a legal system they have inflicted on the people of Myanmar. Second, that they are still terrified of the power Daw Aung San Suu Kyi still has as a symbol of courage in defense of democracy," the minister added.

<https://www.irrawaddy.com/news/burma/myanmars-shadow-govt-dismisses-suu-kyi-corruption-conviction-as-farce.html>

Sagaing Resistance Claims to Have Killed 35 Myanmar Junta Troops

By THE IRRAWADDY | 3 May 2022

Anti-regime resistance fighters in Sagaing Region killed at least 35 junta soldiers during a firefight that lasted around three hours on Monday.

The Civilian Defence and Security Organization of Myaung (CDSO) said in a statement that fighters from 38 people's defense forces (PDFs) in the region attacked more than 100 regime troops in Myaung Township.

The Irrawaddy could not independently verify the reports.

"During the three-hour fight, from 35 to 40 regime soldiers were killed and around 70 retreated to nearby villages," said the statement, adding that two resistance fighters were wounded.

The resistance forces were welcomed by residents, according to pictures posted by the CDSO on Facebook.

Sagaing is Myanmar's largest region and an anti-regime stronghold. The regime's spokesman recently admitted that the junta does not control the region, especially rural areas, where residents took up arms last year.

In response, the junta retaliates using airstrikes and artillery during clearance operations in the region. Apart from extrajudicial killings and arbitrary arrests, troops raided villages and looted property before torching whole villages, claiming they are harboring PDF fighters.

Junta forces burned down at least 11,417 civilian houses across the country by the end of April with Sagaing Region suffering **the heaviest damage** with around 7,503 houses torched by regime forces, according to independent research group Data for Myanmar.

The United Nations Office for the Coordination of Humanitarian Affairs said in its **latest humanitarian update on Myanmar** that by April 11, 346,000 of the 566,100 people displaced since the military takeover are from Chin State and Sagaing and Magwe regions.

The UN office **said** the number of displaced by fighting in Chin State, Magwe and Sagaing regions has now exceeded 300,000.

Despite violent crackdowns, Sagaing Region reports daily protests and resistance attacks against military rule.

<https://www.irrawaddy.com/news/burma/sagaing-resistance-claims-to-have-killed-35-myanmar-junta-troops.html>

Burma Army Searches For PDF In Irrawaddy Region

By Network Media Group | Tuesday, May 3, 2022

After receiving information that the Arakan Army (AA) is conducting training for People's Defence Forces (PDF) in western Ngaputaw Township in the Irrawaddy Region, the regime's forces launched a search for their camp.

Since late last month, more than 100 soldiers from the Burma Army (BA) and the regime-backed Pyu Saw Htee have been combing the Rakhine Yoma forest, which borders Rakhine State, in search of PDF fighters resisting the dictatorship.

A local familiar with the situation told NMG, on condition of anonymity, the BA heard that they were hiding in the forest range, home to Karen, Rakhine and Bamar (Burmese) nationalities.

"AA has recruited new soldiers and is facilitating military training there."

According to other locals close to township administrators, the armed forces launched an operation to take control of Rakhine Yoma, Myit Tayar and Sin Hmon forest reserves, as well as the Nga Yok Kawng and Haigyikyun Mawtin areas. Police and soldiers have raided villages in these locations.

Meanwhile, local authorities have demanded that residents report to the nearest police camp before hunting, fishing, logging or searching for wild vegetables in the forests.

"The BA have established a secret camp in the forest. The police and soldiers are masquerading as hunters, but they're really searching for the PDF's camp," said a Nga Yok Kawng resident, requesting his name not be revealed.

Although there has been military tension in the past between AA and BA troops stationed in the area, the BA did not suspect until recently that the ethnic armed group was training PDF in the forest reserve.

Between December and January, the regime launched a clearance campaign in Kyan Khin, Lay Myetner, Yay Kyi, Nga Thaung Chaung, Tha Pong, Patheingyi and Chaung Tha townships in Irrawaddy Region, all of which border with Rakhine State.

<https://www.nmg-news.net/2022/05/03/18944>

Karenni resistance forces take police outpost without firing a single shot

Eight police officers were captured after they surrendered peacefully during the late-night ambush

Esther J | Published on May 3, 2022

The Karenni Nationalities Defence Force (KNDF) said it raided a police outpost in Kayah (Karenni) State's Loikaw Township on Saturday and captured eight police officers without firing a shot.



Eight police officers captured by Karenni resistance forces are seen with weapons that were seized from them during an ambush on April 30 (KNDF Battalion 10)

The ambush, carried out in collaboration with the Karenni Army, the armed wing of the Karenni National Progressive Party, took place at around 1am and lasted just 30 minutes, the commander of the KNDF's Battalion 10 told Myanmar Now.

"We didn't need to fire a shot, as they didn't put up any real resistance," he said.

Before taking control of the outpost, which served as a security checkpoint for the Lawpita Hydropower Plant, the two groups detained a pair of privates assigned to the night patrol.

"They immediately raised their arms when we told them to put their hands up. Then we pretended to be soldiers on patrol duty and went to where the deputy police chief and sergeant were sleeping and captured them, too," the KNDF commander said.

Four other police privates who were sleeping in the same place were also captured this way, he added.

"We had to wake them up as they were all asleep," he said.

The wife and two teenaged daughters of the 44-year-old sergeant were not arrested, according to the commander.

The 38-year-old deputy police chief was the only person who made any attempt to resist, he said.

"He had a loaded gun, so we told him that we had all of his people and would shoot if he didn't come out. Ten minutes later, he did, with both hands in the air."

The six police privates were all young men between the ages of 21 and 30.

In addition to taking prisoners, the KNDF said it also seized four G3 guns, four 22AK guns, a revolver, five grenades, and some ammunition.

"You could say that this was one of the very rare occasions that we managed to seize a station without losing a bullet," the commander added.

He said that the captured police officers were later handed over to the anti-regime Karenni State Police after questioning.

"We didn't beat or torture them. We also gave them proper food," he added.

According to the KNDF, a number of junta soldiers have also surrendered to Karenni defence forces and joined them in the fight against the regime.

On April 16, the group released a statement saying that several junta troops from a military column that was assaulting the village of Htarle in Hpruso Township and Nang Phe, a village in Bawlakhe Township, had surrendered to Karenni forces.

Although several battalions have released similar statements, the exact number of regime soldiers who have surrendered or defected in Karenni State is not known.

Myanmar's junta has not made any official comment on the April 30 ambush.

<https://www.myanmar-now.org/en/news/karenni-resistance-forces-take-police-outpost-without-firing-a-single-shot>

In Shan State, a little-noticed resistance struggle comes under increasing pressure

While most of Shan State has been relatively untouched by anti-coup unrest, Ywangan Township has become a hotbed of conflict

[Nyein Swe](#) | Published on May 3, 2022



A village in southern Shan State's Ywangan Township seen after an attack by junta forces in April

Ywangan Township, in southern Shan State's Taunggyi District, is rarely mentioned among the many sites of conflict that have emerged in Myanmar since last year's coup. In recent months, however, it has become a key target of regime efforts to suppress resistance to its rule.

According to local sources and armed groups operating in the area, the junta stepped up its raids on villages in the area in mid-March, in response to a series of guerrilla attacks that began in late 2021.

On March 13, regime forces entered the village of Nabangyi, located about 3km northwest of the town of Ywangan, and took several residents hostage, according to a resident. They also torched at least five houses, he added.

Five days later, Peyin Taung, a village about 50km south of Ywangan, came under attack from members of the military-backed Pyu Saw Htee militia, who apprehended two charity workers.

When the same group returned on March 20 to taunt villagers angered by the earlier raid, residents responded by fighting back with sticks, rocks, and slingshots, reportedly killing one Pyu Saw Htee member.

This in turn led to a crackdown by military forces who arrived in several army trucks on March 22, forcing most of the village's inhabitants to flee.

Since then, Peyin Taung has been occupied by army troops who have burned down at least six homes, a resident of the village told Myanmar Now.

Weeks after being forced to abandon their homes, 11 residents returned on April 16 to check on their livestock. Nine were reportedly killed the next day, while the other two are still missing, several sources said.



Six of at least nine Peyin Taung villagers who were killed by regime forces in mid-April (Social Media)

April attacks

Several clashes were reported in Ywangan Township last month, including one on April 9 that took place between the villages of Hlwa Sin and Taung Boe Kwe. Four junta personnel, including an army major, were killed, according to resistance sources.

On April 15, the Ywangan People's Defence Force (PDF) engaged in a battle with junta troops between the villages of Tae Lu and Taung U, killing 10 regime soldiers, including an officer, the group claimed.

The Ywangan PDF said it also lost five of its members in the clash.

At least three other armed resistance groups—the Ywangan Urban Guerrilla Force (YUG), the Taunggyi PDF, and the Shan Nationalities Defence Force—are active in the area.

In a statement, the YUG accused the military of using excessive force to take control of a base it shared with the Taunggyi PDF on April 22.

It said that after a reconnaissance aircraft discovered the base, the junta opened fire with both heavy artillery and light weapons, forcing those stationed there to flee.

One PDF scout was captured and later executed, but no other casualties were reported, the group said.

According to a member of a resistance group who did not want to be identified, the regime appears to be escalating its efforts to eradicate Ywangan's guerrilla forces.

"Initially, Ywangan was labelled an 'orange zone' and three military columns were assigned to carry out clearance operations here. However, I recently heard that we have been upgraded to a 'red zone,' and that seven columns are now on their way here to uproot all revolutionary forces," he said.

In anticipation of the coming offensive, most anti-regime fighters have moved to a safer area, he added.



Various items seized from a camp overrun by regime forces on April 22 and allegedly used as weapons

Civilian victims

As in other areas that have seen heavy fighting, civilians have not been spared by the junta.

According to one organization that works with displaced villagers in Ywangan, at least 150 people have gone missing since February after being taken into custody by regime forces.

Arrests have been reported in the villages on Min Palaung, Taung-U, Nabangyi, Ledwin, Hmyar Kalay, Peyin Taung, Hlwa Sin, Kyaung Soe Kone, Tae Lu, Myin Kya Doe, Alel Chaung, and Kyatton, the group said.

A representative of the group said that relatives of those who have been detained have been unable to contact them, and that local authorities have not been forthcoming when asked to provide information.

“We’ve heard rumours that some were taken to the Taung Lay Lone Prison and others to Kalaw, while some are still near here, but we don’t know anything for sure,” he said.

Meanwhile, at least 500 villagers are said to be in hiding in nearby forests. On April 24, two volunteers assisting around 80 displaced villagers at a camp west of Nabangyi were reportedly arrested.

Residents say they fear the situation will continue to deteriorate, as more troops pour into the area.

On April 27, a junta column of around 200 soldiers launched attacks on the villages of Thapham Pin and Nghat Thauk, northwest of Ywangan, local sources said.

Resistance forces say the township has now been surrounded on all four sides by troops sent from other parts of Shan State, including Heho and Kalaw townships.

<https://www.myanmar-now.org/en/news/in-shan-state-a-little-noticed-resistance-struggle-comes-under-increasing-pressure>

Over 11,000 Houses Burned Down in Myanmar Junta Attacks Since Coup

By THE IRRAWADDY | 2 May 2022

Myanmar’s junta forces had burned down at least 11,417 civilian houses at 296 locations by the end of April with Sagaing Region suffering the heaviest damage, according to the independent research group Data for Myanmar.

There are 10 states and regions where houses have been burned down by regime forces with Sagaing, Magwe, Chin and Kayah suffering the heaviest damage.

Data for Myanmar said approximately 7,503 houses in Sagaing were torched by regime forces from February 1, 2021, to April 30, 2022, as well as 2,131 houses in Magwe Region, 1,147 in Chin State and about 407 in Kayah State and dozens of others in Mandalay, Tanintharyi, Bago, Kayah and Kachin.

Sagaing, Magwe, Chin and Kayah have the most active resistance groups against the junta and troops have increasingly carried out indiscriminate attacks on civilians, including air and artillery strikes, arbitrary killings, massacres, burning people alive, using civilians as human shields, and looting and burning houses.

The research group used reports from the media, rights groups and refugee organizations. However, Data for Myanmar did not include information that has yet to be verified so the actual number of houses burned may be higher than the reported figures.

During April about 2,512 houses were burned down in Sagaing Region, the heaviest damage since the 2021 coup. Within the region, Khin-U Township had the heaviest damage and about 529 houses were burned down.

On April 29, over 120 houses were torched in Inngutto village, Kantbalu Township in the region.

“Regime forces were attacked with mines near our village so they came and torched the village. We lost houses, livestock and our agricultural machines,” said a villager.

Several villages in Sagaing Region have continued to stage daily anti-regime protests, despite brutal crackdowns and raids.

<https://www.irrawaddy.com/news/burma/over-11000-houses-burned-down-in-myanmar-junta-attacks-since-coup.html>

NLD says nothing to do with use of party name to contact int’l organizations, embassies for election

PUBLISHED 2 MAY 2022



The Central Work Committee of the National League for Democracy (NLD) issued a statement on May 1 saying that the party has nothing to do with any act to seek contact with international organizations and embassies by using the party name on the pretext of holding an election.

The decision was made by members of the Central Work Committee, the Central Committee and the Central Affairs Committee and region and state incharges, the statement said.

It also pointed out that during the time when CEC members as well as the detained NLD chairperson cannot hold a plenary meeting, the NLD has not authorized anyone or any

organization to meet, discuss or coordinate with the military council or the organizations it has formed.

Moreover, the NLD has nothing to do with any act to seek connections with international organizations and embassies on the pretext of efforts to hold an election, which is a political way out of the military council, the statement added.

<https://elevenmyanmar.com/news/nld-says-nothing-to-do-with-use-of-party-name-to-contact-intl-organizations-embassies-for>

ASEAN Chair Urges Myanmar Regime Leader to Let Envoy Meet Suu Kyi

By THE IRRAWADDY | 3 May 2022

The chairman of the Association of Southeast Asian Nations (ASEAN) on Monday urged the Myanmar regime leader to let the bloc's envoy meet with the country's detained democracy leader Daw Aung San Suu Kyi and President U Win Myint to "create a conducive environment to start an inclusive political dialogue" in the country, which has been badly affected by a military coup last year.

Cambodian Prime Minister Hun Sen, who currently holds ASEAN's rotating chair, and regime leader Min Aung Hlaing held a teleconference on Monday to discuss the implementation of the regional grouping's five-point peace plan for Myanmar.

"[Hun Sen] re-emphasized the importance of the ability of the special envoy to meet all parties concerned in Myanmar, including Aung San Suu Kyi and former President Win Myint, to create a conducive environment in which to start an inclusive political dialogue," Cambodia's Ministry of Foreign Affairs and International Cooperation said in a press release.

"In response, Senior General Min Aung Hlaing pledged to facilitate meetings with other parties concerned," the ministry said, meaning the ASEAN Special Envoy on Myanmar will not have access to either during his forthcoming second visit to country at the end of this month.

Myanmar has been in social and political turmoil since the military seized power from the country's democratically elected government led by Daw Aung San Suu Kyi. ASEAN adopted a five-point peace plan for Myanmar in April 2021 urging the junta to immediately end the violence in the country and to hold an inclusive political dialogue, among other steps. The regime, which has killed more than 1,700 civilians so far, has failed to implement the plan.

Hun Sen's push for Min Aung Hlaing to let the bloc's envoy meet Daw Aung San Suu Kyi and President U Win Myint—both of whom have been detained since the coup and are on trial—comes after ASEAN's peace plan for the country was **condemned** for failing to fulfill its pledges or take meaningful steps toward pressing the regime to end its human rights violations.

During Monday's meeting, Hun Sen reminded Min Aung Hlaing of the importance of avoiding excessive use of force in maintaining law and order. The regime has been using air

and artillery strikes, raids and the burning of villages in the country's anti-regime stronghold areas in Myanmar's northwest and southeast, causing tens of thousands of civilian displacements.

In March, ASEAN's Special Envoy for Myanmar, Cambodian Foreign Minister Prak Sokhonn, visited the country and met with Min Aung Hlaing and some of his cabinet members, among others, but not with Daw Aung San Suu Kyi.

During the visit, the junta arranged for him to meet with a lawmaker from Daw Aung San Suu Kyi's National League for Democracy (NLD) in an attempt to deceive the international community that it was complying with its request that the junta allow envoys to meet with all political stakeholders in Myanmar. The junta said a meeting with Daw Aung San Suu Kyi was impossible as the country's laws prohibit meetings with anyone on trial. Daw Aung San Suu Kyi has faced a series of charges filed by the regime. However, the lawmaker declined the meeting, citing the COVID-19 pandemic.

Upon his return from Myanmar, **Prak Sokhonn said** the country's problems were complicated and would take a long time to solve, as the "stakeholders were not ready to cooperate and still insist on fighting and eliminating one another."

<https://www.irrawaddy.com/news/burma/asean-chair-urges-myanmar-regime-leader-to-let-envoy-meet-suu-kyi.html>

Myanmar Junta Slams Malaysia's Call for ASEAN to Engage Shadow Govt

By THE IRRRAWADDY | 3 May 2022

Myanmar's junta has rejected Malaysia's proposal that the Association of Southeast Asian Nations (ASEAN) informally engage Myanmar's shadow government as "irresponsible and reckless", and warned Malaysian officials against contacting or supporting what it calls a "terrorist group".

Malaysian Foreign Minister Datuk Seri Saifuddin Abdullah **said** on Sunday that "We are not proposing for ASEAN to recognize other governments, but such informal engagement may be conceivable, especially on how humanitarian aid to the people of Myanmar who are still in their country can be delivered," referring to the National Unity Government (NUG).

The NUG was formed after the coup by lawmakers from Myanmar's ousted National League for Democracy (NLD) and their ethnic allies to challenge the regime's legitimacy at home and abroad. Many in Myanmar take the NUG as their legitimate government, while some Western countries are also informally engaging with the parallel government.

In response to the Malaysian foreign minister's remarks, the Myanmar regime-controlled Ministry of Foreign Affairs on Monday strongly protested and rejected what it called the minister's "irresponsible and reckless" remarks and proposals.

The junta ministry said such remarks could abet terrorism and violence in Myanmar, hamper the regime's anti-terrorism efforts and infringe on international agreements on combatting terrorism.

Malaysia's proposal that ASEAN informally engage with the NUG could be seen as a big blow to the regime, which has branded the NUG, its parliamentary wing the Committee Representing Pyidaungsu Hluttaw (CRPH) and its armed wing the People's Defence Force (PDF) as terrorist groups.

"The Ministry cautions the government officials and parliamentarians of Malaysia against making contacts or communication as well as providing support and assistance to those terrorist groups and their representatives in future," the regime said in the statement.

Malaysian Foreign Minister Datuk Seri Saifuddin Abdullah said the proposal was made as there had been no progress by the regime on implementing ASEAN's peace plan for Myanmar, which was drawn up last year to find a solution to the political stalemate in the country.

Myanmar has been in social and political turmoil since the military seized power from the country's democratically elected government led by Daw Aung San Suu Kyi. ASEAN adopted a five-point peace plan for Myanmar in April 2021 urging the junta to immediately end the violence in the country and to hold an inclusive political dialogue, among other steps. The regime, which has killed more than 1,700 civilians so far, has failed to implement the plan.

The minister's comment came at a time when the regional bloc's peace plan, known as the Five-Point Consensus, is being condemned as ineffectual and ASEAN criticized for failing to fulfill its pledges or take meaningful steps toward pressing the regime to end its human rights violations. Human rights groups have also pushed ASEAN to engage with the NUG instead.

The Malaysian foreign minister said to informally engage with the NUG was one of three proposals that Malaysia would bring to the ASEAN Foreign Ministers' Meeting on May 5, with the other two being to double humanitarian aid for Myanmar, and to strengthen the position and function of the ASEAN special envoy to Myanmar.

Both Myanmar and Malaysia are members of ASEAN.

Malaysia is one of the countries in Southeast Asia that has been critical of the military regime.

<https://www.irrawaddy.com/news/burma/myanmar-junta-slams-malaysias-call-for-asean-to-engage-shadow-govt.html>

Japan and Thailand discuss situation in Ukraine and Myanmar at meeting to strengthen ties

PUBLISHED 3 MAY 2022 | THE STRAITS TIMES / ANN



Japanese PM Fumio Kishida (left) and Thai PM Prayut Chan-o-cha at a press conference in Bangkok, on May 2, 2022. PHOTO: EPA-EFE

BANGKOK - Thailand and Japan reaffirmed diplomatic ties on various fronts including defence and economic cooperation, as the countries' leaders urged the end to the war in Ukraine and the political unrest in Myanmar.

At a joint press conference on Monday (May 2) Japanese Prime Minister Fumio Kishida and Thai Premier Prayut Chan-o-cha marked 135 years of diplomatic relations by witnessing the signing of three agreements touching on financial cooperation, the exchange of defence technology and cooperation for Covid-19 support between the countries.

This is Mr Kishida's first official visit to Thailand and both leaders exchanged views on regional and international issues, including Russia's invasion of Ukraine, where they agreed on the principles of territorial integrity, international law and the United Nations Charter.

"Both sides expressed concern over the escalation of tension in the situation and urged all relevant parties to cease all hostilities and violence and exercise utmost restraint.

"Moreover, Thailand and Japan reaffirmed the readiness to join hands with the international community to provide continued humanitarian assistance to the people of Ukraine," said Mr Prayut.

"In this regard, I proposed a concept on peace process as a new approach towards ending confrontation, which calls for the need to change the narrative of the Ukraine situation from conflict to humanitarian consideration for those who are affected by the Ukraine situation," he said, adding that Thailand also proposed a similar approach to the situation in Myanmar.

The meeting also involved the signing of a security cooperation deal that would allow the transfer of defence equipment and technology between the two nations.

Japan is Thailand's biggest investor and the countries share significant ties in the areas of industrial investment and development.

To enhance economic cooperation, Thailand and Japan are also drafting a five-year Joint Strategic Plan on Thailand-Japan Strategic Partnership which will be announced during another meeting that Japan will be hosting in the later part of this year.

During the meeting, Mr Prayut said they discussed the issue of supply chain connectivity that can aid both countries in fields such as agriculture technology, artificial intelligence and electronic vehicles.

Japan has also provided donations of vaccines and medical equipment to Thailand during the pandemic, and on Monday extended a 50 billion yen (\$532 million) loan to support the latter's battle against Covid-19.

Mr Kishida's two-day Bangkok visit is part of a wider European and Asia tour.

He was previously in Indonesia and Vietnam.

<https://elevenmyanmar.com/news/japan-and-thailand-discuss-situation-in-ukraine-and-myanmar-at-meeting-to-strengthen-ties>

New Envoy to Steer Thailand's Response to Myanmar Crisis

By THE IRRAWADDY | 2 May 2022

The already long list of governments and blocs to have appointed a special envoy to crisis-torn Myanmar has grown with the Thai Foreign Ministry's designation of Pornpimol "Pauline" Kanchanalak, an adviser to the Thai foreign minister, as Bangkok's special envoy for relations with Myanmar.

The move sees Thailand follow in the footsteps of China, Japan, the Association of Southeast Asian Nations (ASEAN) and the UN, the latter having named veteran diplomat Noeleen Heyzer of Singapore as its envoy.

It is still unclear what mandate the Thai special envoy has been given. Pornpimol is known to be close to Thai Foreign Affairs Minister Don Pramudwinai and to have gained his confidence and trust.

Last week, Don, who also serves as deputy prime minister, said Pornpimol was given the post in part due to her extensive knowledge of the neighboring country. It is not clear, however, whether she has visited Myanmar recently, and little is known about her knowledge of the country's complex political situation or the web of ethnic conflicts that has long beset military-ruled Myanmar.

In the past, Pornpimol worked at the Bangkok Post, before moving to Washington to embark on a career as a lobbyist. She later became a key adviser to the Thai Foreign Ministry.



Pornpimol Kanchanalak, adviser to the Thai foreign affairs minister / Bangkok Post

Don told the Bangkok Post that while Pornpimol has already played a key role as a ministry adviser, her ability to join discussions with high-ranking foreign officials has been limited. Her new position will lift those curbs, he said, adding that such appointments are common in the

European Union,.

Thailand and its troubled neighbor share a more than 2,000-km-long border, along which hundreds of thousands of refugees live. In addition, millions of Myanmar migrant workers in the kingdom have recently been joined by newly arrived activists and other compatriots fleeing political persecution under the military junta that seized power from Myanmar's democratically elected government in 2021.

Myanmar has closed all checkpoints along the Thai border since April 23, when a car bomb exploded near the Myanmar entrance to the Thai-Myanmar Friendship Bridge, in Myawaddy, Karen State, opposite Thailand's Mae Sot.

Business owners have cried foul, saying the move could cost them up to 500,000 Thai baht (nearly US\$15,000) per day, and have urged the Thai government to coordinate with Myanmar authorities to solve the problem.

According to Don's designation order, Myanmar is strategically important to Thailand in terms of geopolitics, the economy, society and national security. He said Pornpimol would closely monitor the situation in Myanmar and ensure that the ministry's policies on the country are adhered to.

Don visited Myanmar in November but only disclosed the trip after he returned. He said he traveled to Naypyitaw to deliver humanitarian aid and to hold talks with coup leader Senior General Min Aung Hlaing.

His trip to the Myanmar capital coincided with visits by special envoys from China and Japan.

At the time, Don said the Myanmar crisis was of concern to many countries, telling The Nation, "The Thai private sector is concerned about the situation in the neighboring country and has collected essential items and sent them to Myanmar."

According to diplomatic sources, the delegation to Naypyitaw comprised five members, including a senior adviser to the deputy prime minister, his chief of staff and a counselor from his office.

Senior Thai army commanders are known to have close links with the Myanmar military, and the coup leader has visited Thailand 11 times.

In October, Thai academics held a discussion on Thai foreign policy at Chiang Mai University's School of Public Policy. Along with former senior Foreign Ministry officials, they said that Thailand, as a frontline state, should lead, and not be led by, ASEAN in dealing with Myanmar.

Sihasak Phuangketkeow, former Thai permanent secretary for foreign affairs, said, "We have channels to the military and to the opposition. Why don't we use them? It may not be easy, because the Myanmar military want to hold on to power, but we have to convince and apply pressure."

Since the coup, members of ASEAN have expressed different views on the crisis. Malaysia, Singapore, Indonesia and to a lesser extent the Philippines have sought to exert pressure on the regime, while Thailand, Cambodia and Laos have shown a willingness to work with it.

In any case, Thailand is a key neighbor of Myanmar and the appointment of Pornpimol could signal that Bangkok is looking to play along with like-minded actors on the complicated Myanmar issue. It will also be playing a key role in distributing humanitarian assistance from the US and other Western countries to Myanmar refugees on the border, as the violence continues to escalate across the frontier and Myanmar continues to descend into chaos and instability.

As it does, it appears likely from Don's comments that he has entrusted Pornpimol to guide his ministry's policies on Myanmar.

<https://www.irrawaddy.com/opinion/analysis/new-envoy-to-steer-thailands-response-to-myanmar-crisis.html>

Sanctioned Russian company looks to produce military trucks in Myanmar, advocacy group says

With limited access to other markets, a major Russian vehicle manufacturer looks to strengthen ties with Min Aung Hlaing's junta

Myanmar Now | Published on May 3, 2022



Myanmar coup leader Min Aung Hlaing and a military delegation visit Kamaz Holding Co.—which manufactures defence vehicles—in the Republic of Tatarstan in Russia in June 2021 (Global New Light of Myanmar)

Russia's biggest truck manufacturer met with junta leadership last week to discuss the production of its vehicles in Myanmar, a move that could "deepen" the

country's relationship with the coup regime, according to advocacy group Justice for Myanmar (JFM).

A delegation headed by Rustam Minnikhanov, President of Russia's Republic of Tatarstan, and including Sergey Kogogin—the general director for Kamaz, a civilian and military truck company—met with Myanmar army chief Min Aung Hlaing and junta investment minister Aung Naing Oo on April 27. Members of multiple Russian companies who have previously engaged with the Myanmar military were also present, JFM said in a report published on Monday.

A manufacturing agreement between the parties is expected next month.

Russian state-owned arms company Rostec is the majority shareholder in Kamaz, whose trucks were used in the country's recent invasion of Ukraine. Through its parent company Daimler Truck, the German Mercedes-Benz also owns some 15 percent of Kamaz's shares.

Just days before Kogogin's Myanmar trip, the UK introduced sanctions against him for his corporation's role in supplying vehicles to the Russian military. He has similarly been targeted by the EU and Australia, the latter of which has not yet introduced sanctions against the Myanmar junta, JFM spokesperson Yadanar Maung pointed out.

"While it is positive that Australia has sanctioned Kamaz and Sergey Kogogin, they have not imposed any sanctions in response to the military's illegal coup attempt," she is quoted as saying.

She described the international response to the February 2021 coup as "weak and uncoordinated."

Without similar action against Myanmar's junta, sanctions on Russia could be rendered "ineffective," JFM warned.

"Minnikhanov has brought Kamaz and other Russian businesses to Myanmar as sanctions limit Russian access to Western and other markets," the advocacy group stated.

The resulting relationship will serve to "embolden" Min Aung Hlaing's armed forces, spokesperson Yadanar Maung said.

"Increased access to military vehicles and truck manufacturing capabilities will aid the Myanmar military's campaign of terror, as it commits mass killings, torture, rape, forced displacement and the destruction of whole villages," she added.

More than 10,000 people have been arrested since the coup, and more than 1,800 killed, according to estimates by the Assistance Association for Political Prisoners, which has been collecting data on junta rights abuses. The actual numbers are believed to be much higher.

In Monday's report, JFM noted that one of Kamaz's signature trucks is a vehicle on which a surface-to-air missile launcher known as the Pantsir-S1 can be affixed. In January 2021, just one month before the coup, the Myanmar army ordered two Pantsir-S1s during an official Russian visit to the country. They are expected to arrive next year.

Tatarstan president Minnikhanov's dealings with coup leader Min Aung Hlaing date back to 2013, when he encouraged the then-military government to purchase trucks from Kamaz, JFM said.

Min Aung Hlaing also led a junta delegation on a visit to Tatarstan last June, where he met with Minnikhanov.

<https://www.myanmar-now.org/en/news/sanctioned-russian-company-looks-to-produce-military-trucks-in-myanmar-advocacy-group-says>

Myanmar soldiers' wives face army abuse

By Mizzima | 03 May 2022

It is not just the women fighting and protesting against the Myanmar junta who are suffering, the wives of junta soldiers have also suffered and been subjected to bad treatment. Many soldiers' wives live with them on army bases, which leaves them at the mercy of the military authorities and despite not signing up to serve in the army themselves they still have to, like their husbands, obey army officers' orders.

There might be some advantages to living on an army base. They can often see their husbands, there are other army families to socialise with and their houses are secure.

Unfortunately, there are also many downsides. Firstly, though their houses may be protected by the soldiers in the base, army bases themselves have become targets for anti-junta groups.

Also, if they live on an army base, their entire lives are effectively controlled by the army. They are at the mercy of the military authorities and despite not signing up themselves they still have to, obey army officers' orders, like soldiers do.

According to Alice May from Spring Revolution News, since August 2021 soldiers' wives have been forced to attend military training, carry guns and do sentry duty on army bases, even though they are not military personnel.

On some military bases the soldiers' wives are regarded as a reserve force and they have to take turns on guard duty, day and night.

These changes have been forced on the army because they have allegedly lost so many soldiers. Now, it appears, soldiers' wives are vital to the army if it wants to have sufficient manpower to function properly.

Apparently, there are far fewer soldiers on bases than the records indicate because instead of recording soldiers who have been killed as dead, officers are claiming they are on leave, which is causing manpower problems.

Captain Lin Htet Aung, who joined the Civil Defence Movement (CDM) movement told Spring Revolution News: "The numbers are really low at the bases because the structure is not full

anymore. When the manpower reports are submitted, soldiers who have been killed in action are reported as on leave."

In an 11 February 2022 interview with Reuters, Captain Kaung Thu Win, who deserted from the Tatmadaw (Burma Army) in Chin State, explaining the situation said: "Their resources are not rapidly depleting because they order soldiers' wives to guard bases in order to send more men to the frontline."

On occasion, military wives make their displeasure clear. For instance, according to Spring Revolution News on 13 March, military wives in Karen State held a protest where

they publicly cursed junta leader Min Aung Hlaing for causing the deaths and arrests of so many soldiers. But, most of the time they remain silent because they fear there will be reprisals against their husbands if they speak out publicly.

Despite this, the soldiers' wives have also faced criticism from those opposed to the junta. There have been cartoons degrading them and people have made social media posts saying that lots will be drawn to see who gets the wives of soldiers who have been killed.

Though many people have suffered human rights abuse at the hands of soldiers acting on orders from Min Aung Hlaing and his generals it is unfair to pick on soldiers' wives as many are also being abused by the military. But, according to Spring Revolution News, civil society organisations (CSOs) have long ignored the plight of soldier's wives.

Rather than humiliating soldiers' wives, junta opponents may achieve better results if they engage and sympathise with them. This might increase the chances of them and their husbands defecting to the anti-junta side. There are risks in defecting and soldiers wives are far less likely to try to persuade or agree to their husbands changing sides if anti-junta supporters are abusing them like the Tatmadaw does.

In the long run it might be better if anti junta supporters showed some sympathy towards soldiers' wives and their predicament. Doing that, rather than throwing insults at them may be a better way to persuade their husbands to leave the army.

But, it is not just soldiers' wives who are being forced to take up arms and guard army bases. Soldiers who have lost limbs are not being allowed to leave the army and still have to carry arms and do jobs like sentry duty.

Previously they could have bribed their way out of the army or would have been given a desk job. According to a serving captain's wife who spoke to Spring Revolution News: "Now, even the soldiers with missing limbs are not allowed to leave and they are given whatever duties they can perform, to fill whatever spot, like guarding the gate or working in the office. They are not given the chance to leave."

Soldiers are given a wellness grade. Grade A means they are healthy and have all their limbs. If they are grade B they are missing one limb and if they are grade C they are missing two or more limbs. But, having one or more limbs amputated no longer means soldiers are excused from duty.

According to Captain Lin Htet Aung: "A soldier does not get a lower wellness grade just because he became disabled. You won't be allowed to leave that easily. If you can move around, you continue serving."

But it is not just the soldier's wives who are forced to work for the army. Men are often forcibly conscripted into the army against their will. In a May 2020 interview with the Arakan Army a

Tatmadaw (Burma Army) deserter described how he was forced to join the army. He said: "I was forcibly arrested by the recruitment unit when I was sleeping at the station in Mohnyin

Town in
Kachin State.”

Many soldiers’ wives are currently suffering and are being badly treated by the army. Maybe anti-junta supporters should take a more nuanced view of their situation and instead of abusing and dismissing them instead, they could work on ways of offering the women and their husbands, some of whom were also forced to serve in the army, an exit strategy that allows them to extricate themselves from the Tatmadaw’s clutches.

<https://www.mizzima.com/article/myanmar-soldiers-wives-face-army-abuse>

Fear Rising Among Myanmar Military Elite

By ZAW TUSENG | 3 May 2022

No one has seen such fear among the Myanmar military since it launched its first coup in 1962 under the late General Ne Win. Although it is the normal psychology of any dictator and their followers who have taken power by force to have irrational fears and anxiety, the current, growing fear among the Myanmar military elite and their families is both very real and rational. The army and its followers have very good reasons to fear losing control of the country as the anti-coup resistance movement gains ground.

Crucially, the military’s takeover on February 1, 2021 has created a political convergence point among the people that no one has seen since the 1947 Panglong Agreement. The military’s violent response to the peaceful anti-coup protests nationwide has resulted in it waging war against its own people, creating terror and chaos.

Previously, Buddhist Burmar people in inland Myanmar had only heard of the junta’s atrocities against the ethnic minorities in the borderlands. But now the military’s slaughter of Bamar civilians has led to the people not wanting to return to the pre-coup years where the military retained an effective constitutional veto thanks to its holding a quarter of all seats in parliament. A political convergence point has been reached that has brought stakeholders together in the National Unity Government (NUG) and the National Unity Consultative Council (NUCC) to form a national political alliance. Even though the alliance is still in its early stages, the military regime can be surrounded politically in the near future. At the same time, the military is struggling to cope with increasing armed resistance across the country.

Junta threatened by armed resistance groups

In the early 1990s, there was a prophecy that if the armed forces of the pro-democracy movement could open a military front in the northwest of Burma along the Chindwin River, in Sagaing Region which borders Chin State to the west and Kachin State in the northeast, that would be the beginning of the end of military dictatorship.

I believed in the prophecy. Soon after the then junta refused to honor the results of the 1990 election, and fearing arrest because of my participation in the pro-democracy

movement, I fled to the Myanmar-India border to join a student-led camp training people for armed resistance. Now, over 30 years later, the prophecy of the early 1990s may be coming true.



Karenni Nationalities Defence Force and Karenni Army fighters at a checkpoint near Demoso in southeast Myanmar's Kayah State in 2021. / AFP

In March, the Institute for Strategy and Policy Myanmar reported almost 300 clashes between the NUG's People's Defense Forces (PDF) and the Myanmar military in Sagaing Region from July 2021 through March 2022. Over 20,000 Bamar people were displaced by the fighting and junta

raids and arson attacks.

Five years after I joined the students' army, I was assigned to a communication office to assist [with encrypted email messages] a few commanders who were in charge of transferring an All Burma Students' Democratic Front (ABSDF) battalion from an area under the control of the Kachin Independence Army to the Myanmar-India border in Sagaing Region. If successful, the transfer could have enabled us to smuggle much-needed weaponry into the region of the prophecy. Now, local PDFs have made the dream come true.

From Putao in the far north to Kawthoung in the far south, the regime is facing an unprecedented level of armed opposition. At the same time, there are increasing clashes with ethnic armed organizations in Kayah, Karen, Kachin and Chin states. Armed resistance against the illegitimate Myanmar military is growing across the country.

Rising number of regime casualties and relocation of junta families to Naypyitaw

On April 22, Myanmar Now reported that families of people working for the State Administration Council (SAC) are relocating to the junta stronghold of Naypyitaw as attacks by urban resistance forces increase in Yangon. The report stated how fear was growing among the Yangon-based family members of junta personnel that the SAC may not be able to protect them from the increasing presence of guerilla groups in the city.

Over 500 family members of army personnel have applied for long-stay visas in Thailand, according to a source close to a Myanmar military family in Yangon. Meanwhile, elite pro-military supporters such as Aye Ne Win, the grandson of former dictator Ne Win, seem to spend more time in Dubai than Myanmar.

The recent shooting of the Deputy Governor of the junta-controlled Central Bank of Myanmar, Than Than Swe, is the most high-profile example of the over 1,000 junta personnel who have been targeted by Yangon resistance groups. Former navy lieutenant commander Thein Aung, the Chief Financial Officer of the military-owned Mytel Telecommunications Co, was gunned down in Yangon in late 2021, while more than 80 Mytel towers across the country have been bombed by PDFs.

The rising number of casualties among the military elite has created cracks in the military, while the SAC's ongoing purge of tycoons such as Khin Shwe, a prominent member of the military-business establishment, highlights the tensions within the regime.

Resistance movement funding and technology

At the end of 1990, I had to sell my bike to finance my one-month long trip to join the opposition forces on the border. In contrast, current anti-coup activists are funded by the Myanmar diaspora to fly to Thailand in a day to work for the NUG.

It took the ABSDF about four to five years to raise US\$500,000 in the 1990s. But the NUG's Ministry of Defense in its March 2022 report revealed that the NUG had spent US\$30 million to support PDFs. While that is a small amount in comparison to the SAC's military budget of around US\$3 billion for 2022-23, the resistance movement has the technology and the sustained support of a public that believes that dictatorship can be ended in Myanmar. Those are important elements in the war against the junta.

Organized by Helping Hands for Burma, the Myanmar diaspora in New Jersey, United States, raised nearly \$150,000 on April 24 this year alone from the sale of NUG bonds and a fund-raising fair.

As well as funds being raised in a short period of time, the resistance is being innovative in producing its own weapons. A homemade rifle made by some PDFs costs less than \$100. Resistance fighters have been posting photos of them with guns made with 3D printers. Other PDFs use cutting-edge technology such as drones and remotely-controlled bombs.

Conclusion

The Spring Revolution led by Burmese youths born after 1988 is quite different from the anti-dictatorship movements led by former premier U Nu in 1970s and the student-led uprising of 1988 and the subsequent armed resistance movement of the 1990s. Previous resistance movements lacked the conducive environment we are currently seeing in Myanmar. If the political progress encapsulated by the NUG and NUCC can create an even more favorable environment, a commitment for a new federal structure for Myanmar can emerge. Although many challenges remain before the opposition forces can put an end to military dictatorship, the junta is definitely weakened. The Myanmar military elite and their families have very good reasons to be scared.

Zaw Tuseng, a former pro-democracy activist, is founder and president of the Myanmar Policy Initiative (MPI). The MPI was formed recently to mobilize Myanmar researchers to formulate policies and institutionalize the policymaking process for Myanmar. He holds an executive Master of Public Administration from Columbia University's School of International and Public Affairs.

<https://www.irrawaddy.com/opinion/guest-column/fear-rising-among-myanmar-military-elite.html>

Myanmar Coup Leader Reveals His Desperation by Proposing Peace Talks With EAOs

By PAW HTUN | 3 May 2022

Coup leader Senior General Min Aung Hlaing is increasingly worried that he might lose his position as Myanmar dictator, said observers, after the junta chief recently invited leaders of ethnic armed organizations (EAOs) to peace talks.

In a televised address on April 22, Min Aung Hlaing called for face-to-face talks with EAO leaders.

Typically, military leaders carefully prepare any speech they are to deliver publicly. Normally, the speech is drafted first by a Major General from the Psychological Warfare and Public Relations Department or the chief of military security affairs. The speech is then typically delivered on state anniversaries or significant days.

But observers said that Min Aung Hlaing did not prepare carefully for his April 22 speech, and that it seemed to be an almost impromptu address.

Even ordinary citizens know that powerful EAOs would not agree to hold talks with the military regime leader in the Myanmar capital Naypyitaw. Everyone knows that Min Aung Hlaing has been saying one thing and doing another ever since he became the military chief.

Min Aung Hlaing has never before demonstrated any will or desire to end the armed conflicts in Myanmar's borderlands.

As military chief he prevented the Arakan Army (AA), the Ta'ang National Liberation Army, and the Myanmar National Democratic Alliance Army from signing the Nationwide Ceasefire Agreement (NCA), despite the fact that the three armed groups participated in peace talks under U Thein Sein's quasi-civilian government and wanted to join the peace process, and despite the fact that U Thein Sein's government wanted them to sign the NCA.

U Thein Sein could not go against the army chief. And because of the restrictions Min Aung Hlaing imposed, the powerful Kachin Independence Army, which was considering signing the agreement, chose not to sign the NCA.

As a result, clashes ensued in Rakhine, Kachin and Shan states throughout the time the National League for Democracy (NLD) Party was in government. And the military also suffered heavy casualties.

Since the coup, resistance groups collectively known as People's Defense Forces (PDF) have sprung up across the country. Currently, there are around 100,000 PDF members and local PDFs control the majority of Sagaing Region.

However, Min Aung Hlaing excluded the PDFs in his April 22 offer of peace talks. If he has a real desire to end the armed conflicts in Myanmar, he can't exclude the PDFs.

Despite his proposal for peace talks, the regime is continuing with its attacks in the borderlands, said EAO leaders. If Min Aung Hlaing really wants to end the armed conflicts,

he should have instructed a halt to military operations since his proposal for talks, added some EAO leaders.

Some EAO leaders believe that Min Aung Hlaing just wants to reduce the pressure on him and the Myanmar military, and does not have any real intention of ending the border conflicts.

Thousands of anti-coup activists flocked to the borderlands to undergo military training with EAOs, following the junta's lethal crackdowns on anti-regime protests in February and March last year. Now, PDFs are especially active in Sagaing and Magwe regions, which traditionally provide the largest number of recruits for the Myanmar military. With the exception of Naypyitaw, Ayeyarwady Region and Rakhine State, which is largely under the control of the AA, much of the country has become a war zone.

Since June last year, all 30 divisions of the army have been engaged in non-stop military and security operations, something which is unprecedented in the Myanmar military's history.

There are ten battalions in a division, and seven of them have to go to the front line in a military operation. After four months on operations, three of the battalions at the front are replaced with the three in the rear. Now, though, the battalions are increasingly exhausted as they are unable to take a break due to fighting conflicts on so many fronts.

Regime forces are also significantly depleted because of casualties and a growing number of defections. Min Aung Hlaing has been forced to extend the retirement age of troops by two more years to compensate for the dwindling number of soldiers.

Due to the shortages, the regime has had to bring retired personnel back into service. It has also formed groups like the Pyu Saw Htee militia to assist its operations. The junta does not fund them, but battalion commanders in the areas they operate in have to cover their costs.

At the same time, the military has seen a steep decline in its revenues as people boycott military-linked products. Normally, dividends from the military-owned Myanmar Economic Holdings conglomerate are distributed among active and retired personnel every six months. But battalions have not yet received their annual dividend of 15 million kyats and thus have not been able to carry out social welfare works for their personnel and their families.

Due to the increasing pressures, some army subordinates have started to criticize Min Aung Hlaing. Active and retired military personnel are now questioning the military's leadership. There are many so-called 'watermelon' soldiers, named because they wear green uniforms but secretly support the NLD, who tip important military information to the resistance forces.

Some commanders might now be considering scapegoating Min Aung Hlaing for their future safety.

While the regime's battalions are increasingly tired and cash-starved, the PDFs are growing in terms of manpower and weapons. Resistance fighters who once used rudimentary hunting rifles now have modern assault rifles. As well as using landmines, they are now

conducting drone attacks. They have gained military experience while defending themselves and attacking the regime forces.

It is only one month until the onset of the monsoon. When the rainy season comes, regime troops will lose their air support and the PDFs and EAOs will gain the upper hand.

Min Aung Hlaing needs to give his soldiers, who are increasingly tired and disobedient, a rest. He wants to keep the EAOs at bay under the guise of peace talks, at least for the duration of the rainy season when his soldiers will struggle to fight without air support. That is why he suddenly proposed dialogue with the EAOs.

If the EAOs and PDFs can maintain the current level of military, economic and political pressure on the regime, Min Aung Hlaing will surely be driven to despair.

<https://www.irrawaddy.com/opinion/analysis/myanmar-coup-leader-reveals-his-desperation-by-proposing-peace-talks-with-eaos.html>

KNPP: CRPH's Interim Administration In Karenni State Deviates From Charter

By Network Media Group | Saturday, April 30, 2022

The Committee Representing Pyidaungsu Hluttaw (CRPH), composed of exiled elected National League for Democracy MPs, announced in mid-April its plans to establish an interim administration in Karenni State. However, the Karenni National Progressive Party's (KNPP) interior ministry issued a statement on 26 April, opposing this on the basis that it deviates from the original Federal Democratic Charter drafted by the National Unity Consultative Council (NUCC).

NMG spoke to KNPP second secretary Aung San Myint to find out why the ethnic armed organisation is opposed to the establishment of a transitional administration in Karenni State, what points differ from the original draft, and how this affects the development of a federal democracy in Burma.

On what points do the second part of the NUCC Federal Democracy Charter and the implementation of the interim administration by CRPH differ?

CRPH, National Unity Government (NUG), KNPP and other relevant organisations have jointly drafted the Federal Democracy Charter and we are all trying to implement it. All members must follow it, which includes section 1 and 2.

According to Articles 52 and 53 of section 2 of the Charter, a respective ethnic state can form an executive, legislature and judiciary in its respective ethnic state. For example, if our Karenni State needs an executive or a legislature, it is allowed to establish these things itself. Yet, it is the Union Government that's currently trying to set up an interim administration and this deviates from the Federal Democratic Charter.

What will KNPP respond if CRPH does not respond to its objection letter?

We said very clearly in our letter of objection that we have an organisation that represents our state. So if they introduce an interim administration in our state without negotiating with the state organisation or the ethnic armed organisations, we will not accept that. If we do not accept that, we will not follow them no matter what they implement. That is how it is.

Has CRPH said anything on this issue?

No, they have not answered us until today.

After the NUCC presented a draft federal democratic charter, the CRPH is trying to set up an interim administration without consulting the regional organisations. What do you think of the CRPH's position on building a federal democratic country?

I do not want to comment on other organisations. We, however, have a clear political objective. We will build a federal democratic union that will give national equality, justice and self-determination rights. In the time of revolution, we will try to end the military dictatorship in this country. In order to achieve our political goal, we will cooperate with other organisations that have the same political objectives and share common ground with us. I think they should negotiate with us before establishing a transitional administration in Karenni State.

Is the current situation an obstacle to building a new federal democratic union and ending the military dictatorship?

We have a concrete charter. And this is the basis on which we advance our political movement. If we disagree, however, we need to have a dialogue between us and we expect this will happen.

<https://www.nmg-news.net/2022/05/03/18916>

KIO Will Provide Land For Poppy Eradication In Hukawng Valley

KNG | 3rd May 2022



The Kachin Independence Organisation (KIO) will distribute land plots to farmers in Tanai Township as part of its poppy eradication programme in Kachin State's Hukawng Valley, an area of Tanai Township where opium cultivation has long been a problem.

According to an anonymous KIO officer working in the Shin Bwe Yang area, where the programme is starting, the Kachin armed group will give two acres of land plot to about a hundred families from Tarung and Tahket, about 30 minutes away by motorbike from Tarung.

"We believe if we give them farmland, poppy plantations will decrease," he told KNG. The KIO is providing tractors to help the villagers cultivate seasonal vegetables and other crops.

“We told the farmers to grow mustard plants instead of poppy plants. There’s already a mustard oil mill in Lamung, and I think we’ll build more mills in other villages.”

KIO provided 100 acres to farmers in La Mawng in Tanai Township in early 2021.

Of the 1,000 families from Tarung and Tahket, over 100 were growing opium.

This year, KIO officials destroyed 400 acres of poppy in Tanai Township after suspending their anti-drug activities in the Hukawng Valley from 2020-21 because of the pandemic and the coup.

The anti-drug organisation Pat Jasan, famous for its vigilante actions against illicit narcotics producers, dealers and users, has also resumed its anti-narcotics campaign in Kachin State, after stopping for two years. The civilian organisation, which was formed in 2014 and is supported by the KIO, will prioritise activities aimed at increasing anti-narcotic awareness.

<https://kachinnews.com/2022/05/03/kio-will-provide-land-for-poppy-eradication-in-hukawng-valley/>

Displaced Kachin Return To Villages In Putao

By Network Media Group | Monday, May 2, 2022

Over 200 civilians uprooted by the conflict in Putao Township have returned to their homes to start planting paddy despite the fact that fighting between the regime and Kachin Independence Army (KIA) could break out at anytime.

The villagers, who were staying at an internally displaced persons (IDPs) camp in Myitkyina Township, returned to northern Kachin State last Friday in seven trucks, an IDP told NMG, asking for his name not be mentioned. He said most of the people are from Lon Shar Yang and Sumpyi Yang.

“We want to return to our homeland; it is difficult to live at the IDP camp, and we want to work on our farms,” he told NMG.

A Lon Shar Yang resident, also requesting anonymity, said: “We don’t feel safe, even though we’re going back.”

Neither the Burma Army (BA) nor the KIA or any other organisation have advised the IDPs to return to their homes, and some IDPs have decided to remain in the Myitkyina camp for now.

The villagers fled their homes after BA clashed with KIA and the People’s Defence Force near Lon Shar Yang, Sumpyi Yang, N’sé Yang and Hpert Mar from February to March.

Some people who fled to the jungle have already returned home in late March with help from the Kachin Peace-talk Creation Group and Kachin volunteers and religious groups.

Fighting has been happening frequently between KIA and BA in Kachin State since the coup on 1 February, 2021.

The Advance and Retreat of a Shan Army

A Myanmar Commentary by Khun Say Lone* | 03 May 2022

As conflict and crisis continue in the aftermath of the SAC coup, political instability and uncertainty have swept many parts of the country. In this commentary, Khun Say Lone examines a dramatic succession of events in Shan State that have seen the RCSS, an NCA-signatory, forced to retreat by other ethnic armed organisations in the territory. Amidst allegations of “divide and rule”, he argues that unity is needed if the people are to end the cycles of conflict and build a better future.

Two areas in Shan State came under heavy crossfire during February this year. Fighting broke out between the Restoration Council of Shan State (RCSS) and the combined forces of the Shan State Progress Party (SSPP) and allied Ta’ang National Liberation Army (TNLA) in Namtu, Hsipaw, Kyaukme and Mong Kai townships. Meanwhile Tatmadaw forces under the military State Administration Council (SAC) engaged in fierce battles with the (Kokang) Myanmar National Democratic Alliance Army (MNDAA) in the northeast of the state, especially in the Mongko and Pangnai areas east of Muse town. High casualties were witnessed and reported by people living in these territories. Only small skirmishes occurred in other parts of Shan State from time to time, except in the Kayah-Shan State borders where anti-SAC resistance continues among local communities.

Origins of the RCSS movement

To understand the conflict between the RCSS and other ethnic armed organisations (EAOs), it is important to know the political background. The era of the former Mong Tai Army (MTA), established in 1985 by the notorious opium kingpin Khun Sa (Chang Shi Fu), cannot be overlooked in Shan history. By the late 1980s, the MTA reached a strength of over ten thousand soldiers, based in strongholds between Homong and Doi Lang along the Thailand border. But MTA commanders also sought to position troops in other parts of Shan State where they had personal connections.

Change came for the MTA after the military State Law and Order Restoration Council (SLORC) assumed power in 1988. The following year, the SLORC made ceasefires with the United Wa State Army (UWSA), MNDAA and other EAOs which, in 1989, mutinied from the Communist Party of Burma (CPB) that controlled large amounts of territory along the China border. As competition between the MTA and UWSA grew, a famous fight – known as the Doi Lang battle – broke out as Wa forces attempted to capture the MTA headquarters with the help of the Tatmadaw on the Thailand border. Survivors recall the battle as a nightmare that developed over several years, with heavy casualties on both sides. The UWSA and MTA were in fierce rivalry for influence and control in Shan State politics.

The struggle, however, was not simply a straightforward fight between the MTA, UWSA and Tatmadaw. Other interests were involved. Also internationally infamous for drug-trafficking

were the “Wei Brothers”, one of whom – Wei Xiao Kang – had been indicted by the USA along with Khun Sa. Although he had previously conducted business with Khun Sa, he was known to hold a grudge against the MTA, becoming a major rival to Khun Sa personally. After the UWSA’s 1989 formation, Wei Xiao Kang joined the new movement where he gained a powerful position in its southern operations. For this reason, local people assumed that the attack on Doi Lang was partly instigated by these motivations.

Important, too, was the influence of China. Following the UWSA’s establishment, Wa leaders retained close relations with officials in neighbouring China where the MTA was regarded with suspicion. In the MTA ranks were actors connected to Kuomintang (KMT) interests, who had become a part of the complex borderworld with Thailand during the Cold War. While KMT influence had declined during the 1980s, the MTA was still identified with US and Thailand interests from the perspective of Beijing. The UWSA enjoyed China’s tacit support.

Against this backdrop, a senior commander – Col. San Yod – broke away from the MTA in June 1995 with a large body of troops, establishing a Shan State National Army (SSNA) which agreed a ceasefire with the SLORC government. The split immediately had an adverse impact on the morale of MTA soldiers, raising questions of outlook and loyalty between those of Shan and Chinese ethnic backgrounds.

Equally critical, the SSNA made an alliance with the SSPP, a much older Shan EAO that still controlled territories in northern and central Shan State. Initially known as the Shan State Army (SSA), the SSPP was established by students in the 1960s and quickly became the leading political voice for the Shan cause. Over the years, the SSPP had also suffered splits and defections, losing territory in the south of Shan State to the MTA. This had seen the SSPP leadership in northern Shan State become close to the CPB, and subsequently UWSA, and in 1989 the SSPP followed the UWSA and other ex-CPB groups into agreeing a ceasefire with the SLORC government. The SSPP and SSNA now established a “Shan State Peace Committee”, further affecting the morale of MTA soldiers.

With pressures growing on all sides, Khun Sa and the MTA leadership surrendered to the Tatmadaw on 7 January 1996 in exchange for peace. It was estimated that more than 10,000 troops laid down their arms under this agreement. However, the sudden surrender without any prior planning or preparation led to total chaos among MTA members in different parts of Shan State. Several MTA commanders were granted militia (pyithusit) status by the SLORC, being provided business concessions and local territories under Tatmadaw authority, some of which are still operational today. But most families and troops were thrust into a precarious situation where they were no longer sure what would happen to them and how they were going to support themselves.

Little noticed, too, not all MTA members accepted Khun Sa’s decision. In response, a group of younger officers, led by Yawd Serk, broke away to set up a new force, the RCSS, which came from a Shan nationalist wing among the MTA’s founders.** Initially known by their former name of Shan United Revolutionary Army (SURA), they sought to regalanize support among the MTA’s former rank-and-file. While the SLORC government covered the needs of

high-ranking officers, there was no welfare provision for ex-combatants who were scattered, facing social difficulties and lacking in livelihood skills unlike ordinary civilians. There were no rehabilitation programmes. With breakdown continuing, the former SURA movement was remobilised in the south and southwest of Shan State in little time.

Yawd Serk, meanwhile, also attempted to reach out to the SSPP and SSNA in other parts of Shan State to discuss the possible unification of all Shan armed groups under the same flag. Opinion is divided on what was actually agreed. A mooted idea was a territorial split in control areas between the SSPP in north of the state and the SURA in the south, with a joint movement to be known as the Shan State Organisation. Ultimately, nothing was decided.

Further plans for a Shan resistance revival were then interrupted by a major Tatmadaw offensive which was designed to prevent Shan nationality forces from uniting. A dark moment in Shan history followed. More than 2,000 villages were destroyed in Tatmadaw “Four Cuts” operations during the 1996-97 period in the Kunhing and Mong Pan areas in central Shan State. As a result, more than 300,000 people lost their homes, becoming internally-displaced, refugees or migrating into Thailand.

At the time, these events were little reported in the international community. There were no global media headlines, and there was a major shortfall in humanitarian aid for suffering peoples. The Tatmadaw offensive, however, was counter-productive in suppressing nationalist feelings. Both Shan revolutionaries and the local Shan public believed that they were attacked because they could not defend themselves after the MTA’s breakdown and surrender. People believed that they were being victimized simply for not having guns.

There followed a turbulent time in Shan politics. The SLORC government, superseded in 1997 by the State Peace and Development Council (SPDC), continued to exert pressures on the different Shan movements. The ceasefire SSNA set up headquarters in the Khai Sin area near Pang Nyu in Hsipaw township, with troops deployed across northern Shan State. The Tatmadaw, however, started to entangle the SSNA from all sides to try and force them to surrender or take militia status after Sao Kan Yod passed away. Subsequently, one troop under the leadership of Sao Kanna laid down their arms in Hsenwi (Theinni) township. Similar pressures were exerted by the Tatmadaw on the ceasefire SSPP, which also lost territory during the SLORC-SPDC era due to troop defections.

Matters then came to a head in May 2005 when the SPDC intended to take down the SSNA headquarters. In response, the SSNA commander, Major Sai Yi, retreated with his troops into southern Shan State, and the ceasefire agreement with the Tatmadaw was effectively dissolved. Subsequently, the remnant SSNA force – with a history of presence in northern Shan State – joined with the RCSS in the Thailand borderlands, increasing its troop strength and firepower.

The political and security situation, however, remained complicated in the field. There were a patchwork of militia groups in different Shan nationality areas as well as the two main EAOs of the ceasefire SSPP and non-ceasefire RCSS. In 1999, the SURA was renamed as the RCSS, and it was from this time that the two groups became colloquially known as the “Shan State Army-North” (SSPP) and “Shan State Army-South” (RCSS).

The 2015 NCA: a time of change in Shan politics

In 2008 the military government of the SLORC-SPDC finished drafting a constitution before calling a general election in 2010. President U Thein Sein and a group of military colleagues then changed out of their uniforms to implement a new system of quasi-civilian government in March 2011. Parallel to these events, U Thein Sein launched a new peace process as soon as he took the office. This was a key development in the conflict-divided country, and it was followed by a series of ceasefires and peace negotiations with the SSPP, RCSS, UWSA and other EAOs that were relatively – though not entirely – inclusive.

For the next few years, peace talks fluctuated up and down amidst many challenges and frequent deadlocks before a Nationwide Ceasefire Agreement (NCA) was drawn up in 2015. At the time, it was no longer certain that the Thein Sein government would gain another term in office, and officials were desperate to conclude the peace process before their administration came to an end. Only the RCSS, however, and seven other EAOs were prepared to sign on 15 October 2015, with a majority of EAOs still undecided or, in some cases, excluded by the Tatmadaw. Notably, EAOs like the SSPP, UWSA and Kachin Independence Organisation (KIO) were still not satisfied even though they had been involved in the negotiation process along the way.

A new division thus began to occur. After signing the NCA, it seemed that the RCSS had gained a license from the Tatmadaw to operate openly in the country. Indeed, many urban areas were opened up to RCSS officials that had been closed in the past, and they were granted opportunities to visit and talk with electoral parties and other organisations in politics and society. Such access had not seemed possible for the RCSS before accepting the peace accord.

Subsequently, the NCA was continued by the next government, headed by State Counsellor Aung San Suu Kyi. After taking office, leaders of the National League for Democracy (NLD) rebranded Thein Sein's peace process as the "21st Century Panglong Peace Conference" to put their own imprint on the peace accord. The NLD, however, was also unable to persuade the SSPP and most other EAOs to come on board as signatories. While the NLD was in office, only two more EAOs signed the NCA, the New Mon State Party and Lahu Democratic Union, bringing the total number of EAO signatories to ten.

The NCA also failed to bring in a new era of peace and stability. The Tatmadaw's exclusion of several EAOs from NCA discussions, notably the TNLA, MNDAA and Arakan Army (AA), was a particular sticking point. At the same time, there was no end to conflict in several parts of the country, especially Kachin, Rakhine and northern Shan States. Meanwhile, having paved a political path through elections and the 2008 constitution, the Tatmadaw started constant and hostile pressures against EAOs to lay down their arms. As part of this strategy, the drive was stepped up for EAOs to accept the status of militia or Border Guard Forces if they were reluctant to give up their weapons.

Among the EAOs targeted, the SSPP encountered intense pressures to transform, which led to a division in perceptions among members and troops. With discussions failing among the party leadership, two of the SSA's brigades – 3 and 7 – agreed to transition into local militia,

while only Brigade 1 remained of the original SSPP/SSA formations. At the same time, the SSA's Sein Kyaw base in Hsipaw township and Karli base in Kunhing township were transformed into militia outposts, and the Ong Mu base in Kyaukme township was disbanded. This left the SSPP's Wan Hai headquarters in Kyethi township as the main stronghold under SSA control. Despite the continuance of the 1989 ceasefire, the Tatmadaw launched a major offensive in 2015 to try and capture Wan Hai because of the SSPP's refusal to transform into a militia. SSPP leaders recall that the battle was very intense. But ultimately, they were able to defend their headquarters in the end.

The SSPP, however, remained under great pressures. As political transition continued, the SSA's Brigade 1 was overloaded with challenges to try and keep the SSPP's once extensive territories under control in terms of administration, mobilization and troop deployment. Little noted, too, there were people in the north of the state who began to look to the RCSS in the Thailand borders for support, and many youths from the Lashio, Hsenwi, Muse and Namkham areas travelled to southern Shan State and enlisted themselves in the RCSS for military service. The ethno-political momentum was changing.

Following the NCA signing, all of these factors appeared to come together to encourage the RCSS leadership to try and move further north in the state into areas that had formerly been under the control of the SSNA. The potential of economic growth in China-Myanmar trade and improved transportation along the Mandalay-Muse highway were also triggers, and RCSS leaders knew of the importance of relationships with China from the time of the MTA surrender. In promotion of this strategy, RCSS leaders justified to themselves that they were only seeking to regain territories that the SSNA had previously administered. But many observers considered it an audacious move.

Opinions differ as to what happened next. During the first stages of the mobilization and transportation of RCSS troops from the south to north of the state, it was claimed that prior understanding had been sought with SSPP leaders. It was also said that, initially, the RCSS had good relations with the SSPP's allies, notably the TNLA and KIO, during these first deployments. On this basis, RCSS units were able to extend their presence to Kyaukme, Hsipaw and Namtu townships by stationing troops in the Mai Kai (Mong Kaing) area as well as building up a strong presence in the Huu Soon area, Hsipaw township.

Any honeymoon period, however, did not last long. Clashes and skirmishes between RCSS and SSPP forces began to break out, and multiple attempts at mediation by different actors were executed but they never led to an agreement between leaders of the two parties. Unresolved issues related to troop deployments, new recruitments and local administration, and these gradually turned into serious disputes. As tensions deepened, SSPP village administrators were deliberately substituted with RCSS-appointed officials in some districts, adding to the burdens on local residents. In essence, they now had to support – or choose between – two Shan forces: the SSPP and RCSS.

Equally divisive, clashes with the TNLA, a close SSPP ally, began to intensify as the months went by. In Shan State, the SSPP has long been allied with a number of nationality EAOs, including the TNLA, KIO, MNDAA, UWSA and AA, which in 2017 formed a Federal Political

Negotiation and Consultative Committee (FPNCC) among NCA non-signatory movements in the northeast of the country. There is a history of inter-ethnic cooperation, and a number of Ta'ang leaders were once part of the SSA movement in northern Shan State. Indeed one Ta'ang commander, Sai Hso Lane (Hla Aung) became SSPP president. Adding to the complexity, the SSPP has a formation of predominantly Wa troops in Tang Yan township.

Very quickly, the conflict landscape turned from bad to worse as the SSPP became caught in the middle of battles between the RCSS and TNLA. In parts of Namtu township, especially, SSPP soldiers shared military outposts with TNLA troops, and collateral fighting between the RCSS and TNLA-SSPP forces became inevitable.

Adding to local distrust and resentment, accusations emerged that the Tatmadaw was involved in the initial transportation of RCSS troops to the north. It was also claimed that the Tatmadaw took control of some SSPP outposts on the ground, staying only a couple of days before allowing the RCSS to take over. Inevitably, such tactics and behaviour created misunderstandings and doubts between RCSS and SSPP supporters, with rumours spreading that the Tatmadaw was secretly reinforcing the RCSS with ammunition. Five years later, these allegations were reversed, and this time it was claimed that the Tatmadaw opened up roads for the SSPP and TNLA to transport their troops towards the southern border to chase the RCSS out when it was retreating from the north.

Such stories and events highlight how SSPP and RCSS members, who were once friends, came to fight against each other as bitter enemies. In reality, both EAOs were in ceasefires with the government: the RCSS as a signatory to the NCA and the SSPP in a bilateral ceasefire since 1989 which was renewed in 2011. And government officials know that both EAOs continued to have a close contact and relationship with the commander and deputy commander of the Tatmadaw's Eastern Central Region Command, based in Kho Lam.

For these reasons, military analysts have long assessed that the Tatmadaw plays the tactics of "divide and rule" by deliberately creating the conditions of conflict to provoke different parties to fight each other in order to prevent the opening up of new battle-fronts against the government. Small clashes continued in northern Shan State during 2020 when political affairs across the country were dominated by the outbreak of the Covid-19 pandemic and November general election. These allegations of "divide and rule" then swiftly revived in the aftermath of the February 2021 coup by the State Administration Council (SAC). National politics were now turned completely upside down by the SAC takeover.

The SAC coup: a new era of volatility

Political structures and relationships in both Shan State and Myanmar more broadly were dramatically transformed by the SAC coup. With NLD leaders in detention, a succession of new organisations emerged to resist the oppression and military crackdown, including the Committee Representing Pyidaungsu Hluttaw (CRPH), National Unity Consultative Council (NUCC), National Unity Government (NUG) and People's Defence Forces (PDFs), in many parts of the country. Overburdened with tackling the challenges of the Spring Revolution and new cycle of armed movements, political analysts believe that, from the outset, Tatmadaw strategists resumed the tactic of fuelling conflict between Shan EAOs in order to

keep them busy fighting one another and to prevent them making alliance with the new PDFs.

As in the past, other factors also came into play. As ceasefires began to break down or come under strain, a political executive known as the Peace Process Steering Team (PPST) was revived by the RCSS and other EAO NCA-signatories to try and maintain unity and keep the peace accord alive. Other EAOs, however, were also highly vigilant, and SSPP, TNLA and UWSA leaders in the FPNCC alliance in northern Shan State considered whether this was time to move against the RCSS whose position was uncertain. Tensions rapidly began to build.

Adding to the pressures, there were many rumours about the role of China which continued to keep doors open to the SSPP, UWSA and other FPNCC members. As the South China Sea dispute highlights, “back door” security is very critical for Chinese strategists, and the connection of oil and gas pipelines between Yunnan Province and the Indian Ocean has become a significant geopolitical asset for Beijing during the past decade. Any look at a map shows the importance of the Myanmar “back door” through the Shan State during a turbulent political time.

For the moment, the RCSS and PPST have taken no public position on their relationship with the CRPH and NUG, both of which are viewed as “pro-Western” in Beijing. But after Yawd Serk, then the PPST’s interim leader, was reported to be in contact with the CRPH and NUG, reports circulated that Chinese officials did not want to see a perceived pro-Western alliance forming close to its territory. “No US-made M-16 will be seen along the Shan-China border” was a reported claim.

Events now moved quickly. Under pressure from their rivals, RCSS troops retreated from all their positions between Namkham and Muse townships, immediately being substituted by SSPP soldiers. This was followed by a major offensive in both manpower and firepower, launched from the Namtu area and spreading into Hsipaw, Kyaukme, Kyethi, Mai Kai, Laikha and Panglong townships to the south. Eventually, it was reported in March that RCSS forces had withdrawn south of Taunggyi, essentially back into base areas along the Thai border from where their post-2015 advance had started. It marked a stunning retreat.

Notably, during this time there appeared to be no military engagement or objection by Tatmadaw units, which sat back and watched along the way. Only when SSPP forces reached to Panglong township did SAC officers seek to draw a territorial line in talks with SSPP representatives. Meanwhile UWSA forces also pressed in from the east towards the RCSS headquarters at Loi Tai Leng, Mong Ton township, on the Thailand border. A number of fatalities were reported in early clashes.

And this, for the moment, is where the Shan landscape currently stands. While political breakdown continues in Myanmar at large, the RCSS has been forced to retreat from the territories in northern Shan State where it sought to advance following its signing of the 2015 NCA. In making this attempt, it appears to have few allies. On the surface, too, the recent battle has looked like a struggle between nationality movements based on the China and Thailand borders. Certainly, the RCSS has enjoyed cross-border support from Thailand in

the past. Today, though, this has declined while China maintains bridges to FPNCC members, notably the UWSA. But deeper complexities remain, including the struggle between the SAC and NUG, and it would be wrong to see nationality parties in Shan State as simply proxies for outside interests. They want to take control of their own destiny.

Above all, the peoples of Shan State want peace, justice and equality. During a time of suffering and volatility, this commentary has sought to highlight the advance and retreat of a Shan nationality force based upon the Thai border to and from the northern Shan State. For the cycles of conflict and state failure to be addressed, it is vital that lessons are learned and that communities work together in common spirit to build a better future for their peoples. The mistakes of the past should not be repeated.

** Khun Say Lone is the pseudonym of a local Shan analyst.*

*** The MTA grew out of the 1985 formation of a Thailand Revolutionary Council which brought together the Shan United Army of Khun Sa, the Shan United Revolutionary Army, headed by Gon Jerng (Mo Heing), and a SSPP breakaway group in southern Shan State.*

<https://www.tni.org/en/article/the-advance-and-retreat-of-a-shan-army>

Some Regime Troops Withdraw From SSPP Camp In Southern Shan State

By SHAN - May 2, 2022

Tensions remain high between the Burma Army (BA) and the Shan State Progress Party (SSPP) in southern Shan State, despite hundreds of BA troops recalled after the regime leader and army chief Snr-Gen Min Aung Hlaing, invited some of the ethnic armed groups to so-called peace talks in May.



Burma Army

SSPP spokesperson Maj Sai Phone Han told SHAN that about 700 regime troops are still stationed around the camp on Mount Sanin in Loilem District. But some soldiers have withdrawn from some areas, probably related to Min Aung Hlaing's latest plan, he explained.

"Sometimes we have to solve problems by military means. Our patron, Gen Sao Hsur Hten, used to say that there are two sides in a revolution. For example, if one side is red and the other is white, some will work with the red side while others will work for the white side," the Shan spokesperson told SHAN, without elaborating.

An anonymous source who frequently travels from Mong Nawng to Kunhing said the army reopened the road between the towns on 27 April after it had been closed for a while. But soldiers from the Kali People Militia Force, under the regime, have replaced the BA at checkpoints along the way, he explained.



SSPP

BA troops have been deployed in Panglong, Laikha, Kehsi, Namsang and Mong Kung townships in southern Shan State.

Sai Phone Han would not comment on whether the SSPP would send representatives to meet with regime leaders in Naypyidaw on 9 May. He said they would follow the decision of the Federal Political Negotiation

Consultative Committee (FPNCC), of which the ethnic armed organisation is a member along with other armed groups from Shan and Kachin states.

<https://english.shannews.org/archives/24903>

Myanmar Military Junta is Above the Rule of Law

By SHAN - May 3, 2022

“My husband should not have died. There is no value of a human life, and there is no accountability. I have become a widow now at a young age,” Nang Hom cried and narrated her story to SHAN.



In February early this year Sai Mg Ngo was hit and killed on the spot by a drunk military junta soldier in Mongsu township Loilem District Southern Shan State

In February early this year, Sai Mg Ngo was hit and killed on the spot by a drunk military junta soldier in Mongsu township, Loilem District, Southern Shan State.

Currently, Sai Mg Ngo’s wife is struggling to raise her only three years old daughter after the death of her husband.

According to Nang Hom, even though the military junta promised to provide compensation for the death of Sai Mg Ngo, nothing has been provided up to date.

“The military junta did not provide help or compensation. They did not even come to check. They said they would make sure everything is alright. They asked us to keep the expenses record for the funeral and other costs in front of our elders and everyone. When they made the promise, my husband’s corpse was not cremated yet,” Nang Hom sadly told SHAN.

On 29 January 2022, the accident occurred when Sai Mg Ngo was about to board a passenger car to return to Pan Soi village, Mongsu township. He was hit by a drunk soldier who drove at a high speed, and his body was carried away by about 15 meters.

The truck did not stop even though it hit a person, and it was driven away at a high speed into a military compound.

Sai Mg Ngo was the head of the family and he was a very responsible person. He was the main person to earn and feed his whole family. After his death, his wife has been struggling to earn a living and raise her daughter.

“Nobody comes to speak about the accident now. There is no accountability, and no one is taking responsibility. When he was alive, he fed our whole family. After his death, everything is now on my shoulders. I still have my parents to look after, so it is all on me now. I do not dare to complain. My daughter is only three years old. I am worried that she would feel inferior after her father’s death. So, I am trying my best to raise her not to feel that way even though it is very hard for me,” Nang Hom depressingly told SHAN.

When Sai Mg Ngo was alive, she only stayed home and raised her daughter – she did not have to work.

However, she has to do whatever it takes to earn a living and send her daughter to school now.

“I started to do an online business, I sell things online. I have also done other kinds of jobs which I have never done before. They (Military junta) have the authority to do whatever they want. My husband should not have lost his life – they do not value a human’s life. They also do not have accountability. So, I have become a widow at a young age now. My daughter is also very young,” Nang Hom cried and continued telling her story.

The expenses for Sai Mg Ngo’s funeral, donations, and building his grave was about 150 Lakhs (About 7,500 USD). Even though the military junta asked to keep the expenses record and came to check it, there has not been any compensation up to date, according to Nang Hom.



97 years old man was hit and killed on the spot by a bulldozer ordered by the military soldiers

Similar case like Sai Mg Ngo happened in the Shan State capital city, Taunggyi, last year on 17 March, where a 97 years old man was hit and killed on the spot by a bulldozer ordered by the military soldiers.

According to a 20 years old woman who witnessed the incident, “His blood was spilt on the road. It was around 8 A.M in the morning. It was the Myanmar military’s doing. There was also a motorcycle in the bulldozer’s blade when it occurred. On the cremation day, the military junta claimed that they needed to inspect the corpse and they took it away. They returned the corpse around 1 P.M the same day.”

The military junta did not take any responsibility for the loss of that family – there was not any accountability.

According to a political activist, Nan Kwan Lake, even though the military junta committed so many human rights abuses, there is no legal process to make sure justice is served.

“As we are all aware of, the current Myanmar judicial system is completely under the military junta, so there is no hope at all for justice. We cannot hope that this judicial system will serve us justice, meanwhile, the international community is not doing anything about the military human rights abuses. As we all see, they cannot do anything,” the above political activist, Nang Kwan Lake told SHAN.

She also added that there were some cases where the military took action against its soldiers when the incident was widely known and could not be denied. However, those criminals were released during the amnesty – there were many such cases.

“It is like the military judiciary is not for punishing its soldiers but to pardon them. So, the soldiers committed human rights abuses as they liked. The reason is that they know the military judiciary is not effective. The worst part is that soldiers were never tried outside the military judiciary,” Nang Kwan Lake pointed out the flaws of the Myanmar military judiciary.

According to Shan Human Rights Foundation (SHRF) spokesperson, Sai Hor Hseng, it is the responsibility of the army to protect its civilians; however, the military actions indicated that they are committing human rights abuses.

“If we would like to take action against the army according to the laws, first we need to make sure if our judicial system is strong enough to bring justice and to protect our civilians. If not, we will not be able to do anything against the military through the judiciary. Currently, the military junta holds all the authorities, and I think it would be very difficult to have a just judicial system,” Sai Hor Hseng told SHAN.

A lawyer also pointed out that even though the military junta is taking the country’s authority according to the 2008 constitution, the country’s rule of law has been deteriorating after the coup in February 2021.

“If there is no rule of law and justice, and the civilians are oppressed, it would only damage the image and reputation of the military institution in the long run. Currently, the military junta is torturing its own civilians. As a well-established institution, the more they tortured and oppressed the people, the more it is damaging itself. Without the rule of law within its organization, it will only ruin its structure and image,” a lawyer told SHAN.

The lawyer also added that in a judicial system, everyone is under the rule of law. In the case of injustice, judicially it is valid and can be brought to justice regardless of any reasons.

“In a judicial system, no one is above the laws. Judicially, any injustice cases can be brought to court and trial according to my opinion. The rule of laws will still be applicable one day, it will not go away – just a matter of time and the way the trial will proceed. The rule of law will be there even though there is no ruler. Rules and regulations are always there,” the above lawyer pointed out his perspective.

<https://english.shannews.org/archives/24913>

Displaced Villagers Want MNDAA To Leave Kutkai Camp

KNG | 3rd May 2022



Myanmar National Democratic Alliance Army (MNDAA) soldiers have shouted at and threatened villagers after they asked them to leave their camp for displaced people in Burma's restive northern Shan State.

Since early in the year, about 300 armed MNDAA soldiers have stayed at the Zup Awng internally displaced persons (IDPs), which is located outside of Kutkai town. Villagers don't feel safe with the soldiers, who are fighting with regime forces and staying with them. Last Saturday, camp leaders asked them to leave.

A man, asking his name not be mentioned, told KNG the soldiers were staying in the church and school. "When camp leaders told them no armed groups are allowed to live in the IDP camp, the military leaders shouted at them, showed their guns and pounded on the table."

In the past, the MNDA frequently came to the camp, which is the largest in the area, he said. This time, they have stayed for four months, and they have to suspend church services, the children can't go to school and they are taking people's motorbikes to use when they want. Soldiers are also sexually harassing the girls living in the camp and parents are worried about their daughters.

The camp is also facing drought during the dry season, and the soldiers are wasting the water.

Another anonymous source told KNG that the MNDAA seems to be using the IDPs as human shields to protect themselves. "The armed groups should respect the military code of conduct regarding IDPs and avoid (staying in) civilian areas."

IDPs are concerned that the Burma Army could attack their camp because the Kokang soldiers are there. More MNDAA troops are deployed at rotational farms around Zup Awng.

The camp is home to 1,000 villagers, and it was established in 2011.

<https://kachinnews.com/2022/05/03/displaced-villagers-want-mndaa-to-leave-kutkai-camp/>

OBITUARY: In memory of the late Hkun Tun Oo

By Sai Wansai - May 3, 2022

Hkun Tun Oo, also known as Noel and Sao Naing Naing, founder and leader of the Shan Nationalities League for Democracy (SNLD), passed away peacefully on 30th April at the age of 79.



Hkun Tun Oo's funeral 2 May 2022

Khun Tun Oo was born in Hsipaw, Shan State on 11th of September, 1943. After the 1988 uprising, he founded and chaired the SNLD party.

As an SNLD candidate, he became a member of parliament for the No.1 constituency in Hsipaw Township in the 1990 general elections.

In 2005 he was imprisoned by the military government State Peace and Development Council (SPDC) for 93 years, along with other Shan leaders, for treason and defamation. He was released from prison under an amnesty on 13th January, 2012 during the Thein Sein administration.

His achievement in politics were mostly linked to the party he formed and in a way it is inseparable and impossible to view him unattached from the SNLD, particularly regarding his political outlook and his mode of thinking.

First and foremost, the name of the party he had chosen speaks for itself, which means it covers all ethnic groups living with the boundary of Shan State and as well, Shan or Tai living outside Shan State territories. The plural form of "nationalities" used for the party name's is meant to cover all ethnic groups, such as Kachin, Wa, Pa-O, Intha, Danu, Lahu, Bamar and so on living in Shan State, and including the majority Shan/Tai of course.



Funeral Hkun Tun Oo 2 May 2022

However, before the 2020 election SNLD changed its stance from ethnic-based to state-based electorate system.

After the 1990 nationwide election where the National League for Democracy (NLD) won with a landslide coming out first in the whole country and SNLD obtaining second place with the absolute majority win

in Shan State, the then in power military junta refused to honor the result and wouldn't let the winning parties govern the country.

Following this Hkun Tun Oo took the initiative together with his party to form the United Nationalities Alliance (UNA) which was considered to be one of the most influential political alliances in the country. The UNA encompassed a varied spectrum of ethnic political parties, dominated by the SNLD. Originally, there were 12 different political parties, which included SNLD, Mon National Democratic Front (MNDF), Zomi National Congress (ZNC), Arakan League for Democracy (ALD), Chin National League for Democracy (CNLD), Kayin National Congress for Democracy (KNCD), Kachin State National Congress for Democracy (KNCD), Kayah State All Nationalities League for Democracy (KSANLD), Kayan National Unity and Democratic Organization (DOKNU), Mra People's Party (MPP), Shan State Kokang Democratic Party (SSKDP), and Arakan People's Democratic Front (APDF).



UNA condolence to Hkun Tun Oo

The condolence letter issued by the UNA, of which Hkun Tun Oo was a patron, vowed to continue the struggle so that democracy and federal union aspirations are realized, according to his desire.

In 2002, the SNLD headed by Hkun Tun Oo joined the Committee Representing the People's Parliament (CRPP) led by National League for Democracy (NLD) Aung San Suu Kyi.

Within the Shan State he spearheaded the formation of Shan State Joint Action Committee (SSJAC), which included the SNLD, the Shan State Progress Party (SSPP), and the Seng Kiao's People Militia. He also led the SSJAC to actively

participate in the Committee for Shan State Unity (CSSU) since 2013 in order to achieve Shan unity. But unfortunately and sadly his aspiration wasn't fulfilled, as the two Shan armies the Restoration Council of Shan State (RCSS) and SSPP continues to fight each other since 2018 until today.

Even quite recently, he was said to have planned to fly to Thailand to mediate between the RCSS leader Gen Yawd Serk and SSPP chief Gen Pang Fa to end the hostility and opt for unity for the sake of the Shan people. But he passed away before he was able to do it.

Prior to this during the second half of 1990s Hkun Tun Oo entrusted the exiled Shan Democratic Union (SDU) formed in Thailand by the Chiang Mai-based Shan State Organization (SSO) and Bangkok-based Tai Union to speak and lobby for SNLD internationally as the whole country is under intense oppression. Accordingly, SDU joined the Unrepresented Nations and Peoples Organization (UNPO) in 1997 to do just that.

The best way to transform our sorrow and sadness may be, like the UNA condolence letter has suggested, to help realize his dream of democracy and federal union. And to do this ethnic-democratic camps will have to fight in unison. At this juncture, the unity of Shan resistance forces may be the key to propel the course of the people's revolution, as it is the only state left that has not enter the fray in big way like the Kachin, Chin, Karenni, and Karen states.

As such, the people of Shan State and the organizations, armed and unarmed, owe Hkun Tun Oo a favor to fulfill his cherished dream, if they really think he is still their national leader as time and again been professed and also share his commitment to achieve a federal democratic union.

<https://english.shannews.org/archives/24907>

"လူထုတော်လှန်ရေးက တစ်ကျော်ကြာလာပြီ"

ဧရာဝတီ | 3 May 2022

မြန်မာ့နွေဦးတော်လှန်ရေးကို နိုင်ငံတကာရဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေက ဘာတွေမှားနေလဲ၊ ဘယ်လိုလိုအပ်ချက်တွေ ရှိနေလဲ၊ ဘာကြောင့် ပြည်သူ့ခုခံတွန်းလှန်စစ်အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ရန်ပုံငွေနဲ့ လက်နက်အကူအညီတွေ မရရှိတာလဲ၊ မြန်မာနိုင်ငံရဲ့ ရန်သူနဲ့ မိတ်ဆွေနိုင်ငံများအနေနဲ့ ယူကရိန်းနဲ့ မြန်မာကို ဘာကြောင့် ကွဲပြားစွာတုန့်ပြန်ကြလဲ ဆိုတာတွေကို ဧရာဝတီနဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပြပေးပါတယ်။

မေး။ ။ နွေဦးတော်လှန်ရေးကို နိုင်ငံတကာ ဘယ်နိုင်ငံကမှ ဘာမှကို မထောက်ပံ့ဘူးလို့ သိရတယ်။ ဘာကြောင့် အဲဒီလိုမျိုးဖြစ်နေရတာလဲ။

ဖြေ။ ။ အဓိကကတော့ ကျမတို့ မြန်မာပြည်အရေးကိစ္စကို ပြည်တွင်းရေးကိစ္စလိုပဲ မြင်နေတာပေါ့နော်။ ဒီဟာက ဘယ်မှာ ပိုထင်ရှားလာလဲဆိုရင် ရုရှားနဲ့ ယူကရိန်းကိစ္စ ဖြစ်တဲ့အခါမှာ ယှဉ်ကြည့်လိုက်လို့ရှိရင် ပိုပြီးတော့ သိသာထင်ရှားတယ်။ နိုင်ငံတွေမှာက တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရဘူးဆိုတဲ့ ဟာမျိုးပေါ့။ နောက်ဒုတိယတချက်က သံတမန်ဆက်ဆံရေးတွေမှာ သူတို့ဆက်ဆံတာက အစိုးရကို ဆက်ဆံတာမဟုတ်ဘူး၊ State ပေါ့။ နိုင်ငံတွေကို ဆက်ဆံတာပေါ့။ နိုင်ငံကို ဆက်ဆံတဲ့အနေနဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် တည်ရှိနေမှုကို အသိအမှတ်ပြုတယ်။

ဒါကလည်း ဘာကိုပြလဲဆို SAC (စစ်ကောင်စီ) နဲ့ NUG နဲ့ ပြည်သူလူထု ဖြစ်နေတဲ့ကိစ္စက သူ့ရဲ့ အချုပ်အခြာအာဏာ အတွင်းမှာ သူ့ဖာသာသူ ဖြစ်နေတဲ့ ပြည်တွင်းရေးဆိုတဲ့ သဘောပါပဲ။

အဲဒီကိစ္စ ဖြစ်နေတဲ့အခါကျတော့ Morally support လုပ်တယ်။ ဒီမိုကရေစီအရေးကို အားပေးတဲ့ နိုင်ငံတွေကတော့ သံခင်းတမန်ခင်းအရ ထောက်ခံပေးမယ့် တကယ့်လက်တွေ့အရ ထောက်ခံဖို့ကြတော့ ဒါကပဲ ပြန်ပြီးတော့ အတားအဆီးဖြစ်နေတယ်။ အကန့်အသတ်ဖြစ်နေတဲ့သဘောပေါ့။

မေး။ ။ စစ်အစိုးရရဲ့ ဒီတစ်ကျော်အတွင်း ရက်စက်ကြမ်းကြုတ်မှုတွေကို တွေ့ရတာတောင် နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု လုပ်ဖို့၊ ပံ့ပိုးကူညီဖို့ မလုံလောက်သေးဘူးလို့ ယူဆနေတာမျိုးလား။

ဖြေ။ ။ မြန်မာနိုင်ငံရေးကို တစိုက်မတ်မတ် စိတ်ဝင်တစားရှိခဲ့တဲ့ နိုင်ငံတွေကတော့ သိပါတယ်။ သိလို့မို့လို့ပဲ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ Genocide (လူမျိုးတုန်းသတ်ဖြတ်မှု) ကိစ္စလိုမျိုးတွေ၊ Genocidal intent နဲ့ စွပ်စွဲပြစ်တင်တာမျိုးတွေ၊ တရားစွဲတာမျိုးတွေကို ဆောင်ရွက်နေတာဖြစ်တယ်။ ပြီးခဲ့တဲ့ သက်တမ်း ငါးနှစ်လုံးလုံးမှာလည်း ဒီကိစ္စကို တချို့ အထူးသဖြင့် EU နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အစိုးရတွေက ဒါကို ကောင်းကောင်း သိကြပါတယ်။

ကျမတို့ တိုင်းပြည်ရဲ့ ပထဝီအနေအထားအရ တည်ရှိနေမှုကလည်း အာဆီယံကို ဗဟိုပြုမှုပေါ့။ တရုတ်ကလည်း ဒါကိုပဲပြောတယ်။ ဂျပန်ကလည်း ဒါကိုပဲပြောတယ်။ EU ကလည်း ဒါကိုပဲပြောတယ်။ US ကလည်း ဒါကိုပဲပြောတယ်။

တဖက်က ကျမတို့ တိုင်းပြည်ရဲ့ ပထဝီအနေအထားအရ တည်ရှိနေမှုကလည်း အာဆီယံကို ဗဟိုပြုမှုပေါ့။ တရုတ်ကလည်း ဒါကိုပဲပြောတယ်။ ဂျပန်ကလည်း ဒါကိုပဲပြောတယ်။ EU ကလည်း ဒါကိုပဲပြောတယ်။ US ကလည်း ဒါကိုပဲပြောတယ်။ သူတို့အတွက်လည်း ဒါက အင်အားကြီး နိုင်ငံကြီးတွေကြားထဲမှာ မြန်မာနိုင်ငံကိုအကြောင်းပြုပြီး ပွတ်တိုက်မှု မဖြစ်နိုင်မယ့် နည်းလမ်းမျိုးကို ရှာဖွေနေကြတဲ့ အနေအထားမျိုးတော့ ကျမတို့ သွားတွေနေရပါတယ်။

မေး။ ။ US အပါအဝင်ပေါ့လေ၊ အကုန်လုံးက အာဆီယံကို ရှေ့တန်းတင်တယ်။ အာဆီယံဆိုတာလည်း ထိရောက်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ စစ်ကောင်စီနဲ့ ပုလဲနံပ သင့်နေတာများတယ်။ အောင်မြင်မှာ မဟုတ်တာကို အာဆီယံနောက်မှာ ရပ်နေတာက US ကို ဘာပြောမလဲ။

ဖြေ။ ။ ဒါက Initial step တစ်ခုအနေနဲ့ သူတို့က စဉ်းစားတဲ့အခါမှာ ကျမတို့က ၁၀၀ ရာခိုင်နှုန်းတော့ ငြင်းပယ်လို့မရဘူး။ ဒါပေမယ့်လည်း ဒီ အဆင့်က အလုပ်မဖြစ်ရင် ဘာလုပ်မလဲဆိုတာကိုတော့ စဉ်းစားသင့်တယ်။ ဒါကိုတော့ ပိုပြီးတော့မတူညီတဲ့နည်းတွေနဲ့ စဉ်းစားသင့်တယ်။ ချဉ်းကပ်သင့်တယ်လို့ ကျမတို့ အမြဲပြောပါတယ်။

နောက်တစ်ခုကကျတော့ မြန်မာပြည်ရဲ့အရေး ၂၁ ရာစု အခင်းအကျင်းတွေမှာ ၂၀ ရာစုက အချုပ်အခြာအာဏာကို ဆုံးဖြတ်ပြီး Diplomatic definition လုပ်ပုံနဲ့တော့ ချဉ်းကပ်လို့မရဘူး။ အထူးသဖြင့် မြန်မာပြည်ပြဿနာက နည်းလမ်းဟောင်းတွေနဲ့ စဉ်းစားလို့တော့ မရတော့ဘူး။ နည်းလမ်းဟောင်းတွေနဲ့ ချဉ်းကပ်ခဲ့တာလည်းပဲ မအောင်မြင်ခဲ့ဘူးဆိုတာကို ဆယ်စုနှစ်ပေါင်းများစွာက သက်သေပြခဲ့ပြီး ဖြစ်တယ်။

ဒုတိယအချက်၊ အာဆီယံချဉ်းပဲလည်း လွှတ်မထားသင့်ဘူး။ ဒါကြောင့်မို့လို့ အာဆီယံသံတမန် ချဉ်းပဲလည်း လွှတ်မထားသင့်ဘူး ဆိုပြီးတော့ အာဆီယံသံတမန်နဲ့ UN သံတမန်နဲ့ ပေါင်းစပ် အလုပ်လုပ်ဖို့လိုတယ်။ ဒါ့အပြင်ကိုလည်းပဲ နောက် EU ပေါ့။ EU ကလည်း သံတမန်အသစ် ခန့်အပ်တယ်ဆိုတဲ့ အခါကျတော့ ဒီသံတမန်တွေကြားထဲမှာ ပူးပေါင်းပြီးတော့ အားကောင်းတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ သွားသင့်တယ်လို့ ကျမတို့ကတော့ ဆွေးနွေးပါတယ်။ အကြံပြုပါတယ်။

မေး။ ။ နည်းဟောင်းမဟုတ်ဘဲ နည်းသစ်ကိုပြောင်းဖို့ လိုပြီလို့ပြောတဲ့အခါမှာ NUG အနေနဲ့ကရော ဘာများ လုပ်စေချင်လဲ။

ဖြေ။ ။ အဓိကကတော့ ကျမတို့နိုင်ငံရဲ့ အခုဖြစ်နေတဲ့ကိစ္စမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေါ့။ ကျန်တဲ့ စစ်ရေးဆိုင်ရာ အကူအညီဆိုတာက အဝေးကြီးပါ။ ဒါ ကိုယ့်လူထုရဲ့အားနဲ့ သွားနေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်တယ်။ အနိမ့်ဆုံးအဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆိုတာတောင်မှ ထိထိရောက်ရောက်မလုပ်နိုင်ဘူး။ အဲဒါလုပ်ဖို့အရေးကိုပဲ ဒီအာဏာရှင်တွေ ဆီကနေပြီး State နဲ့ ချိတ်ဆက်လုပ်ရမယ်ဆိုပြီး နေပြည်တော်မှာ ရှိနေတဲ့သူတွေနဲ့ စကားမပြောရင် ကျန်တဲ့နေရာက လူတွေက ဒုက္ခရောက်ချင်သလိုရောက်ဆိုတဲ့ အနေအထားတခု ဖြစ်နေတာပေါ့။ ဒီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကိုတောင်မှ ထိထိရောက်ရောက်မလုပ်နိုင်တာမို့လို့ ကျမတို့ဘက်က အဆိုပြုထားတာ ရှိတယ်။

အများစုက IDP (စစ်ဘေးရှောင်) တွေ ဖြစ်လာတယ်။ ဒါကို လွှမ်းခြုံမယ့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ၊ နောက် ပြည်တွင်းမှာလည်းပဲ ဘာပဲပြောပြော စီးပွားရေး လုပ်ငန်းတွေ အဆင်မပြေကြတော့ဘူး။ စီးပွားရေးလုပ်ငန်းတွေ အားလုံးက ပြိုလဲလာတဲ့အခါမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေက အခြေခံ လိုအပ်ချက် ဖြစ်လာတယ်။

ဒီကိစ္စကိုလည်းပဲ ခုနပြောသလို မတူညီတဲ့နည်းတွေနဲ့ချဉ်းကပ်ဖို့။ အများစုက IDP (စစ်ဘေးရှောင်) တွေ ဖြစ်လာတယ်။ ဒါကို လွှမ်းခြုံမယ့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ၊ နောက် ပြည်တွင်းမှာလည်းပဲ ဘာပဲပြောပြော စီးပွားရေး လုပ်ငန်းတွေ အဆင်မပြေကြတော့ဘူး။ စီးပွားရေးလုပ်ငန်းတွေ အားလုံးက ပြိုလဲလာတဲ့အခါမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေက အခြေခံ လိုအပ်ချက် ဖြစ်လာတယ်။ ဒီအတွက်ကိုလည်း နည်းလမ်းသစ်တွေနဲ့ စဉ်းစားဖို့၊ ချဉ်းကပ်ဖို့ ကျမတို့ဘက်က ဆွေးနွေးနေတာ ရှိတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အလှူရှင်အဖွဲ့အစည်းတွေနဲ့။

ဆိုတော့၊ ထိုက်သင့်တဲ့ တိုးတက်မှုတော့ ရှိလာနေပြီ။ လက်တွေ့ အကောင်အထည်ဖော်မှုမှာ ဘယ်လိုမျိုး ထိထိရောက်ရောက်လုပ်မလဲ ဆိုတာထိ ကျမတို့သွားဖို့ သူတို့ဘက်ကလည်း သုံးသပ်မှုလုပ်နေတာတွေ ရှိတယ်လို့ သိရတယ်။ ကျမတို့ NUG အစိုးရအနေနဲ့ ဒါကိုသိပြီးတော့ ထိထိရောက်ရောက်ချိတ်ဆက်နိုင်အောင်လို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။

မေး။ ။ ပြည်သူ့ခုခံ တွန်းလှန်စစ်အတွက်ရော နိုင်ငံတကာကနေ ဘယ်လိုမျိုး အထောက်အပံ့ အကူအညီတွေ ဖြစ်စေချင်ပါသလဲ။

ဖြေ။ ။ တခုကတော့ စစ်တပ်ရဲ့ လက်နက်ဝယ်ယူရေးနဲ့ လက်နက်ဝယ်ယူဖို့ အထောက်အပံ့ ဖြစ်စေတဲ့ စစ်တပ်ရဲ့ ဘဏ္ဍာငွေပေါ့လေ။ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ ဒါတွေကိုအဓိက လုပ်ဖြစ်တယ်။ အဲဒါတွေကတော့ ထိုက်သင့်တဲ့ထိရောက်မှု ရှိတယ်လို့ ပြောလို့ရတယ်။ ဒါတွေကိုတော့ လိုက်ပါ ဆောင်ရွက်ပေးတယ်။ US ရော၊ UK ရော၊ EU ရောပေါ့။ ဒီ Targeted sanction မှာ စစ်တပ်နဲ့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေ၊ ခရိုနီတွေကို သေသေချာချာ ထိထိရောက်ရောက်နဲ့ လုပ်တာမှာတော့ ပူးပေါင်းဆောင်ရွက်တာ တွေ့တယ်။ ကျမတို့ဒေသတွင်းနိုင်ငံတွေရဲ့ အချက်အလက်တွေကို ဒီထက်ပိုရဖို့ ကြိုးစားနေတယ်။

စင်ကာပူက ငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ စစ်တပ်နဲ့ အဆက်အသွယ်လုပ်တဲ့ဟာမျိုးတွေ၊ ငွေကြေးစီးဆင်းမှုတွေကို တားဖို့၊ နောက်ပြီး အထူးသဖြင့် ဆိပ်ကမ်းတွေကို ပေးသုံးတာပေါ့။ လေယာဉ်ဆီသင်္ဘော ဆိုက်ကပ်ဖို့ ပေးတာတွေ။ ဒါတွေကို မပေးဖို့ ကျမတို့ဘက်က တောင်းဆိုတာတွေရှိတယ်။ အပြည့်ပူးပေါင်းပေးဖို့တော့ ဒီဒေသတွင်းနိုင်ငံတွေမှာ ကျမတို့ဆက်တွန်းရမှာတွေ ရှိတယ်။

ကျမတို့ကို စစ်လက်နက်ပစ္စည်း ထောက်ပံ့ဖို့တို့ ဘာတို့ကကျတော့ ဒါတော်တော်လေးကို ခက်ခဲနေတဲ့ အနေအထားမျိုး ရှိနေပါသေးတယ်။ ယူကရိန်းလိုမျိုး ဖြစ်လာဖို့ကတော့ ကျမတို့အများကြီး ဝေးပါသေးတယ်လို့ ပြောလို့ရပါတယ်။ ကျမတို့ဖာသာကျမတို့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သံတမန်အရ အသိအမှတ်ပြုမှုတွေ၊ သံခင်းတမန်ခင်းအရ အားပေးထောက်ခံမှုတွေ ရလာဖို့ကိုပဲ မျှော်လင့်လို့ရပါသေးတယ်။

မေး။ ။ ခုနပြောသလို ထောက်ပံ့မှုကရော၊ လက်နက်ပိုင်းဆိုင်ရာ ထောက်ပံ့စေချင်တာမျိုး ရှိလား။

ဖြေ။ ။ ကျမတို့ကတော့ ပြောတယ်။ တောက်လျှောက်ပြောတယ်။ အခု ယူကရိန်းကိုသွားတဲ့ အစွန်းထွက်လောက်ပဲ ထောက်ပံ့မှု ရရင်တောင်မှ ကျမတို့တိုင်းပြည်မှာ အာဏာရှင်စနစ် ဖယ်ရှားရေးကို အများကြီး အထောက်အကူ ဖြစ်မယ်။ နောက် လူတွေရဲ့ ခံစားနေရမှုတွေ လျော့သွားမယ်ပေါ့။ ဒီလိုမျိုး ပစ်ထားလိုက်လေလေ၊ ကျမတို့ပြည်သူလူထုက ပိုပြီးတော့ ခံစားရလေလေပဲ ဖြစ်တယ်ဆိုတာတော့ ကျမတို့ရဲ့ သံတမန် တွေ့ဆုံမှုတိုင်းမှာ အခုမှ ပြောတာမဟုတ်ပါဘူး။ ယူကရိန်းကိစ္စ မဖြစ်ခင်ကတည်းက ပြောတယ်။ ပြည်သူလူထုတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတာတွေ၊ အသက်အိုးအိမ်စည်းစိမ် ဖျက်ဆီးခံနေရတာတွေ၊ အသက်သေတာတွေကို လျော့စေချင်ရင် ကျမတို့ကို ထောက်ပံ့ပါ။ ဒါမှမဟုတ်လို့ရှိရင်တော့ ဒါကြီးက ကြာသွားလိမ့်မယ်။ နာတာရှည်ရောဂါသည်လိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ကျမတို့ပြောတယ်။

ကျမတို့ နှုတ်ပိတ်မနေပါဘူးလို့၊ ပြည်သူ့ကို ထုတ်ပြောလို့ မရလို့သာ ဖြစ်တယ်။ ကျမတို့ဘက်ကတော့ ပြည်သူလူထု ဘာလိုနေတာ၊ ကျမတို့တော်လှန်ရေးမှာ ဘာလိုနေတာ၊ လိုအပ်ချက်ရှိနေတယ်ဆိုတာ ကျမတို့ဘက်က စဉ်ဆက်မပြတ် နိုင်ငံတကာနဲ့ တွေ့ဆုံတဲ့အခါမှာ တောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ ရှိပါတယ်ဆိုတာ တင်ပြချင်တယ်။

ကျမတို့ဘက်ကတော့ ပြည်သူလူထုကိုလည်း ဧရာဝတီကနေတဆင့် အစီရင်ခံချင်တာက ကျမတို့ နှုတ်ပိတ်မနေပါဘူးလို့၊ ပြည်သူ့ကို ထုတ်ပြောလို့ မရလို့သာ ဖြစ်တယ်။ ကျမတို့ဘက်ကတော့ ပြည်သူလူထု ဘာလိုနေတာ၊ ကျမတို့တော်လှန်ရေးမှာ ဘာလိုနေတာ၊ လိုအပ်ချက်ရှိနေတယ်ဆိုတာ ကျမတို့ဘက်က စဉ်ဆက်မပြတ် နိုင်ငံတကာနဲ့ တွေ့ဆုံတဲ့အခါမှာ တောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ ရှိပါတယ်ဆိုတာ တင်ပြချင်တယ်။ တဖက်က ရခြင်းမရခြင်းကတော့ သူတို့ဘက်မှာရှိနေတဲ့ အကန့်အသတ်တွေက ဘယ်ချိန်မှာ ဘယ်လောက်ကျော်နိုင်မလဲ၊ ကျမတို့ရဲ့တော်လှန်ရေး လိုအပ်ချက်ကိုရော ဘယ်အချိန်မှာ ထိထိရောက်ရောက် ဖြေရှင်းနိုင်မလဲ ဆိုတာတွေကိုကတော့ နေ့စဉ်နဲ့အမျှ ထိုးထွင်းပီးတော့ စဉ်းစားနေတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်ဆိုတာ မျှဝေချင်ပါတယ်ရှင့်။

မေး။ ။ နိုင်ငံတကာကနေ ဘာထောက်ပံ့မှုမှ မရှိတာက ဘယ်လိုများ တော်လှန်ရေးကို အဟန့်အတား ဖြစ်စေလဲ။ နိုင်ငံတကာကနေ ကူညီရင် ဘယ်လောက် ခရီးပိုရောက်သွားမလဲ။

ဖြေ။ ။ ဘက်စုံထောင့်စုံက စဉ်းစားကြည့်ရင်တော့ ကျမတို့ဘက်က တကယ့်ကို သေရေးရှင်ရေးတမျှ အရေးကြီးလို့ လိုအပ်နေတာဖြစ်တယ်။ ဘယ်နိုင်ငံက ပေးလာမလဲ။ အနှောင်အဖွဲ့ ကင်းမယ်ဆိုရင် ကျမတို့ရဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးကလွဲလို့ တခြား အနှောင်အဖွဲ့တွေ ကင်းမယ်ဆိုလို့ရှိရင် ကျမတို့ဘက်ကလည်း လက်ခံဖို့ အဆင်သင့်ရှိနေတယ်။ တဖက်က နိုင်ငံတွေကလည်း စဉ်းစားမယ်ဆို ကျမတို့နိုင်ငံနဲ့ အထူးသဖြင့် ဒီ NUG နဲ့ ကျမတို့ကိုချည်းပဲ ဆက်ဆံတာမဟုတ်ဘူး သူတို့မှာ တခြားထည့်တွက်ရတဲ့ နိုင်ငံကြီးတွေရှိနေတာကို သူတို့အချင်းချင်းကြား ညှိရတာတွေ၊ အားပြိုင်ရတာတွေ ကမ္ဘာဟန်ချက်တွေ ကြားထဲမှာ အကျပ်အတည်း သွားဖြစ်နေတယ်လို့ ကျမမြင်တယ်။

ကျမတို့ကတော့ ရတဲ့နည်းနဲ့ ဖိအားပေးဖို့ပဲ။ မရရင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်မယ်။ ဒါကိုမျှော်ပြီးတော့ ကျမတို့ တော်လှန်ရေးက၊ ကျမတို့အလုပ်တွေက ရပ်နေလို့တော့ မရတာအမှန်ပဲ။ ကျမတို့ဘက်က ဆက်လုပ်တယ်။ အဲဒီလိုလုပ်ရင်းနဲ့ကိုပဲ အခုကို လူထုရဲ့တော်လှန်ရေးက တနှစ်ကျော်ကြာလာပြီ။ ဒီလောက် ခံနိုင်ရည်ရှိလိမ့်မယ်လို့ကို ထင်မှတ်မထားဘူး။ ဒါကိုဆက်ပြီးတော့ ထိန်းသိမ်းထားပြီးတော့ ကိုယ့်ပြည်သူလူထုရဲ့ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ အင်အားတွေနဲ့ ဆက်ပြီးတော့ ကျမတို့ တောင့်ခံနိုင်လေလေ၊ တဖက်မှာရှိလာမယ့် အထောက်အပံ့တွေ၊ ဥပဒေကြောင်းအရ၊ သံတမန်ရေးအရ၊ ငွေရေးကြေးရေးအရ အထောက်အပံ့တွေက ဖြစ်လာပါလိမ့်မယ်လို့ ကျမအနေနဲ့တော့ ယုံကြည်တယ်။ ကျမတို့ Resilient ဖြစ်ဖြစ်နဲ့ ဒီနှစ်ပိုင်းတွေမှာ ဆက်ပြီးတော့ တောင့်ခံထားမယ်၊ ကိုယ့်အလုပ်ကို ဆက်လုပ်သွားမယ်ဆိုရင် ဒါက ကျမတို့ဆီကို မျက်စိကျလာမှာ၊ အချိန်တခုက ရောက်လာမှာလို့ ယုံကြည်ပါတယ်။

မေး။ ။ NUG အနေနဲ့ရောခန့်ပြောသလို ငွေရေးကြေးရေး အရရော diplomacy အရ ရော ဥပဒေအရ ရော ထောက်ပံ့ကူညီမှု ပိုရအောင် တရားဝင်အသိအမှတ်ပြုမှုအပိုင်းရော ပိုရလာအောင် ဘယ်လိုမျိုး မတူညီတဲ့ချဉ်းကပ်မှု တွေနဲ့သွားဖို့ရှိမလဲ။

ဖြေ။ ။ ကျမတို့ ဒီနှစ် ဧပြီလမှာ NUG အစိုးရ ဖွဲ့စည်းတာ တနှစ်ပြည့်ပါပြီ။ ဆိုတော့ ကျမတို့ အတွင်းပိုင်း ပြန်လည်သုံးသပ်မှုတွေ ပြန်လုပ်နေကြတယ်။ ဘာတွေကတော့ အားကောင်းအောင်လုပ်ရမလဲ ဆိုတာကို ပြန်လုပ်နေပါတယ်။ အထူးသဖြင့် Media engagement တွေက အစ၊ Public relations က အစပေါ့။ သုံးသပ်မှုတွေ ပြန်လုပ်နေတယ်။ ဒီတော်လှန်ရေးကို အတတ်နိုင်ဆုံး အမြန်ဆုံးပြီးချင်တာကတော့ ကျမတို့က ပြည်သူလူထုနဲ့ တူတူပါပဲလို့။ အဲဒီလိုလုပ်တဲ့အထဲမှာ သံတမန်ရေးကလည်း အဓိကကျတဲ့ပဲ ပါတယ်။ သံခင်းတမန်ခင်းမှာ ပိုပြီးတော့ အဆင့်မြှင့်တင်ဖို့နဲ့ Virtual engagement တွေကနေပြီးတော့ လူချင်းတွေဆုံမှုတွေအထိ တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိပါတယ်လို့ ပြောချင်ပါတယ်။

ကျမတို့ အတွင်းပိုင်း ပြန်လည်သုံးသပ်မှုတွေ ပြန်လုပ်နေကြတယ်။ ဘာတွေကတော့ အားကောင်းအောင်လုပ်ရမလဲ ဆိုတာကို ပြန်လုပ်နေပါတယ်။ အထူးသဖြင့် Media engagement တွေက အစ၊ Public relations က အစပေါ့။ သုံးသပ်မှုတွေ ပြန်လုပ်နေတယ်။ ဒီတော်လှန်ရေးကို အတတ်နိုင်ဆုံး အမြန်ဆုံးပြီးချင်တာကတော့ ကျမတို့က ပြည်သူလူထုနဲ့ တူတူပါပဲလို့။

မေး။ ။ US က ကျွမ်းကျင်သူ တချို့နဲ့ ပြောတာမှာလည်း သူတို့က နိုင်ငံတကာ အကူအညီကို တကယ်ရဖို့ဆိုရင် PR (Public relations) က အရေးကြီးတယ်ဆိုပြီး ပြောတာမျိုးရှိတယ်။ ဒီ PR ကိုရော ဘာတွေလုပ်နေတာရှိလဲ၊ လုပ်ဖို့ရှိမလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ကျမတို့ ဒီအားနည်းချက်ရှိနေတယ်ဆိုတာကို ကောင်းကောင်းလက်ခံတယ်။ မီဒီယာနဲ့ပြောတာမှာ ဘယ်သတင်းမျိုးကိုတော့ ဘယ်အဝန်းအဝိုင်းထဲမှာပဲ ထားပြီးတော့ ဘယ်သတင်းမျိုးကိုတော့ ကျမတို့က ပြည်သူကိုပြောမလဲ၊ ဘယ်ဟာကတော့ Target audience လဲ။ နောက် PR လို့ပြောလို့ရှိရင် Media engagement တခုတည်းတင် မဟုတ်ဘဲနဲ့ ကျမတို့ရဲ့ သက်ဆိုင်တဲ့ပြည်သူလူထုတွေ၊ သက်ဆိုင်တဲ့ Focus group တွေနဲ့ရော ကျမတို့ဘယ်လိုမျိုး ချိတ်ဆက်လုပ်မလဲပေါ့။ အဲဒီလို ချိတ်ဆက်လုပ်တဲ့ နေရာမှာရော ဘယ်လိုမျိုး သတင်းစကားမျိုးကို ပေးမှာလဲ။

ဘယ်လိုအကြောင်းအရာမျိုးကို ပြောမှာလဲဆိုတာက အစပေါ့။ မဖြစ်သင့်တဲ့ သတင်းတွေ ဖြစ်ပြီးတော့ ဖြစ်သင့်တဲ့သတင်းတွေကြတော့ မဖြစ်ဘဲ ဖြစ်နေတာမျိုးတွေလည်း ရှိတယ်ပေါ့။ လာမယ့်နှစ်မှာ

(ဧပြီလနောက်ပိုင်းမှာ) ဒီ PR နဲ့ပတ်သက်လို့ အကောင်းဆုံး မဟုတ်ရင်တောင် အခုရှိနေတဲ့ အခြေအနေ ထက်တော့ ပိုပီးတော့ ကောင်းမွန်တဲ့ Engagement တခု ဖြစ်လာအောင်လို့တော့ ပိုပီးတော့ ကြိုးစား ဆောင်ရွက်နေပါတယ်။

<https://burma.irrawaddy.com/opinion/interview/2022/05/03/251661.html>

CDM ထွေအုပ်ဝန်ထမ်း ၂၀၀၀ နဲ့ ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်ဖို့NUG ပြင်ဆင်

2022.05.02



မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၂၂ ဦး ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့က CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့စဉ် Photo: RFA

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စိုးမိုးထားတဲ့ နယ်မြေတွေက လစ်လပ်နေတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးနေရာတွေမှာ CDM ထွေအုပ်ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ အစားထိုး

အုပ်ချုပ်သွားမယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ဧပြီ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

"ကျနော်တို့မြို့နယ်မှာတော့ ရပ်ကျေးအားလုံး အုပ်ချုပ်ရေးက စစ်ကောင်စီလက် အောက်မှာ မရှိတော့ဘူး "

စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း အထွေထွေအုပ်ချုပ်ရေးဌာနက CDM ဝန်ထမ်း ၂၀၀၀ လောက်နဲ့ ချိတ်ဆက်မိနေတာကြောင့် အခုလို စီစဉ်တာလို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။

"တစ်နှစ်တာကာလအတွင်းမှာ ဒီထွေအုပ်ကနေ CDM ဝင်လာတဲ့ အရာထမ်းဝန်ထမ်း တွေ အားလုံးပေါ်နော် နှစ်ထောင်နီးပါးလောက်ရှိတာ ကျနော်တို့နဲ့ ချိတ်ဆက်မိတာ။ အဲထဲကမှ ကျနော်တို့နဲ့ နေ့စဉ်နီးပါးပေါ် အချိန်ပြည့် ကူညီနေကြတာတွေရှိတယ်။ အဲတော့ လက်တွေ့မှာလည်းပဲ ကျနော်တို့အတွက် များစွာအလုပ်ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ ဒီမြေပြင်မှာ အုပ်ချုပ်ရေးကို စပြီးအကောင်အထည်ဖော်တဲ့အခါမှာ ထွေအုပ် CDM ဝန်ထမ်းတွေကတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ဦးဆောင်မှုမှာ သူတို့ရဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီးတော့ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်တာပါပဲ"

မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေမှာ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပ.က.ဖ)၊ တရားဥပဒေပိုင်ဆိုင်ရာဝန်ထမ်း၊ ထွေအုပ်ဝန်ထမ်းနဲ့ ပြည်သူ့ဆိုပြီး ရှိပါတယ်။

ကျန်းမာရေးကဏ္ဍအနေနဲ့ NUG စိုးမိုးထားတဲ့ ဒေသတွေမှာ ဆေးရုံ ၅၁ ရုံ၊ ကျန်းမာရေး ဆေးခန်း ၅၅ ခုနဲ့ ရွှေ့လျားဆေးခန်း ၁၆၇ ခု၊ ပညာရေးကဏ္ဍအနေနဲ့ အသက်မွေးဝမ်း ကျောင်း ပညာတွေကို မြို့နယ် ၂၈၆ ခုမှာ အွန်လိုင်းကနေ သင်ကြားပေးနိုင်ပြီလို့လည်း ဦးလွင်ကိုလတ်က ပြောပါတယ်။

မူလကတည်းက အုပ်ချုပ်ရေးအတွေ့အကြုံရှိတဲ့ CDM ထွေအုပ်အရာရှိတွေကို အခုလို NUG အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ပေးလိုက်တဲ့အတွက် လက်တွေ့မြေပြင်အုပ်ချုပ်ရေးပိုင်းမှာ ပိုသွက်လက်မြန်ဆန်လာမယ်လို့ မင်းတပ်မြို့နယ်က CDM ထွေအုပ်ဝန်ထမ်း ကိုဆလိုင်းက ပြောပါတယ်။

"အဲလိုမျိုး ဖွဲ့စည်းတာတော့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကျနော်တို့ ထွေအုပ်ကကျတော့ အရင်အုပ်ချုပ်ရေးမှာ လုပ်ကြတာဆိုတော့ အဖွဲ့အစည်းထဲမှာ အုပ်ချုပ်ရေးဝန်ထမ်းတွေပါတာဆိုတော့

ပြည်သူ့အုပ်ချုပ်ရေးက ပိုပြီးတော့မှ သွက်လက်မြန်ဆန်တာပေါ့။ ပါတာကတော့ ကောင်းပါတယ်။ ကျနော်တို့လည်း ကြိုဆိုပါတယ်"

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ CDM ကဏ္ဍအပါအဝင် စုစုပေါင်းကဏ္ဍ ၁၂ ခု ထည့်သွင်းထားပြီး ကိုဆလိုင်းကတော့ မင်းတပ်မြို့နယ်တစ်ခုလုံးရဲ့ CDM ဝန်ထမ်းကဏ္ဍကို တာဝန်ယူထားတာပါ။

ချင်းပြည်နယ်လိုပဲ စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံနေတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်း တိုင်းမှာလည်း NUG နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍကို စတင်ဆောင်ရွက်နေပြီလို့ အဲဒီအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာဆိုရင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လုံးဝမရှိတော့ဘဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကပဲ အစားထိုးလည်ပတ်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုနွေဦးက ပြောပါတယ်။

"ကျနော်တို့မြို့နယ်မှာတော့ ရပ်ကျေးအားလုံး အုပ်ချုပ်ရေးက စစ်ကောင်စီလက် အောက်မှာ မရှိတော့ဘူး။ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ အုပ်ချုပ်ရေးယန္တရားတွေ စီမံနေတယ်။ နောက်တစ်ချက်က စစ်ဘေးရှောင်တွေ၊ စစ်ဒဏ်ခံရတဲ့ ရွာတွေကို ထောက်ပံ့ရေး၊ ကူညီရေးတွေ လုပ်ဆောင်နေတယ်။ ပညာရေးလုပ်ငန်းတွေ၊ ကျောင်းတွေကိုလည်း ဖော်ဆောင်ပြီး ပြည်သူ့ကျောင်းတွေ ဖွင့်ပေးနေတယ်"

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စ တွေအပြင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ကိစ္စတွေကိုလည်း ဦးစားပေး လုပ်ဆောင်နေတယ်လို့ ကိုနွေဦးက ပြောပါတယ်။

NUG ရဲ့ ယာယီသမ္မတ ဇူဝါလရီးလကလည်း မြန်မာတစ်နိုင်ငံလုံးမှာ မကြာခင် လွတ်မြောက်နယ်မြေတွေ ဖန်တီးနိုင်တော့မယ်လို့ ဧပြီ ၁၆ ရက် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို စစ်ကိုင်းတိုင်းက ၂၉ မြို့နယ်နဲ့ မကွေးတိုင်း က ခုနစ်မြို့နယ် စုစုပေါင်း ၃၆ မြို့နယ်မှာ ဖွဲ့စည်းထားနိုင်ကြောင်းလည်း NUG ရဲ့ ပြည်ထဲ ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

လက်ရှိ တိုင်းပြည်မှာ ဘယ်သူ့အုပ်ချုပ်နေသလဲဆိုတာ မြင်အောင်ကြည့်နိုင်ရင် NUG ရဲ့ ပြောဆိုချက်တွေ အပေါ်မှာ တုံ့ပြန်စရာ ဘာအကြောင်းမှ မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

"ဗမာပြည်မှာရှိနေတဲ့ လက်ရှိအနေအထားပဲကြည့်လို့ ကျနော်ပြောချင်ပါတယ်။ လက်ရှိ မှာ ဘယ်သူတွေ အုပ်ချုပ်နေတယ်၊ ဘာတွေလုပ်နေတယ်၊ လက်ရှိဟာထက် ဘယ်သူ တွေက ဆက်ဆံမှုတွေ ပိုလုပ်နေလဲဆိုတာ မြင်ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ သီးခြားဝေဖန်စရာ အကြောင်းမရှိပါဘူး။ သူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း၊ သူတို့ပြောနေကြတဲ့အတိုင်း ဖြစ်တဲ့အတွက် အဖက်လုပ်ပြီး တုံ့ပြန်နေစရာမရှိဘူးလို့ ပြောချင်ပါတယ်"

မန္တလေးတိုင်းထဲက ဒေသခံတစ်ဦးဖြစ်တဲ့ မနွယ်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ကြိုဆိုတယ်လို့ ပြောပါတယ်။

"ပြည်သူ့ အုပ်ချုပ်ရေးပေါ်လာတာ သဘောကျပါတယ်၊ ပြည်သူ့အုပ်ချုပ်ရေးတွေ ပေါ်လာတာကျ ကောင်းတယ်လေ၊ ပြည်သူ့ ပြည်သူ့ချင်းဆိုတော့ ပိုပြီးတော့ နားလည် မှုရှိတာပေါ့၊ ပြောရမယ်ဆိုရင်တော့ တစ်မြို့တည်းနေ တစ်ရေတည်းသောက် အိမ်နီးနား ချင်းဆိုတော့ ပြည်သူ့ကို ပြည်သူ့အုပ်ချုပ်တော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု နဲ့ယူပြီး အုပ်ချုပ်မယ်ဆို ပိုအဆင်ပြေသွားတာပေါ့"



ချင်းပြည်နယ်၊ ဟားခါးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ် (Photo: လင်းတင်ဌေး - fb)

အနာဂတ် အုပ်ချုပ်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေးပါတယ်။

"အုတ်မြစ်ချ စတည်တဲ့သဘောပေါ့ဗျာ။ တကယ်က အခြေအနေကတော့ ပီပြင်တဲ့ လွတ်မြောက်ဒေသဆိုတာ ကျနော်တို့ မဖန်တီးနိုင်သေးပါဘူး။ ဒါကြောင့်မို့ နယ်မြေ တစ်ခုကို ကိုယ်က ကြီးစိုးလွှမ်းမိုးနိုင်ခွင့်ရှိပြီဆိုရင် ဒီတိုင်းပြည်မှာရှိနေတဲ့ ပြည်သူတွေရဲ့ အရေးအရာတွေ ဆောင်ရွက်ပေးဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းကြတာ ဒါသဘာဝပါပဲ။ ဒါဟာ တစ်ပြည်လုံးအုပ်ချုပ်ရေး ထူထောင်ဖို့အတွက် အရေးကြီးဆုံး ယူနစ်၊ အရေးကြီးဆုံး အခြေခံဖြစ်တဲ့အတွက် နယ်မြေစိုးမိုးမှုအင်အားရှိတဲ့ အဖွဲ့အစည်း တိုင်း၊ အစိုးရတိုင်းက တည်ဆောက်ကြလေ့ရှိပါတယ်"

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်မှတ်ထားတိုက် ခိုက်မှုတွေကြောင့် နုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှူးအရေအတွက် ပိုများလာတယ်လို့ PDF တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

တစ်ပြိုင်တည်းမှာပဲ စစ်မှုထမ်းဟောင်းတွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ၊ ပျူစောထီး အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ သွေးသောက်အဖွဲ့ကလည်း PDF နဲ့ ဆက်စပ်သူတွေ၊ NLD ပါတီနဲ့ ပါတီကိုထောက်ခံသူတွေ၊ မီဒီယာသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြပါတယ်။

<https://www.rfa.org/burmese/news/nug-prepares-for-public-administration-with-2000-cdm-general-staff-05022022073250.html>

လူသားချင်းစာနာမှု အကူအညီများ စစ်ကောင်စီသို့ မပေးရန်NUG နှင့် မဟာမိတ်များ ကန့်ကွက်

By ဧရာဝတီ | 2 May 2022

လူသားချင်းစာနာမှု နိုင်ငံတကာ အကူအညီများကို အာဏာသိမ်းစစ်ကောင်စီမှ တဆင့် မပေးအပ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏ မဟာမိတ်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

"အခု မြန်မာပြည်ထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီက ရန်သူတွေလိုပဲ သဘောထားတယ်။ တကယ် လိုအပ်တဲ့သူတွေက သူတို့ရဲ့ ရန်သူတွေလိုပဲ သဘောထားတဲ့ အတွက်ကြောင့် စစ်ကောင်စီနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးမယ်ဆိုရင်တော့ တကယ်မှ လိုအပ်တဲ့ နေရာတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မှာ မဟုတ်ဘူး" ဟု NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဧရာဝတီနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ပြောသည်။

လတ်တလော မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂ အေဂျင်စီများနှင့် အာဆီယံအဖွဲ့တို့သည် လူသားချင်း စာနာထောက်ထားမှု အကူအညီပေး အပ်ရေး စစ်ကောင်စီခန့် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဆွေးနွေးညှိနှိုင်းနေချိန်တွင် ယခုကဲ့သို့ တောင်းဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ယမန်နှစ်က အာဆီယံခေါင်းဆောင်များနှင့် ဂျပန်အစိုးရတို့ တွေ့ဆုံရာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံရန် အပါအဝင် ကတိကဝတ်များကို ပေးခဲ့သော်လည်း ယခုထိ အလုပ်မဖြစ်သေးပေ။ ထို့ကြောင့် စစ်ကောင်စီမှတစ်ဆင့် မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီပေးကြရန် NUG နှင့် ၎င်း၏ မဟာမိတ်များက တောင်းဆိုလာနေသည်။

NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်နေသော (Coordination Committee) ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင် ချင်းကိုယ်စားလှယ် မမိုင်းမိုင်ကလည်း “ ရောက်သွားရင် ပြီးရောဆိုတဲ့ အနေအထားမျိုးနဲ့ သွားလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ စကစ က ပြည်သူ့ဆီ သွားပါ တယ်လို့ ဘန်းပြပြီး အကူအညီ ယူထားတဲ့ဟာတွေက အမှန် တကယ် မြေပြင်မှာ လူထုဆီ မရောက်ရှိတာကို တွေ့ရပါတယ်။ နောက်တစ်ခုက လူထုကိုယ်တိုင်က ကျင့်ဝတ်နဲ့ လုံးဝမညီတဲ့ စကစ ဆီကတစ်ဆင့် မယူချင်ဘူးဆိုတာကို အများကြီး ကြားသိရတာဖြစ်တယ်။ ဂုဏ်သိက္ခာ အပြည့်အဝ ပါဝင်တဲ့ assistance မျိုး ပေးဖို့ရယ် နောက် နိုင်ငံရေးအရ အဓိပ္ပာယ် ရှိတဲ့ လူထုဆီရောက်မယ့် နည်းလမ်းတွေ ရှာဖွေပေးဖို့ အကြံပြုချင်ပါတယ်။ ဒါတွေကို လုပ်ဖို့ဆိုရင် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ လူထုနဲ့ တသားတည်း လှုပ်ရှားနေတဲ့ အဖွဲ့တွေရှိတယ် ” ဟု ဧရာဝတီကို ပြောသည်။

စာရင်းဇယားများအရ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူ ၅ သိန်းခွဲ ကျော်ရှိလာပြီး ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေးဒေသများသည် ထိခိုက်မှု အများဆုံးဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထား သည့် အချက်အလက်များအရ သိရသည်။

လက်ရှိ အခြေအနေများကို NUG က တုံ့ပြန် ဖြေရှင်းနိုင်ရန် ကြိုးစားနေပေမယ့်လည်း ဒုက္ခရောက်သူများ၏ သုံးပုံနှစ်ပုံ ခန့်သာ ပံ့ပိုး ကူညီနိုင်ခဲ့သေးကြောင်း၊ လက်ရှိအချိန်အထိ ဒုက္ခရောက်နေသည့် ပြည်သူပေါင်း ၃ သိန်းခွဲ နီးပါးကို ပံ့ပိုးကူညီမှုများ ပေးခဲ့ပြီး စုစုပေါင်း ငွေကျပ် ၂ ဒသမ ၇ ဘီလီယံရှိပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပံ့ပိုးပေးငွေ၏ ၆၂ ရာခိုင်နှုန်းဖြစ်သည့် ၁ ဒသမ ၆ ဘီလီယံကျော်မှာ ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်းနှင့် မကွေး စသည့် ပဋိပက္ခဒဏ်ကို အခံရဆုံး ပြည်နယ်နှင့် တိုင်းများကို ပံ့ပိုးကူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် ဒေသများကို လက်နက်ဖြင့် ဝင်ရောက် အကြမ်းဖက်ရုံတင် မကဘဲ မြေလှန် မီးတိုက်တဲ့ စနစ်ကို ကျင့်သုံးပြီး ရွာလုံးကျွတ် မီးရှို့ခြင်းများလည်း ပြုလုပ်လျက်ရှိသည်။

မတ်လကုန်အထိ စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်း များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၇၀၀ ကျော်ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ Data for Myanmar က ထုတ်ပြန်ထားသည်။

ထို့ပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် နေအိမ် ထိခိုက် ဆုံးရှုံးခဲ့ရသူများ၊ စစ်ကောင်စီတပ်ဖွဲ့များ အကြမ်းဖက် ဝင်ရောက် ရမ်းကားမှုကြောင့် ရွာလုံးကျွတ် စွန့်ခွာ ထွက်ပြေးရသူများလည်း သိန်းနှင့်ချီ ရှိနေသည်။

ဒေါက်တာ ဝင်းမြတ်အေးက “စစ်တပ်က ရွာတွေကို မီးရှို့တယ်။ အိုးအိမ်တွေကို ဖျက်ဆီးတယ် ပစ္စည်းတွေကို ခိုးယူ တယ်။ ရွာထဲမှာ တပ်စွဲတယ်။ အဲဒီတော့ ပြည်သူတွေက ကျေးရွာတွေ တောတွေ နီးစပ်ရာတွေကို ပြောင်းရွှေ့ရတယ်။ စစ်တပ် ပြန်ထွက်သွားတော့လည်း အိုးအိမ်တွေက မီးလောင်သွားပြီ မရှိတော့ဘူး။ ပြန်တည်ဆောက်ဖို့လည်း ဘာမှ မကျန်တော့ဘူး။ အားလုံး ဆုံးရှုံးသွားတာ ” ဟု ပြောသည်။

ချင်းပြည်နယ် တစ်ခုတည်းမှာပင် ရွှေ့ပြောင်း နေထိုင်ရသည့် စစ်ဘေးသင့် ပြည်သူ ၇ သောင်း နီးပါး ရှိနေသည်။

“အဲဒါက ပြည်နယ်အတွင်းမှာပဲ ရှိနေသေးတဲ့ အရေအတွက်။ အကယ်၍များ IDP ပြဿနာကို ကျမတို့ မဖြေရှင်းနိုင် ဘူး ဆိုရင် ဒီပြဿနာက မြန်မာပြည်က ပြဿနာတင် မဟုတ်ဘဲနဲ့ အိမ်နီးချင်းနိုင်ငံတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြဿနာ အကြီးကြီး ဖြစ်လာနိုင်တာကို ကျမတို့ တွေ့ရတယ် ” ဟု လူမှုကယ်ဆယ်ရေး ပရဟိတ လုပ်ကိုင်သူ ဖြစ်သည့် NeT Organization မှ ဦးဆောင်သူ မမိုင်းမိုင် က ပြောသည်။

အရှေ့နှင့် အရှေ့တောင်ပိုင်း ကရင်နီနှင့် ကရင်ပြည်နယ်တဝိုက်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ လူပေါင်းများစွာ ရွှေ့ပြောင်း ထွက်ပြေးရသကဲ့သို့ အနောက်ဘက်ခြမ်းတွင်လည်း အိန္ဒိယနိုင်ငံသို့ ရွှေ့ပြောင်း ထွက်ပြေးနေရခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် မတ်လအတွင်းက ထုတ်ပြန်ထားသည့် ကရင် လူ့အခွင့်အရေးအဖွဲ့၏ KHRG ၏ အစီရင်ခံစာအရ အရပ် သားများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်များတွင် ပေါ်တာဆွဲခေါ်ခြင်း၊ လူသားခိုင်း ပြုလုပ်ခြင်း၊ ရိုက်နှက် ဖမ်း ဆီးခြင်း၊ စစ်ဘေးရှောင် နေအိမ်များကို ဖျက်ဆီးခြင်း၊ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူများ၏ စားနပ်ရိက္ခာနှင့် အိမ်မွေး တိရစ္ဆာန်များကို ခိုးယူသတ်ဖြတ်ခြင်းများ ကြုံတွေ့နေရသည်။

ထို့ပြင် နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ အရပ်သား အများအပြား ထိခိုက် သေဆုံးနေရသလို အဆိုပါ ကျူးလွန်ခံရသူများတွင် အမျိုးသားများထက် အမျိုးသမီးနှင့် အမျိုးသမီးငယ်များ၊ ကလေးသူငယ်များမှာ ပို၍ ခံစားကြရကြောင်း ဖော်ပြထားသည်။

ယင်းပြင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ နေ့စဉ် တိုးလာပြီး တဖက် ထိုင်းနိုင်ငံ၏ နယ်ခြားဖြတ်ကျော် ခိုလှုံခွင့် ယာယီ ပေးအပ်ထားသော်လည်း နေရပ်ပြန်ရေး ဖိအားပေးခံကြရမှုများလည်း ရှိကြောင်း သိရသည်။

နယ်စပ် သောင်ရင်းမြစ် တလျှောက်တွင် ယာယီ နေအိမ်တဲများဖြင့် လုံခြုံမှုမရှိ ပြေးလွှား ပုန်းရှောင်နေကြရကြောင်း နှင့် စားနပ်ရိက္ခာ မလုံလောက်မှုများလည်း ကြုံတွေ့နေကြရပြီး နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများလည်း နည်းပါးနေ ကြောင်း KHRG ၏ အစီရင်ခံစာက ဆိုထားသည်။

အလားတူပင် ကရင်နီပြည်နယ်ကဲ့သို့ နေရာမျိုးတွင် ပြည်နယ်လုံးကျွတ် ဒုက္ခရောက်နေပြီ ဖြစ်ပြီး ၎င်းတို့ကို အလျင် အမြန် ပံ့ပိုးပေးရန်လည်း လိုအပ်နေသည်။

စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်နှင့် မီးရှို့ခံရမှုကြောင့် လွိုင် ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်တွေက အိမ်ခြေ ၁ ထောင် ကျော် ပျက်စီးပြီး၊ ပြည်နယ်လူဦးရေ၏ ထက်ဝက်ကျော် စစ်ဘေးရှောင် ဒုက္ခသည် ဖြစ်သွားရသော ကယားပြည်နယ်ကို ကူညီပေးဖို့အတွက် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ် ကိုဗညားက နိုင်ငံတကာအား ယခုကဲ့သို့ တိုက်တွန်းခဲ့သည်။

“ကျနော်တို့ မျှော်လင့်နေတာက နိုင်ငံတကာရဲ့ အကူအညီပါ။ ကျနော်တို့ ပြည်နယ် လူဦးရေရဲ့ ၃ ပုံ ၂ ပုံ နီးပါးက တောထဲကို ရောက်သွားတယ်။ IDP ဘဝရောက်သွားတဲ့အတွက် လူမှုစီးပွားက ပျက်သုဉ်းသွားပြီလို့ ပြောလို့ ရတယ်။ အဓိကကျတဲ့ လူမှုစီးပွားရေးက ပြိုလဲသွားပြီ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဝင်ငွေ တွေ ပျောက်သွားတယ်” ဟု ပြောသည်။

အဆိုပါ ဒုက္ခသည်များကို ပံ့ပိုးကူညီရန်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရတွင် လုံလောက်သော ရံပုံငွေ မရှိပေ။ လက်တလော ပံ့ပိုးကူညီမှုများမှာလည်း ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများက ဝိုင်းဝန်း လှူဒါန်းထားခြင်းသာ ဖြစ်သည်။

ဒေါက်တာ ဝင်းမြတ်အေးက “ပြန်စဉ်းစားကြည့်ရင် NUG အစိုးရက စပြီးတော့ ဆောင်ရွက်ကတည်းက လက်ဗလာနဲ့ လာရတယ်။ ကျနော်တို့ အကူအညီတွေ လိုအပ်တဲ့အခါမှာ ဘတ်ဂျက်က အလွန်အရေးကြီးတယ်။ သုံးစွဲနိုင်ဖို့ ရံပုံငွေ ရဖို့ အရေးကြီးတယ်။ ဒါအတွက်ဆိုရင် ကျနော်တို့က ပြည်သူက ပြည်သူကိုပဲ အားကိုးရတာ ဖြစ်တယ်” ဟု ပြော သည်။

နိုင်ငံတွင်း စီးပွားရေး မတည်ငြိမ်မှုကြောင့် ဆင်းရဲမွဲတေမှုမှာ နောက်ပိုင်း မကြုံဖူးလောက်အောင် မြင့်တက်လာပြီး လူဦးရေ ၁၄ သန်းခန့်အထိ စားနပ်ရိက္ခာနှင့် လူမှုစီးပွား ပြဿနာ ကြုံတွေ့လာနိုင်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၄ သန်းရှိသည့်အနက် ၂၅ သန်းမှာ ဆင်းရဲနွမ်းပါးမှုကို ကြုံတွေ့နေရပြီး ၁၄ ဒသမ ၄ သန်းမှာ လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေသည့်အနက် ၆ သန်းကျော်ကို ကူညီနိုင်ရန် ရည် မှန်းထားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံက ပြည်သူလူထုကြုံတွေ့နေရသော အခက်အခဲများအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၈၂၆ သန်း ထက်မနည်း လိုအပ်မည်ဖြစ်ကြောင်းလည်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

သို့သော် အဆိုပါ လူသားချင်း စာနာမှု အကူအညီ မည်မျှရမည်ဖြစ်ပြီး မည်သို့မည်ပုံ စီးဆင်းမည်ကိုတော့ လတ်တလောတွင် မသိနိုင်သေးပေ။ နိုင်ငံတကာမှ ပံ့ပိုးမည့်ငွေများသည် စစ်ကောင်စီမှ တဆင့် စီးဆင်းမည်ကို အမျိုးသား ညီညွတ်ရေး အစိုးရအပါအဝင် လူမှုကူညီရေး အဖွဲ့အသီးသီးက စိုးရိမ်နေကြသည်။

စစ်ကောင်စီထံမှတဆင့် စီးဆင်းသည့် ပံ့ပိုးမှုများသည် လူထုထံသို့ အမှန်တကယ် မရောက်ရှိသည်သာမက ထိုကဲ့သို့ စီးဆင်းလာမည့် အကူအညီကို ပြည်သူများက မလိုလားကြကြောင်းကို အာဏာသိမ်းအလွန် ကိုဗစ် ၁၉ ဆိုင်ရာ အဖြစ်အပျက်များက သက်သေပြပြီးလည်း ဖြစ်သည်။

ကိုဗစ်တိုက်ဖျက်ရေး နိုင်ငံတကာအကူအညီများနှင့် လူထု၏ အလှူငွေများအပြင် ကာကွယ်ဆေးများကို အာဏာသိမ်းစစ်ကောင်စီသည် ရွေးကောက်ခံအစိုးရလက်အောက် ကျန်းမာရေးဝန်ကြီးဌာနထံမှ အဓမ္မသိမ်းယူခဲ့ပြီး ကျန်းမာရေးဝန်ထမ်းအများအပြားကို ဖမ်းဆီးထောင်ချပစ်ခဲ့သည်။ ထို့ကြောင့် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပြည်သူလူထု အများစုသည် စစ်ကောင်စီက ထိုးနှံပေးသည့် ကိုဗစ်ကာကွယ်ဆေး နှင့် ကိုဗစ်ကုသရေး အစီအစဉ်များကို ဆန့်ကျင်ခဲ့ကြသည်။

မမိုင်းမိုင်က “စစ်ကောင်စီဘက်ကကျတော့ လူထုဆီရောက်အောင် သွားပါတယ်ဆိုပြီး ဗန်းပြပြီးတော့ အပေါ်ယံ ဖန်တီးပြီး အထဲမှာ တကယ် လိုအပ်တဲ့ Assistance တွေက လူထုဆီ မရောက်တာကို အများကြီး တွေ့ရတယ်။ လူထု ကိုယ်တိုင်ကလည်း သူတို့ ဆန့်ကျင်နေတဲ့ ကျင့်ဝတ်နဲ့ ဘယ်လိုမှ မလျော်ညီတဲ့ စကစ ဆီကနေတဆင့် လာတဲ့ အကူအညီတွေကို မလိုချင်ဘူးဆိုတာကို ကျမတို့ မြေပြင်သွားတဲ့အခါမှာ အများကြီး ကြားသိရတယ် ” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များသည် စစ်ဘေးဒဏ်ခံစားနေရသော ပြည်သူလူထုကို မကူညီရုံမက အနှောင့် အယှက်ပါ ပေးနေကြောင်း လူမှုကူညီရေး အဖွဲ့များက ဆိုသည်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသော ကုန်ပစ္စည်းတင်ကားကို စစ်ဆေးကာ စစ်ဘေးရှောင် ပြည်သူများထံသို့ သွားရောက်မည်ဟု ယူဆပါက ပစ္စည်းများကို သိမ်းယူလိုက်ခြင်းမျိုး ရှိသလို ပစ္စည်းသယ်ဆောင်လာ သူများကို ဖမ်းဆီးသည်အထိပင် လုပ်ဆောင်မှုများ ရှိကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ကို ဆန့်ကျင်တော်လှန်နေသည့် ပြည်သူလူထုကို ရန်သူသဖွယ် သဘောထား ထားသဖြင့် ပြည်သူလူထုကို ထိရောက်စွာ ကူညီထောက်ပံ့ပေးမည် မဟုတ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးကလည်း သုံးသပ် ပြောဆိုသည်။

“မြန်မာပြည်ထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီက ရန်သူတွေလိုပဲ သဘောထားတယ်။ တကယ် လိုအပ်တဲ့သူတွေက သူတို့ရဲ့ ရန်သူတွေလိုပဲ သဘောထားတဲ့ အတွက်ကြောင့် စစ်ကောင်စီနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးမယ်ဆိုရင်တော့ တကယ်မှ လိုအပ်တဲ့နေရာတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

<https://burma.irrawaddy.com/news/2022/05/02/251623.html>

သမိုင်းတပတ် ပြန်မလည်စေလို

John Gintawng | 3 May 2022

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကြာတဲ့အထိ နေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်ကို ရရာနည်းလမ်းဖြင့် ခုခံစစ်ဆင်ခွဲနေကြပါတယ်။ အသက်ရွယ်ပေါင်းစုံ၊ လူတန်းစားပေါင်းစုံက ခုခံတော်လှန်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ခံ NLD အစိုးရကို ခပ်သွက်သွက်ဖယ်ရှား၊

အာဏာလွှဲပြောင်းရယူ၊ တိုင်းပြည်ကို ပုံမှန်အတိုင်းအုပ်ချုပ်ဖို့ဆိုတဲ့ စီမံချက်တွေဟာ လက်ရှိအချိန်အထိ မှန်းချက်နဲ့နှမ်းထွက် ကိုက်မနေပါ။

စစ်အာဏာသိမ်းတဲ့ ကာလရှည်ကြာလာပေမယ့် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်ကို ခုခံစစ်ဆင်ခွဲမှုတွေက ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး အဘက်ဘက်က ဖိအားရင်ဆိုင်နေရတဲ့ စစ်တပ်အနေရဲ့ လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်မှုတွေဟာလည်း ထင်သလောက် ခရီးမပေါက်ခဲ့ပါ။

စစ်ရေးဖိအားတွေရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာ၊ အပြစ်မဲ့ပြည်သူတွေကို ရိုက်နှက်နှိပ်စက်တာတွေအပြင် အကြောင်းမဲ့သတ်ဖြတ်မှုနဲ့ တခြားဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေရာမရွေး ကျူးလွန်နေတာကြောင့် စစ်ကောင်စီတပ်ကို ပြည်သူလူထုက မုန်းသထက်မုန်းလာပြီး တရားဝင်အုပ်ချုပ်မှုရရှိဖို့ ပိုမိုခက်ခဲစေပါတယ်။

စစ်ကောင်စီဟာ အဘက်ဘက်ကနေ ဖိအားတွေရင်ဆိုင်နေရပေမယ့် တော်လှန်ရေးအင်အားစုတွေမှာလည်း မတူကွဲပြားတဲ့အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီဟာ အဘက်ဘက်ကနေ ဖိအားတွေရင်ဆိုင်နေရပေမယ့် တော်လှန်ရေးအင်အားစုတွေမှာလည်း မတူကွဲပြားတဲ့အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ဖို့အတွက် မြို့နယ်အများစုမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LDF) တွေအတွက် အမိန့်ပေးစနစ် (chain of command) ကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာပံ့ပိုးပေးနိုင်ဖို့ ခက်ခဲတာတွေဟာ လက်ရှိတော်လှန်ရေးရဲ့ အရှိတရားတွေဖြစ်ပါတယ်။

တော်လှန်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးမရရှိတာတွေအပြင် စီးပွားရေးကျဆင်းနေတဲ့အတွက် စားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးအတွက်လိုအပ်တဲ့ ရန်ပုံငွေတွေကို ရေရှည်ထောက်ပံ့နိုင်ဖို့ ခက်ခဲနေပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားဆဲဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် ကြေညာနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လွှတ်မြောက်နယ်မြေတစ်ခုကို ဒီနေ့အထိ တိုက်ခိုက်သိမ်းပိုက်သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေထဲက စစ်အင်အားအတောင့်တင်းဆုံး UWSA အပါအဝင် ရှမ်းပြည်နယ်ထဲက တအာင်း (ပလောင်) PSLF/TNLA၊ SSPP/SSA နဲ့ SNLD လို ဩဇာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ ယခုနှစ်ပိုင်းအတွင်း အင်အားကြီးထွားလာတဲ့ ULA/AA လိုအဖွဲ့တွေကို စည်းရုံးဖို့ ခက်ခဲနေဆဲပါ။

CRPH ဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိထားတာမှန်ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေကြား ယုံကြည်မှုတွေပျက်ပြားခဲ့ပြီး တိုင်းရင်းသားအရေးနဲ့ပတ်သက်တဲ့ NLD ပါတီရဲ့ လုပ်ဆောင်မှုတွေဟာ ပြောစရာဖြစ်ခဲ့တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

ဖော်ပြပါအဖွဲ့တွေထဲက တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက BPLA လို NUG အောက်က မဟုတ်တဲ့ ဗမာလူမျိုးစုအခြေပြု လက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံမယ်လို့ တရားဝင်ထုတ်ပြောထားပေမယ့် ဗမာနိုင်ငံရေးအင်အားစုတွေက တစုံတရာထောက်ခံတာ၊ ကန့်ကွက်တာမျိုးကို မတွေ့ရသေးပါဘူး။

လက်ရှိ ဒီလိုအခြေအနေမျိုးထဲမှာ တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်နိုင်ဖို့ လိုအပ်ချက်တွေ၊ လုပ်ဆောင်ရမယ့် ပြည်တွင်းပြည်ပလုပ်ငန်းတွေ အများကြီးရှိနိုင်တဲ့အထဲက အရေးကြီးတဲ့ အချက်သုံးချက်ကို တင်ပြဆွေးနွေးချင်ပါတယ်။

ပထမဆုံးအချက်ဟာ နိုင်ငံရေးစုဖွဲ့မှုကို ပြင်ဆင်ရမယ့်အချက်ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဟာ ရွေးကောက်ပွဲမှာ တရားဝင်အနိုင်ရထားတဲ့ နိုင်ငံရေးအစုအဖွဲ့တစ်ခုဖြစ်ပါတယ်။ ဒီ CRPH ရဲ့ ဦးဆောင်မှုနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံအဖွဲ့ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့တာပါ။

CRPH ဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတာမှန်ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေကြား ယုံကြည်မှုတွေပျက်ပြားခဲ့ပြီး တိုင်းရင်းသားအရေးနဲ့ပတ်သက်တဲ့ NLD ပါတီရဲ့ လုပ်ဆောင်မှုတွေဟာ ပြောစရာဖြစ်ခဲ့တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

လက်ရှိအချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီးလို့ ကြေညာခဲ့ပြီးဖြစ်ပေမယ့် ၂၀၀၈ အခြေခံဥပဒေအောက်က ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားပြီး လွှတ်တော်ကျင်းပနေတာက ရှေ့နောက်လွဲနေတယ်လို့ ဆိုရမှာပါ။

၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ငါးနှစ်တာကာလအတွင်းမှာ NLD အစိုးရဟာ ဗမာတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုအင်အားကို စုစည်းပြီး ကျန်တိုင်းရင်းသားတွေရဲ့အရေးကို လျစ်လျူရှုခဲ့တဲ့အပြင် သူတို့သဘောမတူတဲ့ လုပ်ရပ်အများကြီးကို လုပ်ခဲ့ကြတာ ဆယ်စုနှစ်တစ်ခု မရှိသေးပါဘူး။

၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ် ပိုင်းမော်မြို့နယ်မှာရှိတဲ့ ဂိဒေါန်စခန်းကုန်းကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်တာကို လွှတ်တော်မှာ တစုံတရာပြောဆိုကန့်ကွက်ဖို့ ပျက်ကွက်ခဲ့တာ၊ ၂၀၁၈ ခုနှစ်အတွင်း KIA တပ်မဟာ (၂) ဌာနချုပ်ကို တိုက်ခိုက်ခဲ့တဲ့အတွက် ပိတ်မိပြည်သူတွေကို ကယ်ထုတ်ဖို့ လူငယ်အများအပြားဆန္ဒပြထုတ်ဖော်မှုတွေကို လျစ်လျူရှုခဲ့တာတွေအပြင် ဗိုလ်ချုပ်ရုပ်တုအတင်းအကြပ် စိုက်ထူတာတွေနဲ့ တခြားလုပ်ရပ်အချို့ဟာ NLD အပေါ် ယုံကြည်မှုပျက်စေခဲ့ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အရှိတရားတစ်ခုက NLD ပါတီရဲ့ ပါတီတွင်းဒီမိုကရေစီပျောက်ဆုံးမှုနဲ့ ပါတီတွင်း နိုင်ငံရေးယဉ်ကျေးမှုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေဟာ ပြည်သူ့ကိုမျက်နှာမူရမယ့်အစား ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲခဲ့ပြီး ပါတီတွင်းချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အများစုဟာ လူပုဂ္ဂိုလ်ပေါ်မူတည်နေတာမျိုးဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ပါတီကို သစ္စာရှိကြောင်း ပြသနိုင်ဖို့နဲ့ ပါတီကအကြီးပိုင်းတွေရဲ့ အလေးပေးမှုကိုရရှိဖို့ ကိုယ့်မြို့နယ်မှာ ဗိုလ်ချုပ်ရုပ်တုကို မဖြစ်မနေ စိုက်ထူဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ပါတီကိုဦးဆောင်နေတဲ့သူတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ နိုင်ငံရေးဂုဏ်မောက်မှုကလည်း ပြဿနာတစ်ခုဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားအင်အားစုတွေရဲ့ လိုအပ်ချက်ကို စာနာစိတ်နဲ့ နားထောင်ပြီး ကိုယ့်ရဲ့နိုင်ငံရေးအင်အားစုကို တည်ဆောက်ရမယ့်အစား တပ်မတော်ကပြောတာကို မျက်စိမှိတ်ယုံခဲ့ကြတာကို ပါတီခေါင်းဆောင်တွေရဲ့ အာဏာသိမ်းပြီးနောက်ပိုင်းပြောကြားခဲ့တဲ့ အမေးအဖြေတွေမှာ အထင်းသားမြင်ရပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် မတ်လ ၉ ရက်နေ့မှာ အမေရိကန်အသံ (VOA) ကို ဖြေကြားခဲ့တဲ့ အမေးအဖြေကိုကြည့်ရင် ကြားကာလထဲမှာ စစ်ကောင်စီကို အရင်တော်လှန်မယ်၊ အသွင်ကူးပြောင်းရေးကာလမှာပဲ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ညှိနှိုင်းကြမယ်လို့ ဆိုလိုတယ်လို့ နားလည်ပါတယ်။

၂၀၁၈ နဲ့ ၂၀၁၉ နှစ်တွေအတွင်းမှာလည်း ရခိုင်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချီးမွမ်းထောပနာပြုခဲ့တဲ့လုပ်ရပ်တွေဟာ NLD အပေါ် တိုင်းရင်းသားလူထု ယုံကြည်ဖို့ အလွန်ခက်ခဲသွားစေပါတယ်။

လက်ရှိအချိန်မှာ ၂၀၁၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီးလို့ ကြေညာခဲ့ပြီးဖြစ်ပေမယ့် ၂၀၁၈ အခြေခံဥပဒေအောက်က ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားပြီး လွှတ်တော်ကျင်းပနေတာက ရှေ့နောက်လွဲနေတယ်လို့ ဆိုရမှာပါ။

ဒီလိုအခြေအနေမျိုးမှာ NLD ဦးဆောင်တဲ့ CRPH အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်လှန်ရေးကိုဦးဆောင်တဲ့ကဏ္ဍကို ရယူထားတယ်ဆိုရင် တော်လှန်ရေးအတွက် အရေးကြီးတဲ့နိုင်ငံရေးနဲ့ စစ်ရေးအင်အားစုတွေ ဒီတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ဖို့ ခက်ခဲစေမှာပါ။

လက်ရှိနိုင်ငံရေးစုဖွဲ့မှုအရ KIO/KIA ဟာ CRPH နဲ့ နှစ်ဖက်သဘောတူစာချုပ် (bilateral agreement) ချုပ်ဆိုထားနိုင်ပေမယ့် ကျန်တိုင်းရင်းသားအဖွဲ့တွေဟာ CRPH က စုဖွဲ့ထားတဲ့ NUCC မှာပါဝင်နေရတာ ဖြစ်တဲ့အတွက် NLD ကို နိုင်ငံရေးအရအခဲမကျဖြစ်ခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေး စစ်ရေးအင်အားစုက CRPH ဦးဆောင်မှုအောက်ကို ဝင်လာပါ့မလားဆိုတာ မေးစရာဖြစ်နေပါတယ်။

ဒါကြောင့် CRPH အနေနဲ့ ရွေးကောက်ပွဲကို အနိုင်ရရှိထားတဲ့ နိုင်ငံရေးအစုအဖွဲ့ဖြစ်ပေမယ့် နိုင်ငံရေးသဘောထားကြီးကြီးနဲ့ ကျန်တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ တန်းတူရည်တူရှိတဲ့ နိုင်ငံရေးအစုအဖွဲ့တခုအဖြစ် ခံယူပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့မှာ CRPH အနေနဲ့ အစုအဖွဲ့တခုအဖြစ်သာ ပါဝင်ပြီး တော်လှန်ရေးကိုဖော်ဆောင်သင့်တယ်လို့ သုံးသပ်ပါတယ်။

ဒါမှသာ အားလုံးပါဝင်တဲ့ တော်လှန်ရေးအင်အားစုတခုဖြစ်လာနိုင်မှာဖြစ်ပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်တဲ့ တော်လှန်ရေးအင်အားစုကို ဖော်ဆောင်နိုင်မှာပါ။

တိုင်းရင်းသားလူမျိုးအခြေပြုနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လူမျိုးစုအခြေပြု ပြည်နယ်တွေက ဖက်ဒရယ်ယူနစ်တွေအဖြစ် ပါဝင်လာပြီးမှသာ နိုင်ငံကိုစုပေါင်းပါဝင်တဲ့စနစ် (coming together federal) ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဒုတိယလုပ်ဆောင်ရမယ့်အချက်ဟာ ဗမာပြည်နယ်ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ သဘောတူညီမှုကို အမြန်ဆုံးရရှိဖို့ဖြစ်ပါတယ်။ ပထမဆုံးအချက်ကို လက်တွေ့အကောင်အထည်မဖော်နိုင်ရင်တောင် တော်လှန်ရေးအောင်မြင်ဖို့အတွက် အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီသဘောတူညီမှုကို အခုလက်ရှိ ကြားကာလထဲမှာ ရရှိဖို့ အရေးကြီးသလို ပြည်ထောင်စုမှာ ဗမာလူမျိုးတွေရဲ့ ပြည်နယ်ဘယ်ဟာလဲဆိုတာဟာလည်း မဖြစ်မနေဖြတ်သန်းရမယ့် နိုင်ငံရေးလမ်းကြောင်းတခုဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် မတ်လ ၉ ရက်နေ့မှာ အမေရိကန်အသံ (VOA) ကို ဖြေကြားခဲ့တဲ့ အမေးအဖြေကိုကြည့်ရင် ကြားကာလထဲမှာ စစ်ကောင်စီကို အရင်တော်လှန်မယ်၊ အသွင်ကူးပြောင်းရေးကာလမှာပဲ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ညှိနှိုင်းကြမယ်လို့ ဆိုလိုတယ်လို့ နားလည်ပါတယ်။

ဒီလိုပြောဆိုတာဟာ တော်လှန်ရေးကာလမို့ မှန်သယောင်ရှိပေမယ့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုတဲ့အချိန် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးအရင်အတူယူမယ်လို့ ကတိပေးခဲ့တာတွေ၊ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်အရင်ထိုး၊ နောက်မှ နိုင်ငံရေးဆွေးနွေးတာတွေလုပ်မယ်လို့ စစ်တပ်နဲ့ NLD ပါတီတွေ ပြောခဲ့တာနဲ့ ပုံစံချင်းအတူတူပါ။

ဒါကြောင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့လိုအပ်တဲ့ ငွေအား၊ လူအားအပြင် နိုင်ငံတကာအကူအညီတွေရရှိဖို့ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီ သဘောတူညီမှုကို အမြန်ဆုံးရရှိဖို့နဲ့ ပြည်ထောင်စုမှာ ယူနစ်တခုအနေနဲ့ ပါဝင်လာမယ့် ဗမာပြည်နယ်ဖွဲ့စည်းဖို့ အရေးကြီးပါတယ်။

တော်လှန်ရေးပြီးသွားတဲ့နောက်မှာ ဘယ်လိုဖက်ဒရယ်ပြည်ထောင်စုမျိုးကို ဘယ်လိုနည်းလမ်းနဲ့ အုပ်ချုပ်မယ်ဆိုတာကို ပြည်သူတရပ်လုံးသိရှိမှသာ တော်လှန်ရေးအတွက်လိုအပ်တဲ့ နိုင်ငံရေးအင်အား နဲ့ စစ်ရေးအင်အားကို စုစည်းနိုင်မှာဖြစ်ပါတယ်။

ဥပမာတစ်ခုအနေနဲ့ ပြောရရင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ ဗမာပြည်နယ်ရရှိဖို့ လိုတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့လိုအပ်တယ်လို့ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ထားတဲ့ ဗမာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဗမာလူမျိုးကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အတွက် ထူးခြားတယ်လို့ ဆိုရမှာဖြစ်သလို တိုင်းရင်းသားအများစုလက်ခံနိုင်တဲ့ နိုင်ငံရေးခံယူချက်ရှိတဲ့ အစုအဖွဲ့လို့မြင်နိုင်ပါတယ်။

BPLA ရဲ့ တနှစ်ပြည့်အထိမ်းအမှတ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး လိုအပ်တဲ့အကူအညီတွေပေးမယ်လို့ ဖော်ပြခဲ့တာက ဗမာပြည်နယ်နဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးလိုတဲ့ အခင်းအကျင်းမျိုးကို တော်လှန်ရေးမှာ အင်တိုက်အားတိုက် မပါဝင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လိုလားတယ်လို့ သုံးသပ်နိုင်ပါတယ်။

တိုင်းရင်းသားလူမျိုးအခြေပြုနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လူမျိုးစုအခြေပြု ပြည်နယ်တွေက ဖက်ဒရယ်ယူနစ်တွေအဖြစ် ပါဝင်လာပြီးမှသာ နိုင်ငံကိုစုပေါင်းပါဝင်တဲ့စနစ် (coming together federal) ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

တတိယလုပ်ဆောင်ရမယ့်အချက်က ရိုဟင်ဂျာအရေးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုးစုတွေကို စစ်တပ်က ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ ဒီလိုကျူးလွန်လုပ်ဆောင်ခဲ့တာတွေကို လူမျိုးသုန်းသတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက လွန်ခဲ့တဲ့ လပိုင်းအတွင်းမှာပဲ ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို NLD အစိုးရ တားဆီးဖို့ပျက်ကွက်ခဲ့သလို စစ်တပ်နဲ့ တသားတည်း ရပ်တည်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကိုသွားရောက်ပြီး စစ်တပ်ရဲ့လုပ်ရပ်ကို အကာအကွယ်ပေးခဲ့တဲ့အခါ နိုင်ငံအနှံ့အပြားထောက်ခံပွဲတွေ ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ရဲ့ ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်ပေးခဲ့တဲ့အတွက် NLD အစိုးရဟာ ရိုဟင်ဂျာတွေကို မျိုးသုန်းသတ်ဖြတ်ခဲ့တဲ့ ကြံရာပါဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ယူဆထားတယ်ဆိုရင် မမှားနိုင်ပါဘူး။

NLD အစိုးရရဲ့ ဝန်ကြီးတွေဟာ ‘ရိုဟင်ဂျာလူမျိုးမရှိပါဘူး’၊ ‘ရိုဟင်ဂျာရွာတွေ မီးရှို့ခံရတာမဟုတ်ပါဘူး၊ သူတို့ဟာသာရို့တာပါလို့’ ပြောဆိုခဲ့ကြပါတယ်။ လက်ရှိ NUG အစိုးရမှာ အဲဒီဝန်ခံမင်းတွေဟာ ဝန်ကြီးအဖြစ် ဆက်လက်ပါဝင်နေသလို သူတို့ပြောဆိုခဲ့တာတွေ၊ လုပ်ရပ်တွေအတွက် ရိုဟင်ဂျာလူမျိုးတွေနဲ့ မြန်မာလူထုကို တောင်းပန်တာမျိုး လုံးဝမရှိသေးပါဘူး။

ဒါကြောင့် NUG အစိုးရအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ လုပ်ဆောင်ခဲ့တာတွေဟာ လုံလောက်မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေသလို ဒီထက်ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဆိုရမှာပါ။

မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးအင်အားစုဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ ဝိုင်းဝန်းတော်လှန်လိုတဲ့အတွက် အရင်က ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ စည်းလုံးညီညွတ်မှုကို ရရှိနေပါတယ်။

စစ်တပ်ကို ကာကွယ်ပေးခဲ့ဖူးတဲ့ ဝန်ကြီးတွေအနေနဲ့ သူတို့ပြောဆိုခဲ့တာတွေကို တောင်းပန်သင့်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို ရိုဟင်ဂျာအရေးမှာ စစ်တပ်နဲ့ ကြံရာပါဖြစ်တယ်လို့ ယူဆထားစေတဲ့ ဝန်ကြီးတွေ NUG မှာ ဆက်လက်ပါဝင်နေတာဟာ မဖြစ်သင့်တဲ့ အခင်းအကျင်းတစ်ခုလို့ သုံးသပ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေးသမိုင်းပြောင်းလဲသွားပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းပါဝင်နေကြပါတယ်။

မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးအင်အားစုဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ ဝိုင်းဝန်းတော်လှန်လိုတဲ့အတွက် အရင်က ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ စည်းလုံးညီညွတ်မှုကို ရရှိနေပါတယ်။

ဒီစည်းလုံးညီညွတ်မှုကို အလျင်အမြန်အသုံးပြုနိုင်မှသာ စစ်အာဏာရှင်ကို တွန်းလှန်နိုင်မှာဖြစ်တဲ့အတွက် CRPH အနေနဲ့ တော်လှန်ရေးကိုဦးဆောင်တဲ့အစုအဖွဲ့အနေနဲ့ မဟုတ်ဘဲ တိုင်းရင်းသားနိုင်ငံရေးအင်အားစုအားလုံးကို စည်းရုံးနိုင်တဲ့ တော်လှန်ရေးအင်အားစုတစ်ခုအနေနဲ့ ရပ်တည်သင့်ပါတယ်။

ဒါ့အပြင် ဗမာပြည်နယ်အမြန်ဆုံးဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကြားကာလမှာ စစ်ကောင်စီကို တိုက်ရင်း ဆွေးနွေး၊ ဆွေးနွေးရင်းတိုက်တဲ့ နည်းဗျူဟာကျင့်သုံးသင့်ပါတယ်။ စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းမယ့် နောက်ဆုံးတော်လှန်ရေးလို့ တင်စားနေကြတဲ့ လက်ရှိတော်လှန်ရေးကို ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ကာလတွေမှာဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးသမိုင်းလို မဖြစ်ဖို့ အရေးကြီးပါတယ်။

မြန်မာနိုင်ငံရဲ့ နေရာအနှံ့မှာ တိုင်းပြည်အတွက် အရေးပါတဲ့လူငယ်တွေဟာ အသက်စွန့်၊ ခန္ဓာစွန့်၊ အနာဂတ်ကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေကြပါတယ်။ ကိုယ့်ရဲ့ နိုင်ငံရေးအတွေးကြောင့် တော်လှန်ရေးအချိန်ကြာသွားခဲ့ရင် အမှန်တကယ်နစ်နာမှာ ပြည်သူတွေပဲဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် အတိတ်က စစ်မှန်တဲ့သမိုင်းကို ယနေ့လူငယ်တွေ သိရှိဖို့လိုသလို ဒီနေ့နိုင်ငံရေးမှာ ဦးဆောင်နေတဲ့သူတွေကလည်း အတိတ်ကသမိုင်းကို တပတ်မလည်ဖို့အတွက် ပြည်သူကို ဦးဆောင်လမ်းပြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝတဲ့နိုင်ငံကနေ ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်ဖြစ်တဲ့အထိ ဆွဲချခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ သမိုင်း တပတ်မလည်စေလိုဘူးလို့ တင်ပြလိုက်ပါတယ်။

(စာရေးသူသည် ကချင်ပြည်နယ်အခြေပြု The 74 Media ၏ အယ်ဒီတာချုပ် ဖြစ်သည်။ ဆောင်းပါးပါ အဘော်သည် စာရေးသူ၏ ကိုယ်ပိုင်အယူအဆဖြစ်ပြီး ဧရာဝတီ၏ အယ်ဒီတာအဘော်ကို မထင်ဟပ်ပါ။)

<https://burma.irrawaddy.com/opinion/viewpoint/2022/05/03/251652.html>

စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း လူ ၂၄ ဦး သေဆုံးခဲ့ကြောင်းNUG ထုတ်ပြန်

2022.05.02



၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှာ စစ်လေယာဉ်နဲ့ ပစ်ခတ်တာကြောင့် မီးလောင်သွားသည့် ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှ နေအိမ်များကို တွေ့ရစဉ် Photo: KNU

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီကြောင့် လူ ၂၄ ဦး သေဆုံး ခဲ့ရသလို ၃၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၁

ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒါဟာ ဧပြီလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး သတ်ဖြတ် ဖမ်းဆီးမှုတွေ အပြင် မီးရှို့ခံရတဲ့ ရွာပေါင်း ၃၄ ရွာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရွာတွေမီးရှို့ခံရတာ၊ သတ်ဖြတ်ခံရတာနဲ့ ဖမ်းဆီးမှုတွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းကတော့ ဖြစ်စဉ်အများဆုံးကြုံခဲ့ရတဲ့ ဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိန်းဂဏန်းအရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ပေးမယ့် ညနေပိုင်းအထိ အကြောင်း မပြန်ပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နဲ့ မကွေးတိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပါအဝင် PDF ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းခံရတဲ့ ကျေးရွာတွေဟာ မီးရှို့ ဖျက်ဆီးခံရတာ၊ ဒေသခံရွာသားတွေ သတ်ဖြတ်ခံရတာတွေကို အများဆုံး ကြုံတွေ့နေရတယ်လို့ စစ်ကိုင်းတိုင်း ဒေသခံတွေက ပြောဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေမှာတော့ အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ရင်း သေဆုံး ခဲ့ရသူ ၁၈၀၃ ဦးရှိပြီလို့ ဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

<https://www.rfa.org/burmese/news/myanmar-soldiers-killed-24-people-within-a-week-05022022081029.html>

ဘုတလင်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် ရွာသား ၁၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

Published By DVB | 3 May, 2022



စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်မှာ အမျိုးသမီး အပါအဝင် ရွာသား ၁၄ ယောက်ကို စစ်ကောင်စီတပ်က မေ ၂ ရက်က ရက်ရက်စက်စက် အကြမ်းဖက် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဘုတလင်မြို့နယ်၊ အုပ်ဖိုကျေးရွာသား ၉ ယောက်ဟာ အုပ်ဖိုကျေးရွာနဲ့ အိုင်ရှည်ကျေးရွာ

အကြားမှာရှိတဲ့ ယောဂီတောကျောင်းတကျောင်းမှာ စစ်ဘေးရှောင်နေစဉ် မေ ၂ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ကရောက်လာပြီး ရွာသားတွေကို ခြိမ်းခြောက်ကာ ပစ်သတ်ခဲ့တာလို့လည်း ဒေသခံတွေကပြောပါတယ်။

အုပ်ဖိုကျေးရွာ နေ ဒေသခံ တယောက်က “အုပ်ဖိုရွာက ဒေသခံ ၉ ယောက်ကို ဘုရားလေးကုန်းနားက တောရယောဂီကျောင်းထဲမှာ သတ်သွားတာ။ မနေ့က ရွာနဲ့ ၂ မိုင်အကွာမှာ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်တယ်။ ရွာသားတွေက စစ်တပ်လာမှာ ကြောက်လို့ ပုန်းရှောင်ရင်း အခုလို သတ်ခံရတာ။”လို့ပြောပါတယ်။

အဆိုပါ တောကျောင်းမှာ စစ်ရှောင် ပြည်သူ ၁၀၀ လောက်ခိုလှုံနေတာဖြစ်ပြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးမြို့မှ စစ်ကောင်စီတပ်တစ်သားတွေ ရောက်လာပြီး ဝင်ရောက်ရှာဖွေမွေ့နှောက်ကာ စစ်ရှောင် ၉ ယောက်ရဲ့ ဦးခေါင်းကို သေနတ်နဲ့တွေ့ပြီး ရက်ရက်စက်စက် ပစ်သတ်ဖြတ်ခဲ့တယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

အသတ်ခံရသူတွေထဲမှာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၂ ယောက်နဲ့ အမျိုးသမီးတယောက်လည်း ပါဝင်ပြီး အမျိုးသမီးတယောက်ကိုတော့ အသက် ၃ နှစ်အရွယ် သူ့သမီးရဲ့မှာတင် ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

သတ်ခံရသူတွေဟာ အသက် ၈၂ နှစ်ကနေ ၃၀ နှစ်အရွယ်တွေဖြစ်တဲ့ ဦးဘိုတင်၊ ဦးဖိုးစိတ်၊ ဦးခင်ဆောင်၊ ဦးစိုး၊ ဦးနီ၊ ဦးဗေဒါ၊ ဦးကျော်မျိုးထွန်း၊ မမိုးမိုး၊ ဦးဝင်းမောင်တို့ဖြစ်ကြပါတယ်။

သေဆုံးသွားသူတွေကို မေ ၃ ရက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

အုပ်စုရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ဘုတလင်မြို့ မြောက်ဘက် ၇ မိုင်အကွာမှာတည်ရှိပါတယ်။ အခုလို ဒေသခံတွေကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာကြောင့် ကျန်နေတဲ့ဒေသခံတွေဟာ ရွာအတွင်း ပြန်မဝင်ရဲကြဘဲ ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။

အလားတူ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာမှာလည်း မေ ၂ ရက်ညပိုင်းက စစ်ကောင်စီတပ်က ရွာသား ၅ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ညောင်ပင်သာရွာသားတယောက်က ပြောပါတယ်။

“အသတ်ခံရတဲ့သူ လေးယောက်ကတော့ ရွာလမ်းမပေါ်ကနေ တွေ့ရတယ်။ နောက်တယောက်ကိုတော့ နေအိမ်ဝင်းထဲက တွေ့ခဲ့ရတယ်။ သေဆုံးသူတွေအမည်ကိုတော့ ကျန်ခဲ့တဲ့ မိသားစုလုံခြုံရေးအရ မပြောချင်ဘူး။”

ညောင်ပင်သာရွာကို စစ်ကောင်စီတပ်တွေဟာ မေ ၂ ရက် မနက်ခင်းပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က အတည်ပြု သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

<https://burmese.dvb.no/archives/531355>

မြောင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ဦး သေဆုံး၊ ရှေ့တန်းပြန်PDF များကို ပြည်သူလူထုကြိုဆို

Published By DVB | 3 May, 2022



စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သား ၄၀ လောက် သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ အမျိုးသမီးတပ်ရင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေကို ဒေသခံတွေက သောင်းသောင်းဖျူဖျူ ကြိုဆိုခဲ့ကြပါတယ်။

မြောင်မြို့နယ်ထဲမှာ နယ်မြေစိုးမိုးနိုင်ရေး ကြိုးစားနေတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်နဲ့ PDF

ပူးပေါင်းတပ်တွေအကြား မေလ ၂ ရက် မနက်ပိုင်း ၈ နာရီက စလို့ ၁၁ နာရီခွဲလောက်အထိ တိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၄၀ လောက် သေဆုံးနိုင်ပြီး နေ့လယ်ပိုင်းမှာ ဆက်လက်တိုက်ခိုက်ဖို့ စစ်မြို့ခံပေမဲ့ စစ်ကောင်စီတပ်က ရွာထဲကို ပုန်းခိုသွားလို့ ပြည်သူ့အိုးအိမ်တွေမပျက်စီးအောင် ညနေပိုင်းမှာ တိုက်ပွဲကို ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။

၃ နာရီကျော်ကြာခဲ့တဲ့ ဒီတိုက်ပွဲမှာ မြောင်မြို့နယ်က အမျိုးသမီး စစ်သည်တော်တပ်ရင်းအပါအဝင် မြောင်မြို့နယ်ထဲက လယ်သမားအဖွဲ့နဲ့ ပြောက်ကျားတပ်ဖွဲ့တွေ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ရဲ့ တပ်ဖွဲ့တွေ၊ ချောင်းဦး၊ မြင်းမူနဲ့ မြင်းခြံက ပြည်သူ့ကာကွယ်ရေးနဲ့ ပြောက်ကျားတပ်ဖွဲ့တွေအပါအဝင် မဟာမိတ် ၃၈ ဖွဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။



တိုက်ပွဲအပြီး အောင်ပွဲနဲ့အတူပြန်လာတဲ့ တပ်ဖွဲ့တွေကို ဒေသခံ ရွာ ၉ ရွာက ပြည်သူတွေက ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

တိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က တပ်သား ၂ ယောက် တူမီးယမ်းစင်ပြီး နဖူးကွဲခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က မေ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အီဂါနာ ၂ လုံးကို ဒရုန်းနဲ့ကြွချခဲ့ပြီး စနိုက်ပါ၊ ၁၂၀ မမ၊ ၆၀ မမတို့နဲ့ အချက် ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကိုခံခဲ့ရတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ သတင်း ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်လို့ရော ထိခိုက်သေဆုံးတဲ့အခြေအနေနဲ့ ပတ်သက်လို့ပါ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

<https://burmese.dvb.no/archives/531308>

စစ်ကောင်စီတပ်အား ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၃၈ ဖွဲ့မှ မြောင်နယ် နဘက်ရွာအနီးတွင် တိုက်ခိုက်ရာ ၄၀ နီးပါး သေဆုံး

By ဂျာမုန်း/မဇ္ဈိမ | 03 May 2022

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဘက်ရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်အား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၈ ဖွဲ့က စစ်ကြောင်းသုံးခုဖြင့် ကြားညှပ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင် သေဆုံးကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက အသီးသီး ထုတ်ပြန်ထားသည်။

မေလ ၂ ရက်ကဖြစ်ပွားခဲ့သောအဆိုပါတိုက်ပွဲတွင် နဘက်ရွာမြောက်ဘက်၌ စစ်ကြောင်းတစ်ခု၊ အနောက်တောင်ဘက်မှ တစ်ခု၊ အရှေ့တောင်ဘက်မှတစ်ခု ခွဲကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၇ နာရီ ၄၃ မိနစ်တွင် စစ်ကိုင်းခရိုင် တပ်ရင်း ၄ - MSPDF ဦးဆောင်သော မဟာမိတ် ၁၂ ဖွဲ့မှ မြောက်ဘက်စစ် ကြောင်းဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ကန်ပေါင်ပေါ်ကနေ နယ်မြေအသာစီးရတော့ စီးပြီးပစ်ခဲ့တယ်။ ၄၀ မမ ငါးလုံးနဲ့ စထု တယ်။ အဲဒီမှာ နှစ်လုံးက တော်တော်ထိသွားတယ်။ စစ်ကြောင်းက အတန်းလိုက်ကြီးလျှောက်လာတာ ဆိုတော့။ ကျွန်တော်တို့စပစ်လိုက်တော့ ဟိုဘက်ကပြန်ပစ်တာနဲ့ပဲ တစ်နာရီခွဲလောက်ကြာတယ်။ ဖြစ်တာက ကျွန်တော်တို့နဲ့စဖြစ်တာ ကျွန်တော်ကိုယ်တိုင်ပါတယ်။ ပါသွားတဲ့ ၄၀ မမ လည်းအကုန်ကုန်တယ် ကျည်တွေရောပဲ။ အဲဒီနောက်မှ ကျွန်တော်တို့နဲ့အတူပူးပေါင်းလုပ်နေတဲ့အဖွဲ့တွေက ကားတွေနဲ့လာအား ဖြည့်ပြီး RPG နဲ့ ထပ်ထုတယ်။ ၄၀ မမ ရော အီနာဂါတွေရော။ အဲဒီမှာတင် ထပ်ကျတာ တော်တော်များ တယ်။ ပြီးတော့ ဘယ်ကောင်သတင်းပေးမှန်းမသိဘူး နမခ (အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) က လေယာဉ်ထွက်ပြီဆိုပြီး နှစ်ခါလောက်ပြောတယ်။ အဲဒါနဲ့ဆုတ်ဖို့လုပ်လိုက်တာ” ဟု နဘက် မြောက်ဘက် စစ်ကြောင်းဦးဆောင်သည့် MSPDF မှ ကိုမုန်တိုင်းက ပြောသည်။

နံနက် ၇ နာရီ ၄၃ မိနစ်မှ ၁၀ နာရီ ၄၅ မိနစ်အထိ စုစုပေါင်း ၃ နာရီကြာတိုက်ခိုက်ပြီးနောက် မြောက်ဘက် စစ်ကြောင်းရှိ ၁၂ ဖွဲ့ ပြန်လည်ဆုတ်ခွာခဲ့ရာ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၂၈ ဦး သေဆုံး ကြောင်း MSPDF က ထုတ်ပြန်ထားသည်။

မြောက်ဘက်စစ်ကြောင်းအား စစ်ကူပေးကာ လမ်းဖွင့်ပေးရန် အနောက်တောင်ဘက်တွင် နေရာယူထား သည့်အဖွဲ့များက ပစ်ကူပေးခဲ့ကြောင်း သိရသည်။

အရှေ့တောင်ဘက်စစ်ကြောင်းအခြေအနေကိုလည်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့- CDSOM ဦးဆောင်သူကိုနွေဦးက “ ၉ နာရီခွဲလောက် သူတို့(စစ်ကောင်စီတပ်သား)တွေ ကုန်းပေါ် တက်လာတော့ ပစ်ကွင်းရှင်းတာနဲ့ ကျွန်တော်တို့စပစ်ခဲ့တာ။ သူတို့သွားမယ့်လမ်းကြောင်းသိတော့ မနက် ၄ နာရီလောက်ကတည်းက ကြိုစောင့်ပြီး နေရာအသာစီးရထားတာ။ သုံးဖက်ညှပ်ပစ်တာဆိုတော့ သူတို့ ဘယ်ဘက်ပစ်လို့ ပစ်ရမှန်းမသိဖြစ်သွားတာ။ စနိုက်ပါတွေရော၊ စက်လက်တွေရော တောက်လျှောက်ဆွဲ တာ၊ အော်တိုတွေကလည်း အလက် ၃၀ ကျော်လောက်နဲ့ တောက်လျှောက်ပစ်နေတာ၊ သူတို့ကုန်းပေါ် တက်လာလိုက် ပစ်လိုက်နဲ့ တောက်လျှောက်ဆွဲပစ်တာ။ တက်လာသမျှကတော့ အကုန်ပြုတ်ပြုတ်ကျ တာချည်းပဲ။ ကျွန်တော်တို့အားလုံး ကျည်ကုန်သွားတာနဲ့ မနက် ၁၁ နာရီခွဲလောက်မှာ ပြန်ဖြည့်ဖို့ဆုတ်ရ တာပေါ့ဗျာ” ဟု ပြောပြသည်။

ထိုသို့စစ်ကြောင်းသုံးခုဖြင့်တိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်ကျဆုံးနိုင်ကြောင်း ကာကွယ် ရေးတပ်ဖွဲ့များက ခန့်မှန်းပြောဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တပ်သားနှစ်ဦး တူမီးယမ်း စင်မှုကြောင့် နဖူးကွဲဒဏ်ရာ ရရှိသွားခဲ့သည်။

ကျန်ရှိသည့်စစ်ကောင်စီတပ်သားများမှာ ဖွားစောကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေသဖြင့် ရွာမီးရှို့ခံရ မည်စိုးသည့်အတွက် ဆက်လက်တိုက်ခိုက်မှုမပြုလုပ်တော့ဘဲ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကာကွယ် ရေးတပ်ဖွဲ့အားလုံး အပြီးပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

“သတင်းက တစ်နယ်လုံးပျံ့နေပြီပေါ့နော်။ ပြည်သူတွေကလည်း ထမင်းတွေရော၊ ရေတွေရော၊ မုန့်တွေ ရော လာပို့ကြတာတွေက အများကြီးပဲ။ ရွာတွေက ကြိုဖို့ပြင်ဆင်ထားကြတော့ ရွာတွေထဲဝင်ပြီး ပြန်ခဲ့ကြ တာ ရွာပေါင်းကိုးရွာ။ အားလုံးက ထွက်ကြိုကြတာ ကလေးတွေကအစ” ဟု ပြည်သူများက ၎င်းတို့အား ဝမ်းပမ်းတသာဂုဏ်ပြုကြိုဆိုခဲ့ကြောင်း CDSOM ဦးဆောင်သူ ကိုနွေဦးထံကပြောသည်။

လက်ရှိ အဆိုပါစစ်ကောင်စီတပ်သားများမှာ ကျောက်ဖူးကုန်းကျေးရွာတွင် တပ်စွဲနေကြောင်း သိရသည်။

<https://www.mizzimaburmese.com/article/106224>

ကလေးမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်

Published By DVB | 3 May, 2022



စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ မေ ၂ ရက်နေ့ မနက်ပိုင်းက ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (ကလေး၊ကဘော်၊ဂန့်ဂေါ) CDF-KKG ကနေ သိရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း အောင်မင်္ဂလာရွာဘက်ကနေ ရှားဖိုရွာဘက်ကို အင်အားရာနဲ့ချီ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၂ ရက်နေ့မနက်ပိုင်းမှာ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၅

ယောက်ထက်မနည်းသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ CDF-KKG ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ CDF-KKG က ရဲဘော် ၂ ယောက် ဒဏ်ရာရရှိထားပြီး နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေ ၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ အရှေ့စည်းရွာဘက်ကို ခြေလျင် စစ်ကြောင်းထိုးလာလို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေဟာ အရှေ့စည်းရွာ မြောက်ဘက်ကနေ လက်နက်ကြီးနဲ့ ၁၅ ချက် ဦးအောင်ပစ်ပြီး လက်နက်ငယ်တွေ ဆက်တိုက်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာပဲ။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ်ပစ်ခတ်လို့ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးနိုင်တယ်။ တိုက်ပွဲအတွင်းမှာ ကျနော်တို့ CDF-KKG က ရဲဘော်တစ်ယောက် ကျဆုံးကာ PDF-ကလေးက ရဲဘော် ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်။”

အဲဒီတိုက်ပွဲကို CDF-KKG၊ PDF-ကလေး၊ CNDF၊ RKDF နဲ့ ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။


“ကလေးမြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံပြည်သူ ၁ ထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်။ မေလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာတော့ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားရတယ်။ အရှေ့စည်းရွာထဲကိုလည်း စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသလို လက်နက်ကြီး ကျည်တွေကျလို့ နေအိမ်တွေ မီးလောင်ပျက်စီးတာတွေရှိတယ်။ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ကျနော်တို့လည်း ရွာကိုမပြန်ရသေးလို့ အိမ်ခြေဘယ်လောက်မီးလောင်ဆုံးရှုံးပြီး ထိခိုက်ပျက်စီးတယ်ဆိုတာကို အတိကျမသိရသေးဘူး” လို့ စစ်ဘေးရှောင်နေတဲ့ အရှေ့စည်းရွာ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယဦးစီးဌာနကတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ သူတို့တပ်ဖွဲ့တွေ လုပ်တာမဟုတ်ဘဲ PDF တွေကို လက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြောဆိုလေ့ရှိပါတယ်။

<https://burmese.dvb.no/archives/531198>

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၁၆၀ နီးပါးသေဆုံးဟုNUG ထုတ်ပြန်

Published By DVB | 3 May, 2022



မေ ၂ ရက် မနက်က တရက်တည်းမှာတင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၁၆၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ အယောက် ၅၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာ ၂ ကြိမ်စီ၊ တနင်္သာရီတိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၄ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

ဒါဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ ဆဌမ ၁ လတာအတွင်း စာရင်းကောက်ယူထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

<https://burmese.dvb.no/archives/531316>

မွန်ညီလာခံတွင် မွန်ပြည်နယ် ဖွဲ့စည်းပုံကို ဆွေးနွေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်။

အနာဂတ်မွန်ပြည်နယ်ကို မည်သို့ ဖွဲ့စည်းတည်ဆောက်မည်ကို ဆွေးနွေးသည့် မွန်ညီလာခံကို မေလ ၂ ရက်နေ့တွင် စတင် ကျင်းပလျက်ရှိသည်။

မွန် ပြည်သစ်ပါတီ က ဦးဆောင်လျက် မေလ ၂ ရက်နေ့ မှ ၅ ရက်နေ့ အထိ ၄ ရက်တိုင် ကျင်းပမည့် မွန်အမျိုးသားညီလာခံကို မွန်ပြည်သစ်ပါတီ ထိန်းချုပ် နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး ဗဟိုဌာနတွင် ကျင်းပနေခြင်း ဖြစ်သည်။

“ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး အခုဆိုရင် တိုင်းရင်းသားအများစုတွေမှာ ရေးဆွဲထားတာရှိ တယ်။ တချို့ကလည်း လူထုရဲ့ဆန္ဒနဲ့ အတည်ပြုထားတာလဲရှိတယ်။ ကျနော်တို့ မွန်မှာလည်း ရာမညမွန်ပြည် နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရှိပြီးသားပါ။ ဒီမူကြမ်းအပေါ်မှာရော ပကတိဖြစ်ပေါ်နေတဲ့ ကနေ့ အခြေ အနေမှာရော ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်နဲ့ ကိုက်ညီတဲ့ ကိုယ့်ပြည်နယ်ကို ဘယ်လိုဖွဲ့စည်း တည်ဆောက် ကြ မလဲ ဆွေးနွေးပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေ ချမှတ်သွားဖို့ရှိပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်က ပြောသည်။

အဆိုပါ ညီလာခံတွင် ဖက်ဒရယ် ပြည်ထောင်စု အခြေခံမူနှင့် ဖက်ဒရယ် ပြည်ထောင်စု အခြေခံမူနှင့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး အကောင်အထည်ဖော်သွားရန်ရှိသည် ဟု မွန်ပြည်သစ်ပါတီ က ထုတ်ပြန်ထားသည်။

ထို့အပြင် မွန်အမျိုးသားရေးနှင့် ပတ်သက်၍ ကဏ္ဍစုံ ချမှတ်ထားသည့် လုပ်ငန်းစဉ်များကိုလည်း ညီလာခံတွင် ချပြသွားရန် စီစဉ်ထားသည်ဟု မွန်ပြည်သစ်ပါတီက ပြောဆိုထားသည်။

မွန်အမျိုးသား ညီလာခံသို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းအသီးသီး မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ လေ့လာ သူများ စုစုပေါင်း ၂၅၀ ကျော် တက်ရောက်နေသည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး နောက်ဆုံးအကြိမ် မွန်အမျိုးသား ညီလာခံကို ၂၀၁၆ ခုနှစ်က မွန်ပြည်သစ် ပါတီ ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ပေါလောကုန်း ကျေးရွာတွင် ကျင်းပခဲ့သည်။

<https://www.nmg-news.net/2022/05/03/18910>

စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပါတီကိုယ်စားမပြုဟုNLD ဗဟိုအလုပ်ကော်မတီကြေညာ

By ဧရာဝတီ | 2 May 2022

ရွေးကောက်ပွဲအကြောင်းပြုကာ အာဏာသိမ်းစစ်ကောင်စီ ယန္တရားများနှင့် ထိတွေ့ဆောင်ရွက်မှုများမှာ ပါတီနှင့်သက်ဆိုင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီက ကြေညာချက်ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီလက်အောက် ဥပဒေမဲ့ဖမ်းဆီးခံထားရသည့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် များအားလုံး လွတ်လပ်စွာစုံညီအစည်းအဝေး ကျင်းပနိုင်ခြင်းမရှိသည့်ကာလအတွင်း မည်သူတဦးတယောက် တဖွဲ့ကိုမျှ စစ်ကောင်စီ (သို့မဟုတ်) ၎င်းမှဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို NLD ကိုယ်စားပြု ဆောင် ရွက်ရန် တာဝန်ပေးထားခြင်းမရှိကြောင်းလည်း ဗဟိုအလုပ်ကော်မတီက ဆိုထားသည်။

NLD ပါတီနှင့် နီးစပ်သူတဦးက “သံသယရှိလို့ ကြိုတင်ပြီး ကာကွယ်တဲ့အနေနဲ့ စာထုတ်တဲ့သဘောလို့ပဲမြင်ပါတယ်။ ပါတီတွင်းမှာတော့ ဒီလိုလုပ်မယ့်သူ မရှိဘူးဆိုပေမယ့် တဖက် (စစ်ကောင်စီ) က ဟိုလူခေါ်၊ ဒီလူခေါ် ခြိမ်းခြောက်ပြီး လုပ်တာမျိုးလည်း ရှိချင်ရှိနိုင်ပါတယ်။ တကယ်လို့ စစ် ကောင်စီနဲ့ ညှိနှိုင်းတာမျိုးရှိရင်လည်း သမိုင်းတရားခံဖြစ်သွားမှာပါပဲ ” ဟု သုံးသပ်သည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ကြိုးပမ်းနေမှုအား အကြောင်းပြု၍ နိုင်ငံတကာအဖွဲ့အစည်းများ ၊ သံရုံးများနှင့် ဆက်သွယ်ရန် NLD အမည်ကို အလွဲသုံးစာပြု၍ ချိတ်ဆက်ဆောင်ရွက်နေမှုများ ရှိပါကလည်း ပါတီနှင့်သက်ဆိုင်ခြင်းမရှိကြောင်းလည်း ဗဟိုအလုပ်ကော်မတီက ဆိုထားသည်။

NLD ဗဟိုအလုပ်ကော်မတီအား ပါတီဥက္ကဋ္ဌအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအားလုံး စုံညီအစည်းအဝေးကျင်းပနိုင်သည့် အခြေအနေမရှိမီကာလအတွင်း ပါတီအခြေခံမူများ၊ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်များအကောင်အထည်ဖော်ရေး၊ ပါတီလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်း၊ ပြည်ပပါတီချင်းဆက်ဆံရေးများ ဆောင်ရွက်နိုင်ရေးတို့အတွက် လက်ရှိတာဝန်ထမ်းဆောင်နိုင်သည့်အခြေအနေရှိသည့် အဖွဲ့ဝင် ၇ ဦးဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက NLD ပါတီအား မတ်လ ၂၇ ရက်နေ့နောက်ပိုင်းအရေးယူမည်ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီလက် အောက်ခံ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီအား အရေးယူမည့်အစီအစဉ်အပေါ် ဆိုင်းငံ့သည့်အနေဖြင့် အချိန်ထပ်ပေးကြောင်း ထုတ်ပြောခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးထံ တရုတ်နှင့်အနီးကပ်သံအမတ်ကြီးများ က လာရောက်တွေ့ဆုံခဲ့ပြီးနောက် အရေးယူမည့်အစီအစဉ်ပြောင်းလဲခဲ့ခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်ဦး က “NLD ပါတီအနေဖြင့် စစ်ဆေးမှုခံယူမည့် ဗဟိုအလုပ် အမှုဆောင်အချို့ ဖမ်းဆီးခံ၊ အချို့တိမ်းရှောင်၊ အချို့ဆက်သွယ်မရခြင်းနှင့် စာရင်းဇယားများ စုစည်းပြီးစစ်ဆေးမှုခံယူရန် အခက်အခဲရှိ ကြောင်း သိရှိရသဖြင့်

အချိန်ကာလတစ်ခုပေးပြီးစောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်” ဟု ဧပြီ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

သို့သော် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ပါတီစာရင်းများစစ်ဆေးရန် ခေါ်ယူမှုအား လက်ခံသည့် NLD ပါတီအား မည်မျှအထိ အချိန်ထပ်ပေးထားသည်ကို တိကျစွာဖော်ပြခဲ့ခြင်းမရှိပေ။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံတကာအား NLD ပါတီ တည်ငြိမ်စွာ လည်ပတ်ရပ်တည်နေသယောင် ပြသသည့်အနေဖြင့် ပါတီဝင်အချို့အား အာဆီယံအထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာကိုယ်စားလှယ်များနှင့် တွေ့ဆုံစေရန်ကြိုးပမ်းလျက်ရှိနေကြောင်းလည်း ပါတီနှင့် နီးစပ်သူများကပြောသည်။

ပြီးခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်တွင် သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်နှင့် တွေ့ဆုံရန် စီစဉ်ထား သော်လည်း ဒေါ်စုစုလွင်ဘက်မှ ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ တွေ့ဆုံမည့်အစီအစဉ်အား ငြင်းဆိုခဲ့သည်။

ယင်းအတိုင်မီကလည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းမခံရသည့် ပါတီဝင်အမတ်ဟောင်းအချို့အား စစ်ကောင်စီက ပါတီရုံးများ ပြန်ဖွင့်ကာ ပါတီလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ဖိအားပေးပြောဆိုမှုများရှိခဲ့ကြောင်းလည်း ပါတီနှင့်နီးစပ်သူတဦးကပြောသည်။

ယခုကဲ့သို့ NLD ပါတီတည်ရှိမှုအား ပြသရန် စစ်ကောင်စီက ကြိုးပမ်းနေသော်လည်း တဖက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်အားလုံးနီးပါးအား စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ်များချမှတ်လျက်ရှိနေသည့်အပြင် သွေးသောက် အဖွဲ့အမည် ခံကာ NLD ပါတီဝင်များအား ပစ်မှတ်ထားသတ်ဖြတ်မှုများလည်း တိုးမြှင့်လာလျက်ရှိနေသည်။

<https://burma.irrawaddy.com/news/2022/05/02/251636.html>

အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် ဝန်ကြီးချုပ်ဟွန်ဆန် ထပ်မံတိုက်တွန်း

Published By DVB | 3 May, 2022



Posted- Cambodian Prime Minister

အာဆီယံ အထူးသံတမန်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို

တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆွန်ဒက်ဟွန်ဆန်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ပိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မေလ ၂ ရက်မနက်က Video Conferencing နဲ့ အွန်လိုင်းက တွေ့ဆုံဆွေးနွေးရာမှာ တိုက်တွန်းတောင်းဆိုခဲ့တာလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အခု မေလကုန်မှာ သွားရောက်နိုင်တဲ့ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးသံတမန် ပရတ်ဆာခွန်းရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်ကို ပူးပေါင်းဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့

သမ္မတ ဦးဝင်းမြင့် အပါအဝင် သက်ဆိုင်သူအားလုံးကို တွေ့ဆုံခွင့်ပေးပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု စတင်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့လည်း ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နိုင်ငံရေးနယ်ပယ်ကသက်ဆိုင်သူတွေနဲ့ တွေ့ဆုံနိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ကတိပြုပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမယ်လို့တော့ ပြောဆိုတာ မရှိပါဘူး။

အာဆီယံ အထူးသံတမန် ပရတ်ဆာခွန်းရဲ့ ပထမအကြိမ် မြန်မာပြည်ခရီးစဉ်တုန်းကလည်း အလားတူ တောင်းဆိုခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။

ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ပြီးခဲ့တဲ့ ဧပြီလ မြန်မာ့နှစ်သစ်ဆန်း ၁ ရက်က အကျဉ်းသား ၁၆၀၀ ကို စစ်ကောင်စီက ပြန်လွှတ်ပေးတာကို ကြိုဆို လိုက်ပြီး သြစတေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့တွေ့ဆုံရာမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ထားတဲ့ကိစ္စ၊ အာဆီယံကပေးအပ်မယ့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ဖြန့်ဝေရေးကိစ္စ။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ လည်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/531329>

ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အထူးကိုယ်စားလှယ် တွေ့ဆုံမရနိုင် ဟုNLD ဆို

By ဧရာဝတီ | 3 May 2022

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရမည်ဟု မထင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေးက ဧရာဝတီသို့ ပြောသည်။

မေလ ၂ရက် မနက်ပိုင်းက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်မှ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အွန်လိုင်းမှ ဆက်သွယ်စကားပြောခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးခွင့်ပြုရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုချက်နှင့် ပတ်သက်ပြီး ဦးကျော်ထွေးက အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အား အာဆီယံအထူးကိုယ်စားလှယ် နှင့် တွေ့ဆုံခွင့်ပေးရမည် မဟုတ်ကြောင်း မှတ်ချက်ပြုသည်။

၎င်းက “စစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို ထောက်ထားဥဉ္ဇာမရှိဘဲ အလွန်အကျွံ အင်အားသုံး ဆောင်ရွက်ထား ချက်တွေအရတော့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ပေး ရမယ် မထင်ပါဘူး” ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရမည် ဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အတိုင်း ပြည်သူ့ဆန္ဒနှင့်အညီ အကောင်အထည်ဖော်မှုအား လိုက် နာဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။

ဦးကျော်ထွေးက မြန်မာနိုင်ငံအရေးတွင် အာဆီယံအဖွဲ့က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ပေါ် အခြေခံရပ် တည်ကာ ဆောင်ရွက်နေမှုအား NLD အနေဖြင့် ကျေးဇူးတင်သော်လည်း ကျေနပ်ဖွယ်အဖြေ မတွေ့သေးဟု လည်း ပြောဆိုသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မေလအကုန်တွင် လာရောက်ရန် ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ်၏ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်တွင် စစ်ကောင်စီအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရေး သင့်လျော်သည့် ပတ်ဝန်းကျင် ဖန်တီးနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် သက်ဆိုင်သူအားလုံးနှင့် အထူးကိုယ်စားလှယ် တွေ့ဆုံရရန် အရေးကြီးသည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးတွင် အင်အားအလွန်အကျွံသုံးခြင်းမှ ရှောင် ကြဉ်ရန်နှင့် အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ ပေးအပ်ရာ၌ လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ကြောင်းလည်း ကမ္ဘောဒီး ယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီဘက်ကမူ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် စစ်ကောင်စီဥက္ကဋ္ဌတို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းတို့လက်အောက်ခံ မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် သတင်းထုတ်ပြန်သော်လည်း အာဆီယံအထူးကိုယ်စား လှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရရေးကိစ္စအား တစုံတရာဖော်ပြခြင်းမရှိဘဲ ထိမ်ချန်ထားသည်။

ထို့ပြင် စစ်ကောင်စီဥက္ကဋ္ဌက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် တိုးတက်ရေး အကောင်အထည်ဖော် ဆောင် ရွက်နေပါသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ထံ ပြောဆိုခဲ့သော်လည်း မြေပြင်အခြေအနေတွင် တိုးတက်မှု တစုံတရာ မတွေ့ရပေ။

NLD စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ရန်ကုန်တိုင်း ဒေသမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်သည့် ဦးဘိုဘိုဦးကလည်း ဝန်ကြီးချုပ်ဟွန်ဆန်၏ တောင်းဆိုချက်သည် ပုံမှန်တောင်းဆိုချက်ဖြစ်ပြီး မြန်မာနိုင်ငံသို့ တရုတ်အထူးကိုယ်စားလှယ် မစွတာဆွန်ကော့ရှန် လာစဉ်ကလည်း ထိုကဲ့ သို့ တောင်းဆိုဖူးကြောင်း ပြောသည်။

ထိုသို့ တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီသည် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမပေးခဲ့ပေ။

ဆက်လက်၍ ဦးဘိုဘိုဦးက အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှိနေသ၍ မြန်မာ့ နိုင်ငံရေးတွင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးသည် အလုပ်ဖြစ်နိုင်စရာ အလားအလာ မမြင်ရကြောင်း ပြောသည်။

၎င်းက “အလားအလာက ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ကျနော် ယုံကြည်ပါတယ်။ သူက ဒေါ်အောင်ဆန်းစု ကြည်အပေါ်မှာ အမုန်းနဲ့ဆက်ဆံနေတာ ဖြစ်တယ်။ နိုင်ငံရေးပါတီတွေရော၊ မီဒီယာ စာနယ်ဇင်းတွေရော အမုန်းနဲ့ ဆက်ဆံတာ။ သူ့မှာက စိတ်ရောဂါတခုလို စွဲနေတဲ့ အမုန်းဗျ။ ဘယ်လိုပုံစံနဲ့ အလားသဏ္ဌန် တူသလဲဆိုရင် ဟစ်တ လာ သွေးရူးသွေးတန်း ဖြစ်နေတဲ့ကာလ အမုန်းမျိုးနဲ့ တူနေတာ။ ဆိုတော့ သူမရှိမှပဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးဆို တာတွေက ဖြစ်လာမှာ ” ဟု ဆိုသည်။

ထို့ပြင် မြန်မာ့အရေးတွင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အရ အကောင်အထည်ဖော်မှုများ တိုးတက်မလာ ဘဲ နှေးကွေးရခြင်းသည် အာဆီယံအဖွဲ့ကြောင့် မဟုတ်ဘဲ စစ်ကောင်စီကြောင့်သာ ဖြစ်သည်ဟုလည်း ၎င်းက ပြော သည်။

ဦးဘိုဘိုဦးက “အာဆီယံရဲ့ ကျဆုံးမှု မဟုတ်ဘူးလျှင် အာဆီယံကတော့ ဒီကိစ္စမှာ တူညီဆန္ဒ ၅ ချက်ကို မားမားမတ်မတ် ဆက်လက်ကိုင်ဆောင်ပြီး ပြောမယ်။ ရွေးချယ်ရမှာတော့ အကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌဘက်ကနေ ရွေးချယ်ရမယ်။ ဒါပေမဲ့ ခုနက ကျနော်ပြောသလိုပဲ သူရှိနေသမျှ နိုင်ငံရေးအရ ဖြေရှင်းနည်းတွေ တခုမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီလိုပဲ အာဆီယံအဖွဲ့ကို ကျနော်ပြောချင်တာက ဒီအတွက်ကို ကြိုပြင်ဆင်ထားသင့်တယ်ပေါ့။ မလိုက်လျောဘူးဆိုရင် ဒီကိစ္စ ကို ဘယ်လိုဆက်ပြီး ကိုင်တွယ်မလဲဆိုတာမျိုး ကြိုစဉ်းစားသင့်တယ် ထင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

လက်ရှိ အာဆီယံနိုင်ငံများထဲတွင် ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများက စစ်ကောင်စီအား အာဆီယံ ဘုံသဘော တူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး ဆက်လက် တိုက်တွန်းနေသော်လည်း မလေးရှားကဲ့သို့သော နိုင်ငံများ ကမူ စစ်ကောင်စီနှင့် စင်ပြိုင်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံရန် စဉ်းစားလာ ကြောင်း တွေ့ရသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း NUG နိုင်ငံခြားရေး ဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး မေ ၅ ရက်တွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံကို NUG နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် အဆိုပြုသွားမည် ဖြစ်ကြောင်း သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်ကို မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်သည် မဆင်မခြင်နှင့် တာဝန်မဲ့ပြောဆိုချက် ဖြစ်ကြောင်း မေ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

<https://burma.irrawaddy.com/news/2022/05/03/251672.html>

အာဆီယံနဲ့ NUG ဆွေးနွေးရေး မလေးရှားရဲ့ တောင်းဆိုချက် စစ်ကောင်စီကန့်ကွက်

2022.05.02



၂၀၂၁ ခုနှစ် ဧပြီလက ကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေး။ Photo - AFP

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အာဆီယံတို့ကြား ဆွေးနွေးဖို့ မလေးရှားနိုင်ငံရဲ့ တောင်းဆိုချက်ကို မြန်မာအာဏာသိမ်း စစ်ကောင်စီဘက်က ကန့်ကွက်လိုက်ပါတယ်။

NUG အစိုးရကို စစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားတာကြောင့် ဒီလိုတွေ့ဆုံဖို့

တိုက်တွန်းချက်ကို ကန့်ကွက်တာလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း NUG နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ဥက္ကဋ္ဌ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် အာဆီယံအနေနဲ့ NUG နဲ့ အလွတ်သဘောတွေ့နိုင်ဖို့ မလေးရှားဘက်က အဆိုပြုသွားဖို့ရှိကြောင်း ပြောဆိုလာတာပါ။

မြန်မာစစ်ကောင်စီဟာ တစ်နှစ်တာကာလအတွင်း အာဆီယံက ချမှတ်ထားတဲ့ အချက်ငါးချက်ပါ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ဆောင်ရွက်နိုင်ခဲ့တာ မရှိဘူးလို့
မလေးရှားဘက်ကပြောထားပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ မလေးရှားရဲ့ လုပ်ဆောင်ချက်တွေဟာ အကြမ်းဖက်မှုအားပေးရာရောက်ပြီး၊
သူတို့ ကြိုးပမ်းဆောင်နေတာတွေကို အဟန့်အတား ဖြစ်စေတယ်လို့ ပြောပါတယ်။

မလေးရှားအနေနဲ့ NUG နဲ့ ထပ်မံတွေ့ဆုံတာတွေ မလုပ်ဖို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့
မြန်မာစစ်ကောင်စီကြေညာချက်ထဲမှာ ပြောထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မလေးရှားဟာ NUG အစိုးရနဲ့ ပထမဆုံး အလွတ်သဘော တွေ့ဆုံတဲ့နိုင်ငံ
ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း အာဆီယံအနေနဲ့
မြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ခဲ့တဲ့ NUG အစိုးရနဲ့ အမြန်ဆုံး တရားဝင် ဆွေးနွေးဖို့
တိုက်တွန်းထားပါတယ်။

<https://www.rfa.org/burmese/news/junta-statement-on-nug-malaysia-relation-05022022132626.html>

တပ်အခြေစိုက် ပြည်နယ်မြို့များကို ခရိုင်အဆင့် တိုးမြှင့်

By ဧရာဝတီ | 2 May 2022

အာဏာသိမ်းစစ်ကောင်စီက မကြာသေးခင်က တိုးချဲ့ဖွဲ့စည်းလိုက်သော ခရိုင်မြို့များထဲတွင် ပြည်နယ်များ၌
တိုးချဲ့ဖွဲ့စည်းလိုက်သော ခရိုင်မြို့များစုမှာ စစ်တပ်၏ တိုက်ခိုက်ရေးတပ်မဌာနချုပ်များရှိသော မြို့နယ်များနှင့်
တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာ မြို့နယ်များဖြစ်နေသည်။

စစ်ကောင်စီက တိုးချဲ့သတ်မှတ်လိုက်သော ကချင်ပြည်နယ် တနိုင်းမြို့သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-
တနိုင်း) တိုက်ခိုက်ရေး တပ်မဌာနချုပ်တည်ရှိသောမြို့ဖြစ်ပြီး ကယားပြည်နယ် ဖယ်ခုံမြို့သည်လည်း အမှတ် ၇
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) အခြေစိုက်သောမြို့ဖြစ်နေသည်။

အလားတူ မွန်ပြည်နယ်တွင် ခရိုင်အဆင့်တိုးပေးလိုက်သော ကျိုက်ထိုမြို့တွင် တပ်မ (၄၄) အခြေစိုက်သလို
ရေးမြို့တွင်လည်း အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်သည်။

ရခိုင်ပြည်နယ်တွင် ခရိုင်အဆင့်တိုးပေးလိုက်သော အမ်းမြို့သည်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်သည့်မြို့ဖြစ်ပြီး တောင်ကုတ်မြို့သည် အမှတ် ၅
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အခြေစိုက်သည့်မြို့ဖြစ်သည်။

ထို့အပြင် ကရင်ပြည်နယ်တွင် ခရိုင်အဖြစ် တိုးချဲ့သတ်မှတ်လိုက်သော သံတောင်ကြီးသည်
စစ်တပ်သင်တန်းကျောင်းများနှင့် တပ်ရင်း ၂ ရင်း အခြေစိုက်သောမြို့ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့သည်လည်း
စစ်ဗျူဟာအခြေချနေထိုင်ပြီး တပ်ရင်း ၃ ရင်းရှိသည့်မြို့ဖြစ်သည်။

ရှမ်းပြည်နယ်တွင် ခရိုင်အဆင့်တိုးပေးလိုက်သော ကလေးမြို့သည် တပ်မ ၅၅ ဌာနချုပ်ရှိသည့်မြို့ဖြစ်သလို
ရှမ်းပြည်နယ်တွင် ခရိုင်အဆင့်တိုးမြှင့်ပေးလိုက်သောမြို့များတွင် တပ်ရင်းတပ်ဖွဲ့များနှင့်ပြည်သူ့စစ်များ
အခြေစိုက်သည့်မြို့များဖြစ်သည်။

ချင်းပြည်နယ်တွင် ခရိုင်တိုးမြှင့်လိုက်သော တီးတိန်မြို့တွင် ခလရ (၂၆၉) ရှိပြီး ပလက်ဝမြို့တွင် ခလရ (၂၈၉)
တို့ ရှိကြသည်။

အခုလို ခရိုင်မြို့များ ထပ်မံတိုးချဲ့လိုက်ခြင်းအား စစ်ကောင်စီက မည်သို့အကြောင်းပြသည်ဖြစ်စေ နိုင်ငံရေးလေ့လာသူအများစုက ယင်းသည် လာမည့် ရွေးကောက်ပွဲအတွက် ကြိုတင်အကွက်ချ ပြင်ဆင်နေခြင်းဟု သင်္ကာမကင်းဖြစ်နေကြသည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟုပြောဆိုထားသော ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးမည်ဟု ပြောဆိုထားသည်။

“အာဏာသိမ်းဖို့ အားပေးအားမြှောက်လုပ်ခဲ့တဲ့ ပါတီတွေ မဲရရေးအတွက် တပ်အင်အားများပြားတဲ့ မြို့နယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီအားကောင်းတယ်လို့ သူတို့ထင်ထားတဲ့မြို့နယ်တွေ ဆွဲယူပြီး ခရိုင်လုပ်လိုက်တာပါ” ဟု မြန်မာ့နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပြုသည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကစလို့ ၂၀၂၀ ရွေးကောက်ပွဲအထိ စစ်သားအများစုသည် စစ်တပ်အကြီးအကဲက လိုလားသည့်ပါတီကိုသာ မဲပေးကြရသည့်အပြင် အမှန်တကယ်ရှိသည့် လူဦးရေထက် ဖွဲ့စည်းပုံတွင်ရှိသော အရေအတွက်အတိုင်း မဲထည့်ခဲ့ရသည်။

<https://burma.irrawaddy.com/news/2022/05/02/251634.html>

ရွေးကောက်ပွဲများကို စိတ်ဝင်စားခြင်းဖြင့် တရုတ်နှင့် အိန္ဒိယက စစ်ကောင်စီကို ထောက်ခံနေ

By ဧရာဝတီ | 2 May 2022

မြန်မာစစ်ကောင်စီက ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်နှင့် တရုတ်၊ အိန္ဒိယသံအမတ်များ မကြာသေးမီက တွေ့ဆုံခြင်းကြောင့် ထိုအိမ်နီးချင်းနှစ်နိုင်ငံသည် စစ်ကောင်စီကို ထောက်ခံမှုပေးလိုက်သည် ဆိုသည့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်နှင့် အိန္ဒိယသံအမတ် မစ္စတာ ဗင်ယာကူးမားတို့သည် စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ဧပြီလ ၁၉ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် သီးခြားစီတွေ့ဆုံကြောင်း စစ်ကောင်စီထိန်းချုပ်မီဒီယာက ဖော်ပြသည်။


ထိုအစည်းအဝေးများအတွင်း သံအမတ်များက အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးကျင်းပမည့် ရွေးကောက်ပွဲသစ်ကို စိတ်ဝင်စားကြောင်း ဖော်ပြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အကြီးအကျယ် အနိုင်ရသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှု အကြီးအကျယ် ဖြစ်သည်ဟုဆိုကာ မြန်မာစစ်အုပ်စုက လွန်ခဲ့သောနှစ်တွင် အာဏာသိမ်းခဲ့သည်။

အာဏာသိမ်းခေါင်းဆောင်၏ ခိုင်လုံမှုမရှိသော အကြောင်းပြချက်ကို ပြည်တွင်းပြည်ပက ပြစ်တင်ရှုတ်ချကြပြီး နိုင်ငံတဝှမ်း ကျယ်ပြန့်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများ ဖြစ်ပေါ်လာသော်လည်း ထိုဆန္ဒပြပွဲများကို စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသည်။ ထိုအချိန်မှစတင်ပြီး ကြီးထွားလာသော ခုခံရေး လှုပ်ရှားမှုက စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး မကြာမီမှာပင် အာဏာသိမ်းခေါင်းဆောင်က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းလိုက်ပြီး ၂၀၂၃ ခုနှစ်အတွင်း လွတ်လပ်မျှတသော ရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု ကြေညာသည်။ သို့သော် မြန်မာပြည်သူများက ထိုရွေးကောက်ပွဲသစ်သည် စစ်အုပ်စုက အာဏာကို တတ်နိုင်သမျှ ကြာကြာထိန်းချုပ်ရန် နောက်ထပ် အကြောင်းပြချက်တခု ဖြစ်သည်ဟု ပယ်ချကြသည်။

UEC ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်အတွင်း အိန္ဒိယသံအမတ်က ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို မေးမြန်းကာ ထိုရွေးကောက်ပွဲနှင့် ပတ်သက်ပြီး UEC နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသည်ဟု စစ်ကောင်စီ ထိန်းချုပ်ထားသော သတင်းစာက ဖော်ပြသည်။



မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က တွေ့ဆုံစဉ် / UEC

တရုတ်သံအမတ်ကလည်း ၂၀၂၃ ခုနှစ်တွင် စီစဉ်ထားသော ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများအား စစ်ဆေးခြင်း အပါအဝင် UEC က ဆက်လက် လုပ်ဆောင်မည့် အစီအစဉ်များကို မေးမြန်းသည်ဟု ဆိုသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီကို မထောက်ခံရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို လေးစားရန် မြန်မာပြည်သူများက အကြိမ်ကြိမ် တောင်းဆိုနေသည့်ကြားမှ ထိုအစည်းအဝေးများကို ကျင်းပခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် အိန္ဒိယတို့က UEC နှင့် တွေ့ဆုံခြင်းကြောင့် စစ်ကောင်စီနှင့် ပတ်သက်သည့် ထိုနှစ်နိုင်ငံ၏ သဘောထားအပေါ် သံသယများ ပိုမိုဖြစ်ပေါ်စေသည်။ ထိုနှစ်နိုင်ငံလုံးသည် စစ်အာဏာသိမ်းခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ငြင်းဆန်ပြီး အာဏာသိမ်းပြီးနောက် လူပေါင်း ၁,၇၀၀ ကျော်ကို သတ်ဖြတ်သော စစ်ကောင်စီနှင့် ကောင်းမွန်သော ဆက်ဆံရေး ဆက်လက် ထားရှိသောကြောင့် ဝေဖန်ရှုတ်ချခံနေရသော နိုင်ငံများလည်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် စစ်ကောင်စီ ထိတွေ့ဆက်ဆံခြင်းသည် အသစ်အဆန်း မဟုတ်သော်လည်း အိန္ဒိယက မြန်မာရွေးကောက်ပွဲများတွင် စိတ်ဝင်စားနေခြင်းသည် ထူးခြားကြောင်း နိုင်ငံရေးသုတေသီ ဦးသန်းစိုးနိုင်က ပြောသည်။

“အိန္ဒိယက ရှေ့တလှမ်းတိုးပြီး စစ်ကောင်စီကို ထောက်ခံလာတယ်လို့ ယူဆရမှာပဲ” ဟု သူက ပြောသည်။

နယူးဒေလီသည် မြန်မာစစ်ကောင်စီနှင့် အာဏာသိမ်းမှုကို ဝေဖန်ခြင်း မရှိပေ။ လက်တွေ့တွင်မူ အာဏာသိမ်းပြီး မကြာမီမှာပင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက မြန်မာနိုင်ငံမှ ဖြစ်ပေါ်တိုးတက်မှုကို စိုးရိမ်ပူပန်ကြောင်း ပြောခဲ့သည်။

အိန္ဒိယနိုင်ငံသည် မြန်မာတွင် အာဏာသိမ်းပြီးနောက် ၂ လ မပြည့်မီ ၂၀၂၁ ခုနှစ်၊ မတ်လက နေပြည်တော်တွင် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားသို့ စစ်သံမှူးများ စေလွှတ်သည့် နိုင်ငံ ၈ နိုင်ငံအနက် တနိုင်ငံဖြစ်သည်။ အိန္ဒိယသည် မြန်မာစစ်အုပ်စုနှင့် နက်ရှိုင်းသော ဆက်ဆံရေးသာမက မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ကျယ်ပြန့်ပြီး သေနင်္ဂဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားများလည်း ရှိနေသည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုကို ဝေဖန်ရန် ပျက်ကွက်ပြီး စစ်ကောင်စီကို အရေးယူရန် လုံခြုံရေးကောင်စီတွင် အားထုတ်မှုကို ဗီတိုအာဏာဖြင့် ပယ်ချသောကြောင့် တရုတ်နိုင်ငံသည် ပြင်းထန်စွာ ရှုတ်ချခံရသည်။

အနောက် ဒီမိုကရေစီနိုင်ငံများက စစ်ကောင်စီကို ဝိုင်းကျဉ်းထားသော်လည်း တရုတ်သည် အိန္ဒိယကဲ့သို့ပင် စစ်ကောင်စီနှင့် ဆက်လက် ထိတွေ့ဆက်ဆံပြီး မြန်မာတွင် ထိပ်တန်း ရင်းနှီးမြှုပ်နှံသော နိုင်ငံဖြစ်သည်။ တရုတ်က မြန်မာတွင် စွမ်းအင်ပိုက်လိုင်းများနှင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရစေမည့် ရခိုင်ပြည်နယ်မှ ရေနက်ဆိပ်ကမ်းတခု အပါအဝင် သေနင်္ဂဗျူဟာကျသည့် အခြေခံ အဆောက်အအုံစီမံကိန်းများ လုပ်ဆောင်နေသည်။

သို့သော် အခြေအနေမည်သို့ ပြောင်းလဲသည်ဖြစ်စေ မြန်မာနှင့် လက်တွဲရန် အဆင့်သင့်ရှိကြောင်း တရုတ်နိုင်ငံက တရုတ်က မကြာသေးမီက ပြောသည်။ ထိုသို့ ပြောကြားပြီးနောက် တရုတ်သည် မြန်မာမှ ၎င်းတို့၏ ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ခုခံရေး အင်အားစုများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတော့သည်။

စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပပေးလျှင်ပင် ထိုရွေးကောက်ပွဲသည် လွတ်လပ်မျှတမည် မဟုတ်ကြောင်း၊ ထိုရွေးကောက်ပွဲကို မြန်မာပြည်သူအများစုက ဆန့်ကျင်ကြောင်း ဦးသန်းစိုးနိုင်က တရုတ်နှင့် အိန္ဒိယတို့ကို သတိပေးလိုက်သည်။

“ဒါက စစ်ကောင်စီနဲ့ မြန်မာနိုင်ငံက လွတ်လပ်မှုတဲ့ ဘယ်ရွေးကောက်ပွဲမှာမှ မနိုင်တဲ့ မဟာမိတ်ပါတီတွေရဲ့ ပူးပေါင်းကြံစည်မှုသာ ဖြစ်မယ်” ဟု ဦးသန်းစိုးနိုင်က စစ်အုပ်စုလက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကဲ့သို့သော ပါတီများကို ရည်ညွှန်းပြောကြားသည်။

အိမ်နီးချင်းနိုင်ငံများသည် မြန်မာပြည်သူများက ၎င်းတို့၏ တရားဝင်အစိုးရအဖြစ် လက်ခံထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း အကြံပြုပြီး တရုတ်နှင့် အိန္ဒိယတို့သည် စစ်ကောင်စီနှင့် ဆက်လက် ဆက်ဆံပါက ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း သူကရှင်းပြသည်။

ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယကဲ့သို့သော နိုင်ငံများသည် အင်အားကြီးမားသော်လည်း ၎င်းတို့၏ အကျိုးစီးပွားကို လွန်စွာ အာရုံစိုက်နေသောကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ရန် ပျက်ကွက်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဧရာဝတီသတင်းဌာနသို့ မကြာသေးမီက ပြောသည်။

“ဘယ်သူတွေက ကျမတို့ မိတ်ဆွေတွေ ဖြစ်တယ်၊ ဘယ်သူတွေက ခြံစည်းရိုးပေါ် ခွထိုင်နေတယ် ဆိုတာကို ကျမတို့ မှတ်သားထားပြီး ဒီအချက်က ကျမတို့နဲ့သူတို့အကြား အနာဂတ်ဆက်ဆံရေးကို ပုံဖော်ပေးမှာ ဖြစ်တယ်” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

ဝေဖန်ပြောကြားပေးရန် ရန်ကုန်ရှိ တရုတ်နှင့် အိန္ဒိယ သံရုံးများကို ဧရာဝတီက ဆက်သွယ်သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိပေ။

<https://burma.irrawaddy.com/news/2022/05/02/251631.html>

အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ရေး ကေအန်ပီဆက်လက်တိုက်ပွဲဝင်မည်

Published By DVB | 3 May, 2022



Photo-KNPP

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးအတွက် ပြည်သူတရပ်လုံးနဲ့အတူ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့

ပါတီထူထောင်ခြင်း ၆၅ နှစ်မြောက်နေ့မှာ ထုတ်ပြန်ပါတယ်။

မေလ ၂ ရက်မှာ ကျရောက်တဲ့ KNPP ထူထောင်ခြင်း ၆၅ နှစ်မြောက်နေ့မှာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ် ချေမှုန်းရေးအတွက် ကရင်နီအမျိုးသားတရပ်လုံးနှင့်တကွ တခြားသော တိုင်းရင်းသားလူမျိုးများ၊ အစုအဖွဲ့တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုအပါအဝင် နိုင်ငံရေး၊ သံတမန်ရေးရာနဲ့ စစ်ရေးတို့ကို ရှေ့တန်းတင်ပြီး ဒေသတွင်းရှိ သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ နိုင်ငံတကာက သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ဆက်စပ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

KNPP ဟာ ကရင်နီအမျိုးသားခုခံတော်လှန်ရေး ပါတီတရပ်ဖြစ်တဲ့အတွက် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးတို့အတွက် အာမခံချက်ရှိတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးပါတီဖြစ်ပြီး တော်လှန်ရေးကာလ တလျှောက်မှာလည်း ပြည်သူတို့အတွက် အရေးပါတဲ့ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ စီမံအုပ်ချုပ်မှုကဏ္ဍတွေ ဆောင်ရွက်နေတဲ့ နေကြောင်း ထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့လည်း ကေအန်ပီအီအနေနဲ့ ၁၉၆၀ ပြည့်နှစ်နဲ့ ၁၉၉၀ ပြည့်နှစ်အတွင်း ပါဝင်ခဲ့သလို ၂၀၁၂ ခုကနေ ၂၀၂၀ အတွင်းမှာလည်း ပါဝင်ခဲ့ပေမဲ့ မြန်မာပြည်မှာ ဆယ်စုနှစ်များစွာနဲ့ချီပြီး ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာ အရင်းအမြစ်ကို ဖြေရှင်းမှုမျိုး မဟုတ်ဘဲ အပေါ်ယံ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေကို လက်မခံခဲ့တာကြောင့်လည်း ကရင်နီ ခုခံတော်လှန်ရေး ဆက်လက်ဆင်နွှဲနေရတာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

၁၉၄၈ ခုနှစ် ဩဂုတ် ၉ ရက်မှာ စတင်လိုက်တဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေက ၁၉၅၇ ခုနှစ် မေလ ၂ ရက်နေ့မှာ ကရင်နီပြည် လိုပွာခိုခရိုင်၊ ပိုဝေါမြို့နယ်၊ ဟီလူ (ကသိုးခီး) ရွာမှာ (KNPP) ကို စတင်တည်ထောင်ခဲ့ကြတာပါ။

<https://burmese.dvb.no/archives/531282>

အာဏာရှင်စနစ်တော်လှန်ရေး အားလုံးနဲ့ လက်တွဲသွားမယ်လို့ KNPP ပြော

2022.05.02



ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: RFA

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းဖို့အတွက် ပါတီအနေနဲ့ ကရင်နီ အမျိုးသား တစ်ရပ်လုံးနဲ့တကွ တခြားတိုင်းရင်းသားလူမျိုးတွေ၊ အစုအဖွဲ့တွေနဲ့အတူ

ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့ ပြောလိုက်ပါတယ်။

မေလ ၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ထူထောင်တဲ့ (၆၅) နှစ်မြောက်နေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုလိုက်တာပါ။

လူသားချင်းစာနာထောက်ထားမှု အပါအဝင် နိုင်ငံရေး၊ သံတမန်ရေးရာနဲ့ စစ်ရေးတွေကို ရှေ့တန်းတင်ပြီး ဒေသတွင်းမှာရှိတဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ နိုင်ငံတကာက သက်ဆိုင် ရာအစုအဖွဲ့တွေနဲ့လည်း ဆက်စပ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ကာလပတ်လုံးမှာ ပါတီအနေနဲ့ လူထုကိုယ်စားပြုပြီး ဆက်လက်ရပ်တည်သွားမယ်လို့ KNPP ပါတီရဲ့ အတွင်းရေးမှူး (၁) ခုးဒယ်နီရယ်က ပြောပါတယ်။

“ဒီပါတီထူထောင်ထားတာ ၆၅ နှစ်ပြည့်ပြီပေါ့နော်။ ဆက်လက်ပြီးတော့ ကျနော်တို့က ရပ်တည်နေရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းပြည်က မငြိမ်မသက်ဖြစ်နေတုန်း၊ ဒီတော်လှန်ရေးက မငြိမ်မသက်ဖြစ်နေတုန်းမှာ တော်လှန်ရေးရဲ့ ပါတီတစ်ရပ်အနေနဲ့ လူထုကိုယ်စားပြုပြီး ဆက်လက်ရပ်တည်သွားမယ်။ ဒီတိုင်းပြည်က တစ်စုံလုံး ကောင်း သွားပြီဆိုတဲ့အချိန်မှ ဒီပါတီကို ဘယ်လိုလုပ်သင့်လဲဆိုတာတော့ နောက်မှ ကျနော်တို့ ပြန်စဉ်းစားမယ်။ အဲဒါတော့ ကျနော်တို့ လက်ရှိဒီလိုပဲ ရှိနေသေးတာပေါ့နော်”

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဟာ တိုးတက်ဖြစ်ပေါ်ပြောင်းလဲလာတဲ့ နိုင်ငံရေးစီးကြောင်းနဲ့အညီ အမျိုးသားလှုပ်ရှားမှုအားနဲ့ နိုင်ငံရေးအရ ဦးဆောင်မှုပေး သွားမယ့် နိုင်ငံရေးဦးဆောင်ပါတီတစ်ရပ်ရှိဖို့ လိုအပ်တယ်လို့ ကရင်နီတော်လှန်ရေး ခေါင်းဆောင်တွေက ယူဆကြပြီးနောက် ထူထောင်ခဲ့ကြတာလို့ ပါတီရဲ့ ဒီနေ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

၁၉၄၈ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ စတင်လိုက်တဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေက ၁၉၅၇ ခုနှစ် မေလ ၂ ရက်နေ့မှာ ကရင်နီပြည် လိုပွာခိုခရိုင်၊ ပိုဝေါ်မြို့နယ်၊ ဟီလူ (ကသိုးခီး) ရွာမှာ (KNPP) ကို စတင်တည်ထောင်ခဲ့ကြတာပါ။

ပါတီကို စတင်တည်ထောင်ချိန်က ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးတစ်ဦး၊ ဗဟိုကော်မတီဝင် ငါးဦး၊ အရန်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးနဲ့ စတင်တည်ထောင်ခဲ့ကြတာလည်း ဖြစ်ပါ တယ်။

KNPP ကရင်နီအမျိုးသားခုခံတော်လှန်ရေး ပါတီတစ်ရပ်ဖြစ်တဲ့အတွက် အမျိုးသားတန်းတူ ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီတို့အတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးပါတီဖြစ်ပြီး တော်လှန်ရေးကာလတစ်လျှောက် လုံးမှာလည်း ပြည်သူတွေအတွက် အရေးပါတဲ့ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့စီမံအုပ်ချုပ်မှုကဏ္ဍတွေ ဆောင်ရွက်နေတယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

<https://www.rfa.org/burmese/news/knpp-statement-05022022091225.html>

ကျိုက်ထိုရှိ စစ်တပ်ကင်းစခန်းကို KNLA ပူးပေါင်းအဖွဲ့က စီးနင်း၊ စစ်ကောင်စီတပ်သားများ ထွက်ပြေး

Published By DVB | 3 May, 2022



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို မေလ ၃ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်က KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။

အဲဒီကင်းစခန်းကို

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) တပ်ရင်း(၃)နဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ရော်ဘာခြံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြောက်လှန့် ပစ်ခတ်ပြီး ကင်းစခန်းကနေ စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ကင်းစခန်းရှိတဲ့တွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကောင်စီကင်းစခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ ၃၀ လောက် ကင်းပုန်းဝပ်နေတဲ့ စခန်းငယ် တစ်ခု ဖြစ်ပြီး မကြာခဏလာရောက် တပ်စွဲနေထိုင်လေ့ရှိတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။

ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

<https://burmese.dvb.no/archives/531364>

မြဝတီ မြို့အနီးနေစဉ်တိုက်ပွဲကြောင့် မြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းအချို့တွင် ခိုလှုံနေရသူ ရာချီရှိနေ

မေလ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



Photo: CJ

ကရင်ပြည်နယ် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့အနီးဝန်းကျင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများနေ့စဉ် ဖြစ်ပွားမှုရှိနေသောကြောင့် ရာနှင့်ချီသော ဒေသခံများမှာ မြို့တွင်း၊ မြို့ပြင်ဘုန်းကြီးကျောင်းအချို့တွင်

ခိုလှုံနေကြရသည်ဟု သိရှိရသည်။

မြဝတီ မြို့အနီး အမှတ် ၄ အောင်မြေရွှေဘုံ ရပ်ကွက် မချောလေး ဘုရားတောင် ၊ စမတောင် ဘုရားကုန်း၊ ခလရ ၂၇၅ စစ်ကောင်စီ တပ်အရှေ့ဘက်နေရာများတွင် စစ်ကောင်စီတပ် ၊ BGF တပ် အထိုင်ချနေရာများတွင် KNLA ပူးပေါင်းတပ်များနှင့် ဧပြီလ ၁၉ ရက်မှ မေလ ၁ ရက်အထိနေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်အတွက် ဒေသတွင်းနေထိုင်သူများမှာ မြဝတီမြို့တွင်း ဘုန်းကြီးကျောင်းအချို့နှင့် မြို့ပြင်မြေနီကုန်းရပ်ရှိဘုန်းကြီးကျောင်း အချို့တွင် ယာယီ ခိုလှုံနေထိုင် တိုက်ပွဲရှောင် နေကြရကြောင်း သိရသည်။

KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့ အောင်မြေရွှေဘုံ အမှတ် ၄ ရပ်ကွက် အနောက်တွင် စစ်ကောင်စီ၊ BGF တပ်များနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ ရက်ခန့်ရှိလာနေသည့်အချိန် တွင် လူနေရပ်ကွက်များအတွင်းနေထိုင်နေကြရသည့် ဒေသခံ ၅၀၀ ကျော်မှာ တိုက်ပွဲလွတ်ရာ ရွှေ့ပြောင်းရှောင် တိမ်းနေရကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ဘုန်းတော်ကြီး ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးမှုများရှိနေပြီး ယနေ့ မေလ ၂ ရက် နေ့ နံနက်ပိုင်းအထိ နှစ်ဖက် စစ်ရေးတင်းမာနေဆဲ အခြေအနေတွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်းတိုက်ပွဲရှောင်နေသည့် ဒေသခံက ယခုလို ပြောသည်။

” ပြောရမယ်ဆိုရင် အောင်မြေ ရွှေဘုံကနေ ရွှေမြစန္ဒီ ကွက်သစ်တို့ မြဝတီကုန်သွယ်ရေးဇုန်အထိ လူနေဖို့ စိတ်မချရတော့ဘူး။ ရပ်ကွက်ထဲတစ်ချို့က အိမ်ပိတ်ပြီး အိမ်ထဲနေကြတာတွေလည်း ရှိတယ်၊ အချို့က မြို့ပေါ် တောရကျောင်းတို့၊ ကြခတ်တောကျောင်းတို့ဘက် သွားနေတယ်၊ တချို့ ကျတော့လည်း မြေနီကုန်းဘက်ကို သွားရှောင်ကြတယ်၊ ဘုန်းကြီးကျောင်းတွေမှာ အားလုံးပေါင်းရင် လူကြီးကလေး ၅၀၀ ဝန်းကျင်လောက်ရှိလာပြီ”ဟု အောင်မြေရွှေဘုံ ရပ်ကွက်သားက ပြောသည်။

ကရင်ပြည်နယ် မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖားအံဝါးဘိုးတော လမ်းပိုင်း၊ ဖာပွန်ကမမောင်း- ကတိုင်ထိလမ်းပိုင်းများတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ဘုရားသုံးဆူ ဒေသဘက်တွင် နှင့် စစ်ရေး တင်းမာနေဆဲ ဖြစ်ဖြစ်သည်။

ထို့အတူ ထိုင်း-မြန်မာ နယ်စပ် မြဝတီ -လေးကေကော်- ဝေါလေ-ကနဲလေး ဒေသဘက်တွင် နေ့စဉ် ပျောက်ကွား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

<https://kicnews.org/2022/05/မြဝတီ-မြို့အနီးနေစဉ်တိုက်ပွဲ/>

လေကြောင်းကနေ တစ်ရက်တည်း ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း KNU ပြော

2022.05.03



KNU တပ်မဟာ ၅ နယ်မြေ မယ်ညာကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်သည့်အတွက် မီးလောင်ပျက်စီးသွားသည့် စပါးကျိတ်တစ်ခုကို တွေ့ရစဉ် Photo: KNU Mutraw News

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ် နယ်မြေထဲကို စစ်ကောင်စီတပ်က မေလ ၁ ရက် တစ်ရက်တည်းမှာတင်

လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ ၅ က မေလ ၃ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်ထဲက ဒေဘုနီရွာနဲ့ သေကာယာရွာတွေကို စစ်ကောင်စီတပ်ရဲ့ ဂျက် တိုက်လေယာဉ်တွေကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်၊ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကရင်ပြည်နယ်ထဲက တိုက်ပွဲအခြေအနေတွေကို KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို အခုလို ပြောပါတယ်။

"စစ်ရေးအခြေအနေကတော့ စစ်ကောင်စီဘက်က သူ ကြုံးဝါးထားသလိုပဲ မိုးမကျခင် ကတော့ ဒေသအများကြီးစိုးမိုးနိုင်ဖို့ လုံးပန်းခဲ့တာပဲ။ တိုက်ပွဲအကြီးအကျယ် ဖြစ်တာပဲ။ တစ်ဖက်ကနေ အပစ်အခတ် ရပ်စဲရေးခေါ်တယ်၊ တစ်ဖက်ကနေ ထိုးစစ်အကြီးအကျယ် ဆင်တယ်။ အဲဒီတော့ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ ဟယ်လီကော်ပတာနဲ့ လာပစ်တာရှိသလို လေယာဉ်နဲ့ လာဗုံးကြဲတာလည်းရှိတယ်"

အဲဒီလိုတိုက်ခိုက်တာကြောင့် လူနေအိမ် အဆောက်အအုံတချို့ ပျက်စီးခဲ့ပြီး လူ အထိအခိုက်တော့ မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အဲဒီဒေသတွေဆီ စစ်ကောင်စီ တပ်က ဒရုန်းယာဉ်တွေနဲ့ နေ့ရောညပါ ထောက်လှမ်းနေတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမဖြစ်ခင် ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှာ ဖာပွန်ခရိုင် သံလွင်မြစ်ကမ်းဘေးက ဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ကျောက်ညှပ် ရွှေတန်းစခန်းကို KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ရက်ပိုင်းအကြာမှာ စစ်ကောင်စီတပ်ဘက်က အခုလို လေကြောင်းကနေ ပြန်လည် တိုက်ခိုက်တာတွေ လုပ်လာတာပါ။

မေလ ၁ ရက်နေ့ တစ်ရက်တည်းမှာပဲ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ်တိုင် လာရောက်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုမနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

ဒီရက်ပိုင်းအတွင်းမှာလည်း KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့အနီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် PDF ပူးပေါင်းတပ်တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ဒေသခံ ၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

<https://www.rfa.org/burmese/news/airstrike-in-hpapun-05032022042126.html>

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီမှ တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့

မေ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



Photo: KNU Mutraw News

ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) အတွင်းရှိ စစ်ကောင်စီ၏ ဗျူဟာကျ ကျောက်ညှပ်စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်သွားခဲ့ကြောင်း KNU

မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီ၏ ဗျူဟာကျ အခြေစိုက်စခန်းကို KNU တပ်မဟာ(၅)နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည်တုန့်ပြန်ခဲ့ပြီး ပြီးခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေလ ၁ ရက်နေ့ထဲတွင်ပင် တိုက်လေယာဉ်ဖြင့် (၁၀) ကြိမ်ခန့် မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ဒေသနီနှင့် သေကာထာကျေးရွာများအပေါ် လာရောက်ပစ်ခတ်ပုံးကြတိုက်ခိုက်ခဲ့ကြောင်း ၎င်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိပြီး ဒေသခံများအပေါ် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ယနေ့အချိန်ထိ စစ်ကောင်စီဘက်မှ ဒရုန်းယာဉ်များဖြင့် နေ့ညမပျက်စေလွှတ်ထောက်လှမ်းလျက်ရှိကြောင်း KNU က ဆိုသည်။

အလားတူ မေလ (၁) ရက်နေ့ထဲတွင်ပင် မာထောရွာအခြေစိုက် စစ်ကောင်စီ၏ စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၈) လက်အောက်ခံ၊ ခြေမြန်တပ်ရင်း(ခမရ-၄၀၈)သည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ မယ်ညှာထာကျေးရွာ အုပ်စုရှိ မယ်ညှာထာကျေးရွာအတွင်းသို့ ၈၁-မမ (၃)လုံးအား ပစ်ချခဲ့ခြင်းကြောင့် ဒေသခံ စောဖားကယ်၏ စပါး(၉၀)တင်းဆုံ သိုလှောင်ထားသည့်စပါးကျိတ်တစ်လုံး မီးလောင်ပြာကျသွားကာ ယင်းအနီးရှိ ဆန်စက်တစ်လုံးပါ မီးလောင်ပျက်စီးသွားခဲ့ပြီး လူသူ၊ တိရစ္ဆာန်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။




Photo: KNU Mutraw News

စစ်ကောင်စီ၏ (၄၃၄) တပ်ရင်း အခြေစိုက်ရာ ကျောက်ညှပ်စခန်းကို KNLA အပါအဝင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် အခြားသောမဟာမိတ် တပ်ပေါင်းစုများပါဝင်၍ တက်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၎င်းစခန်းအနီးရှိ မယ်ညှာထာကျေးရွာကို လေကြောင်းဖြင့် ပုံးကြတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း BPLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ KNU သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာထဲသို့လည်း မေလ (၁) ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံနေအိမ် ၁၀ လုံး မီးလောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက

ပြောသည်။

KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ လေးကေနှင့် ဝင်းတာပန် ကျေးရွာများတွင် တပ်စွဲထားသော နယ်ခြားစောင့်တပ်(BGF) နှင့် စစ်ကောင်စီ တပ်စခန်းများအနေဖြင့် ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး နယ်မြေအတွင်းမှ ထွက်ခွာပေးရန် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း-၂ ဌာနချုပ်က သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ထွက်ခွာသွားခြင်းမရှိသည့်အတွက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်ကလည်း KNU တပ်မဟာ(၁) နယ်မြေကို ယခုလို ပထမဦးဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

<https://kicnews.org/2022/05/စခန်းသိမ်းခံရပြီးနောက်/>

လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရတဲ့ အပြစ်မဲ့ အရပ်သားများ

(မေ ၂ရက်၊ ၂၀၂၂ခုနှစ်) စောလောဇူး



၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတွေမှာတိုက်ပွဲတွေက နေ့စဉ်ရက်ဆက် အချိန်မရွေး ဆက်တိုက် ဖြစ်ပေါ်လာပါတယ်။ အဲဒီလို တိုက်ပွဲတွေဖြစ်ပေါ်လာတိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာမျိုးတွေ

အမြဲ လုပ်ဆောင်လေ့ရှိပါတယ်။

အဲဒီလိုလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကျေးရွာအတွင်း နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာ တွေ၊ အိမ်မွေးတိရစ္ဆာန်သေကြေထိခိုက်မှုတွေအပြင် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ အဖွဲ့အစည်းအသီးသီးကလည်း ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသမီးအဖွဲ့အစည်း(KWO)ရဲ့ ထုတ်ပြန်ချက်အရတော့ စစ်တပ်အာဏာသိမ်းချိန်ကစလို့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့်သေဆုံးသူ (၄၆)ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၉ ဦးရှိနေပါပြီ။ ဒါ့အပြင် လူဦးရေ နှစ်သိန်းလောက် ဟာလည်း နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက ထီးမူးထာကျေးရွာမှာနေတဲ့ အသက်(၁၇)နှစ်အရွယ် နော်ဘလယ်ချိုချို ဟာလည်း စစ်တပ်ရဲ့လက်နက်ကြီးထိမှန်ပြီး သေဆုံးရသူတွေထဲက တစ်ယောက်ပါ။ ပြီးခဲ့တဲ့ မတ်လ တတိယပတ်က အိမ်သူအိမ်သားတွေစားဖို့ထမင်းထချက်ချိန်မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ဦးခေါင်းကိုထိမှန်ပြီး နေအိမ်မီးဖိုချောင်မှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရတယ်လို့ အစ်မဖြစ်သူ နော်အယ်ပစော်ဖောက ပြောပြပါတယ်။

နော်ဘလယ်ချိုချိုသေဆုံးသွားတဲ့အတွက် သူ့ဖခင်ဖြစ်သူက စိတ်ထိခိုက်နေပြီး ဘာမှမလုပ်နိုင်သေးဘူးလို့ သူက ပြော ပါတယ်။

“ဒီအကြောင်းတွေကို ပြန်ပြီးမပြောချင်ဘူး၊ ပြောလို့မထွက်ဘူး။ အရမ်းစိတ်ထိခိုက်တယ်၊ အဖေလည်း အခုဘာမှ မလုပ် နိုင်ဘူး။ သူ့သမီးကိုသူချစ်တာကိုး။ သူကပြောတယ် သူ့သမီးသေမယ့်အစား သူကသေပေးချင်တယ်လို့ သူပြောတယ်။ သူ့အသက်ငယ်ငယ်လေးပဲဟာ အရမ်းစိတ်ထိခိုက်ရတာပေါ့။ ဥပမာ သူက ရောဂါတစ်ခုခုနဲ့ ဆုံးသွားရင်တော့ တစ်မျိုး ပေါ့။ အခုဟာ ရောဂါလည်း မဟုတ်ဘူး။ လက်နက်ကြီးကြောင့်ဆိုတော့ သူကံတရားပဲပေါ့။ အဲလိုပဲ ထားရတော့မှာ ပေါ့။”လို့ အစ်မဖြစ်သူ နော်အယ်ပစော်ဖောက ပြောပါတယ်။

ထီးမှူးထာကျေးရွာနဲ့မိုင်ဝက်လောက်ဝေးတဲ့ အာရှလမ်းကြီးတစ်နေရာမှာ အဲဒီနေ့မတိုင်က ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအသေးစားဖြစ်ပွားခဲ့ ပြီးနောက် နောက်တစ်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ငါးကြိမ် ပစ်ခတ်တာဖြစ်ပါတယ်။ အဲဒီလိုပစ်ခတ်မှုတွေကြောင့် နော်ဘလယ်ချိုချိုက သေဆုံးသွားခဲ့ရပြီး ကျေးရွာသား နှစ်ဦး လည်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဖားအံဆေးရုံကို ပို့ဆောင်ထားရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကောင်စီက ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၂၅ဦး သေဆုံးပြီး ၃၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သတင်းနှင့် ပြန်ကြားရေးအဖွဲ့ကနေ သိရပါတယ်။ အဲဒီထဲမှာ အသက်

(၂)နှစ်အရွယ်ကနေ(၁၄)နှစ်အရွယ်ကလေးတွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေလည်း သေဆုံး ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်သေဆုံးသူတွေက အမျိုးသားထက်အမျိုးသမီးဦးရေ ပိုများနေတာပါ။

ဘာကြောင့်အမျိုးသမီးနဲ့ကလေးငယ်တွေထိခိုက်မှုများတာလဲ။ အမျိုးသမီးနဲ့ ကလေးငယ်တွေ ကူညီစောင့်ရှောက်တဲ့ အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသမီးအစည်းအရုံး- KWO အတွင်းရေးမှူး နော်ကညောဖောက် အခုလို ပြောပါတယ်။

“စစ်ပွဲတွေကြားမှာ ပြေးလွှားနေတဲ့အချိန်ဆိုရင် သူတို့က မြန်ဆန်စွာမပြေးလွှားနိုင်ဘူး၊ အိမ်မှာကျန်ရှိနေရတာများ တယ်။ နောက်ပြေးလွှားတဲ့အချိန်မှာသူတို့တွေက အမျိုးသမီးနဲ့ကလေးတွေကအဖွဲ့လိုက်ပြေးပုန်းနေရလို့ လက်နက် ကြီးထိရင်လည်း အမျိုးသမီးနဲ့ကလေးတွေအဖွဲ့လိုက်ထိတယ်။ ဒီလိုပြေးရှောင်နေရတဲ့အချိန်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အရမ်းသနားဖို့ ကောင်းတယ်။”လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းလက်နက်ကြီးတွေ ပစ်ခတ်မှုတစ်ခုတည်းသာမက သူတို့ ဝင်ရောက် တပ်စွဲထားတဲ့ ကျေးရွာတွေအတွင်းမှာလည်း ဒေသခံတွေရဲ့ပစ္စည်းဥစ္စာ၊ အိမ်မွေးတိရစ္ဆာန်၊ ငွေကြေးတွေနဲ့ အိမ်အ ဆောက်အဦများကိုလည်း ဖျက်ဆီးသွားပါတယ်။

ကရင်ပြည်နယ်မှာ တာဝန်ကျခဲ့တဲ့ စစ်ကောင်စီရဲ့တပ်မှူးတစ်ယောက်ကတော့ ကရင်လက်နက်ကိုင်တွေက ရွာသား တွေလို အသွင်ယူနေထိုင်ကြတယ်လို့ အခုလို စွပ်စွဲပြောဆိုထားပါတယ်။



“ရွာထဲကိုပစ်ချတာတော့မဟုတ်ဘူး၊ ရွာထဲမှာက သူတို့လူမျိုးတွေပဲလေ ရွာထဲမှာပဲ ဟန်ဆောင်ပြီးနေကြတာပေါ့။ တချို့က ဟန်ဆောင်ဖုံးကွယ်ပြီး နေကြတယ်။ အဲဒါကြောင့်ရွာထဲကို လက်နက်ကြီးပစ်ချရင် သူတို့လာပြီး ချောင်းပစ် တာတွေမလုပ်နိုင်တော့ဘူးပေါ့၊ အဲလိုရည်ရွယ်တာ။ လက်နက်ကိုင်အဖွဲ့တွေက လုံခြုံတဲ့နေရာမှာနေတယ်။ ရွာသား တွေက

စစ်ရေးစစ်ရာနားမလည်၊ ပုံမှန်တောင်ယာခင်းတွေသွားတော့ ပစ်ခတ်တဲ့အခါမှာ ရွာထဲက ရွာသားတွေ တော်တော်များများ သွားထိုင်တာပေါ့။ အမိန့်ပေးတာကတော့စခန်းမှာရှိတဲ့ အကြီးဆုံးအမိန့်ပေးတာပေါ့။ လုပ်ကွာ ရွာထဲမှာ ချပေါ့။ အထက်က ဟိုပစ်ပါ၊ ဒီပစ်ပါ အမိန့်ပေးတာ မရှိဘူး။”လို့ အဆိုပါတပ်မှူးက ပြောပါတယ်။

KNLA က ပြောရေးဆိုခွင့်ရှိသူကတော့ ဒီစွပ်စွဲချက်အပေါ်ငြင်းဆိုထားပြီး သူတို့အဖွဲ့အစည်းဟာ စစ်ရေးဆိုင်ရာ စည်း မျဉ်းစည်းကမ်းတွေကို လိုက်နာသလို လူသားခိုင်းသုံးတာမျိုး မလုပ်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သူ့တပ်ဖွဲ့တွေဟာ လည်း ရွာပြင်မှာပဲထားရှိတာလို့ ထပ်လောင်း ပြောဆိုထားပါတယ်။

ကရင်နဲ့မြန်မာအစိုးရတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၀ ပြည့်နှစ်လွန်ကာလတွေကစပြီး ပဋိပက္ခ တွေဖြစ်ပွားခဲ့တာ ဆယ်စုနှစ်များစွာရှိလာခဲ့ပါပြီ။ ဒါပေမယ့် ၂၀၁၂ ခုနှစ်မှာ KNU ဟာ အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အစိုးရရဲ့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်- NCA ကို လက်မှတ်ရေး ထိုးထားတဲ့ လွှမ်းမိုးမှုအရှိဆုံးနဲ့ အကြီးမားဆုံးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်လာခဲ့ပါတယ်။

ပြန်လည်ထူထောင်ရေးကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ အထိ ကရင်ပြည်နယ်မှာ ထိတွေ့ တိုက်ခိုက်တာတွေ ရှိခဲ့ ပေမယ့် ပြီးခဲ့တဲ့နှစ် နိုင်ငံအာဏာသိမ်းခံလိုက်ရတဲ့နောက်မှာတော့ ပိုပြီးပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ကောကရိတ်မြို့တောင်ပိုင်းမှာရှိတဲ့ရွာတွေကို စစ်ကောင်စီမှဝင်ရောက်တပ်စွဲပြီးဒေသခံရဲ့အိမ်တွေ ကို ဝင်ရောက်ဖျက်ဆီး၊ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ပစ်ယူသွားတာရှိတယ်လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့လလောက လက်နက်ကြီးကြောင့်ပျက်စီးတဲ့ အိမ်တွေရှိသလို၊ စကစ(စစ်ကောင်စီ) က နေအိမ်တွေကို ဖျက်ဆီး သွားတယ်။ ဆန်အိတ်တွေကို ထိုးဖောက်သွားတယ်။ ရွာသားတွေမွေးတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ပစ်တာမျိုးတို့ အမျိုးမျိုး ဖျက်ဆီးတာတွေရှိပါတယ်။ အဖကြီး၊ မြို့ဟောင်းရွာထဲမှာ (အိမ်) ၁၀၀ ကျော်လောက် ပျက်စီးသွားတာပေါ့။ ရွာသားတွေက အခုအချိန်ထိ စစ်ဘေးရှောင်နေရတုန်းပဲ။ “လို့ ၎င်းကျေးရွာတာဝန်ရှိသူက ပြောပါတယ်။

သူက ဆက်လက်ပြီး “ကျနော်တို့အနေနဲ့က ရွာသားတွေကိုသနားတယ်။ ရွာသားတွေကိုဒီထက် ပိုပြီး မခံစားစေချင် တော့ဘူး။ ပြေးနေရတဲ့အထဲမှာ ကိုယ်ဝန်သည်တွေ၊ မသန်မစွမ်းတွေက ရွာတိုင်းလိုလိုပါနေတော့မြင်ရတာ စိတ်မ ကောင်းဘူး”လို့ ပြောပါတယ်။

စစ်တပ်အနေနဲ့ပြည်သူလူထုကို သတ်တာတွေဟာ ပြစ်မှုဥပဒေတွေကိုချိုးဖောက်တာဖြစ်ပြီး ချိုးဖောက်သမျှ တွေကို နိုင်ငံတကာကရင်အဖွဲ့အစည်း- IKOI လူ့အခွင့်အရေးအဖွဲ့တွေကိုပေးပို့နေပြီး အဲဒီကမှတစ်ဆင့် နိုင်ငံတကာ အဖွဲ့အ စည်းတွေဆီရောက်အောင် လုပ်ဆောင်ပေးနေတယ်လို့ KWO က ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖမ်းဆီးတာတွေကြောင့် လက်ရှိအ ချိန်ထိ သေဆုံးသူဟာ မြန်မာတစ်နိုင်ငံလုံးမှာ (၁,၇၉၅)ဦးအထိရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း(AAPP)က ဧပြီ ၂၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ဖမ်းဆီးအကျဉ်းချခံရသူဦးရေ (၁၃,၃၅၄)ဦးနဲ့ ဝရမ်းထုတ်ခံထားရတဲ့ ဦးရေကတော့ (၁,၉၇၇)ဦး ရှိတယ်လို့လည်း (AAPP)ရဲ့ မှတ်တမ်းအချက်အလက်တွေအရ သိရပါတယ်။

ညီမတစ်ယောက်ဆုံးရှုံးထားတဲ့ နော်အယ်ပဇော်ဖောက်တော့ “အခုလည်း တိုက်ပွဲဖြစ်နေတုန်းပဲ၊ ထွက်ပြေးနေရတုန်းပဲ တိုက်ပွဲလည်း မလိုချင်တော့ဘူး။ တိုက်ပွဲကြောင့်ထိခိုက်တဲ့ လူတွေရှိတယ်။ ကလေးရောလူကြီးရောပေါ့။ မိသားစုနဲ့ လည်း အတူမနေရဘူး။ ခွဲနေရတယ်။ ရွာမှာကျန်တဲ့သူကျန် ပြေးတဲ့လူကပြေးပေါ့။ တိုက်ပွဲဆို မုန်းတာထက် ပိုတယ်။ ပြောတောင်မတတ်တော့ဘူး။”လို့ ပြောသွားပါတယ်။

<https://kicnews.org/2022/05/လက်နက်ကြီးကြောင့်-ထိခို/>

ရေလုပ်သား ၅ ဦး AA ပတ်သက်မှု သံသယဖြင့် ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၂ ခုနှစ်၊ မေလ ၃ ရက်။

ဟိုင်းကြီးကျွန်းတွင် ရက္ခိုင်တပ်တော် AA အဖွဲ့နှင့် ပတ်သက်မှုရှိသည် ဆိုသည့် သံသယဖြင့် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၅ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဧပြီလ ၂၉ ရက်နေ့က ရခိုင်တိုင်းရင်းသား အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၄ ဦးတို့ကို AA နှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

“အဖမ်းခံရတဲ့ သူတွေ အားလုံးက သာမန်ရေလုပ် သားတွေပါ” ဟု ရွာခံတစ်ဦးက ပြောသည်။

ဧပြီလ တတိယ အပတ် အတွင်းက ဟိုင်းကြီးကျွန်း ဒေသအတွင်းရှိ ရခိုင်တိုင်းရင်းသား အယောက် ၃၀ ဦး ကိုလည်း ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်မှုရှိသည်ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီး နောက်ပိုင်း ယခုကဲ့ သို့ ထပ်မံ ဖမ်းဆီးခြင်းဖြစ်သည် ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦး၏ မိသားစုဝင်တစ်ဦးက “အဖမ်းခံရတဲ့ သူတွေနဲ့ အဆက်အသွယ်မရဘူး။ ရဲစခန်းမှာလည်း မရှိဘူး။ ဟိုင်းကြီး ရေတပ်စခန်းထဲ ခေါ်သွားတယ် ပြောကြတယ်။ ရိုက်နှက် နှိပ်စက် နေမှာ စိုးရိမ်တယ်” ဟု ပြောသည်။

ဟိုင်းကြီးကျွန်းမြို့ အမှတ် ၃ ရပ်ကွက် အဏ္ဏဝါကျေးရွာမှ အသက် ၃၅ နှစ်ဝန်းကျင် ရှိကြသည့် ကိုမောင်မောင် အပါ အဝင် လူငယ်လူလတ် ၄ ဦးနှင့် ဇီးဖြူချောင်းကျေးရွာဟောင်းမှ အမျိုးသမီး တစ်ဦးတို့ အဖမ်းခံလိုက်ရခြင်း ဖြစ်သည် ဟု သိရသည်။

ဟိုင်းကြီးကျွန်းမြို့ ဒေသအတွင်းရှိ ရခိုင်တိုင်းရင်းသားများနေသည့် ကျေးရွာများတွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ ဝင်များရှိပြီး စစ်သင်တန်း လာပေးနေသည်ဆိုသည့် သတင်းများကြောင့် သံသယဖြင့် စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များ က လိုက်ဖမ်းနေခြင်းသည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

ဇီးဖြူချောင်းကျေးရွာဟောင်း မှ အဖမ်းခံလိုက်ရသည့် အမျိုးသမီး၏ သားဖြစ်သူမှာ CDM ရဲဝန် ထမ်းတစ်ဦး ဖြစ်ပြီး သားဖြစ်သူကို မတွေ့၍ မိခင်ဖြစ်သူကို ဖမ်းဆီးသွားသည်ဟုလည်း မိသားစုဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ အများစုမှာ ဟိုင်းကြီးကျွန်းမြို့ ဒေသရှိ ငါးပြေမကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ၊ အဏ္ဏဝါကျေး ရွာနှင့် ဇီးဖြူချောင်းကျေးရွာ၊ ကျွန်းတဖက်ကမ်းရှိ ကျေးရွာများက ဒေသခံ ရခိုင်တိုင်းရင်းသားများ ကို အဓိက ထားပြီး စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေခြင်းသည် ဟု ဒေသခံများ က ပြောသည်။

ဟိုင်းကြီးကျွန်းတွင် ပဗ္ဗဝတီရေတပ်ဌာနချုပ် အခြေစိုက်ထားပြီး စစ်ကောင်စီ၏ ကက(ကြည်း) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ အချို့လည်းရှိသည်ဟု သိရသည်။

<https://www.nmg-news.net/2022/05/03/18937>

စစ်ကောင်စီ အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်နှင့်အမျှ ၁၀၀ ထံ လာရောက်ပူးပေါင်း၊ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဟု ပြော

မေလ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



Photo: KNDO

မြဝတီမြို့တောင်ဘက် ဝေါလေဒေသအခြေစိုက် စစ်ကောင်စီ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအမှတ် - ၉၀၄ မှ တပ်ကြပ်အဆင့်နှစ်ဦးသည် လက်နက်အပြည့်အစုံနှင့်အတူ ယမန်နေ့ မေလ ၂ ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု KNDO က ပြောသည်။

ဝေါလေ အခြေစိုက် အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၀၄ မှ တပ်ကြပ် ဝင်းနိုင် ကိုယ်ပိုင်နံပါတ် တ-xxx ၇၄ နှင့် ဒုတပ်ကြပ်ပြုံးချို ကိုယ်ပိုင်နံပါတ်တ-xxx ၆၈တို့ နှစ်ဦးသည် MA-1 သေနတ် ၂ လက်၊ ကျည်ဘောက် ၅ခု၊ ကျည်ဆံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၄ လုံးနှင့်အတူ KNDO လုံခြုံရေးတပ်ရင်းနှင့် ချိတ်ဆက်ကာ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

စစ်သက် ၇ နှစ်ရှိ တပ်ကြပ်ဝင်းနိုင်က “ဘာကြောင့် စစ်ကောင်စီလက်အောက်မှာ ကျနော်တို့ မနေချင်လဲဆိုတော့ စစ်ကောင်စီက ပြည်သူတွေ နှိပ်စက်တာ များတယ်ပေါ့နော်။ လိုင်းပေါ်မှာ တွေ့နေတယ်ပေါ့။ ကိုယ်တွေလည်း ကြုံခဲ့ဖူးတယ်လေ။ ဒီစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်ဘူး။ မကြိုက်ပေမယ့်လည်း အရင်က ပူးပေါင်းဖို့က ပူးပေါင်းလို့မရဘူးဖြစ်နေတယ်။ အမိန့်နဲ့အာဏာအောက်မှာ နေနေရတော့ ချုပ်ချယ်ထားတဲ့ ပုံစံဖြစ်နေတော့ ထွက်လို့မရဘူးပေါ့။ အခုမှ ကျနော်တို့က ဆက်သွယ်ပြီးတော့မှ ကျနော်တို့ ထွက်လာတာ။ “ဟု ပြောသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ပြည်သူများနှင့်ပူးပေါင်းပြီးစစ်အာဏာရှင်ကို ပြန်လည် တော်လှန်တိုက်ခိုက်သွားမည်ဟုလည်း တပ်ကြပ် ဝင်းနိုင်က ယခုလို ဆက်ပြောသည်။

“ကျနော်ကတော့ ပြည်သူတွေနဲ့ပဲ ပူးပေါင်းမယ်။ နောက်ပြီးတော့ ဒီစစ်ကောင်စီကို ဒီကအဖွဲ့အစည်းနဲ့ပူးပေါင်းပြီးတော့မှ ကျနော်ပြန်ပြီးတွန်းလှန်တိုက်ခိုက်မယ်။ မရရအောင်တော့ ကျနော်တိုက်ယူမှာပဲ။ ကျနော်စိတ်ထဲမှာတော့ ဟိုးအစောကြီးကတည်းကလည်း ဒီထဲမှာ ပူးပေါင်းဖို့ရှိပါတယ်။”ဟု သူက ပြောသည်။



Photo: KNDO

ဒုတပ်ကြပ် ပြုံးချိုကလည်း “ ရှေ့ဆက်ပြီးတော့ ကျနော်တို့ လုပ်ဆောင်သွားရမှာက ဒီစစ်ကောင်စီကို တွန်းလှန်ဖို့ပေါ့။ ကျနော်ရှိနေသရွေ့လည်း ဆက်ပြီးတွန်းလှန်မယ်။ ” ဟု ပြောသည်။

အဆိုပါ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအား ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး ၎င်းတို့နှစ်ဦး၏ ဆန္ဒအတိုင်းလိုက်လျောသွားမည်ဟု KNDO လုံခြုံရေးတပ်ရင်း၊

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူးက ပြောသည်။

” သူတို့ပြောပုံအရ တပ်ထဲမှာ သူလည်း ထွက်ပြေးချင်တယ်။ ကိုယ်လည်း ထွက်ပြေးချင်ကြတယ်။ အချင်းချင်းကြားမှာ မယုံသင်္ကာစရာတွေဖြစ်လာတယ်။ တစ်ယောက်နဲ့တစ်ယောက် အသိပေးတာတွေမရှိကြဘူး။ သူတို့အတွက် အင်မတန်မှ ခက်ခဲပါတယ်။ အဲဒါကြောင့် စစ်ကောင်စီကို သူတို့ စိတ်ကုန်သွားတော့ ကျနော်တို့ဘက်ကို လာရောက်ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်တော်လှန်ချင်ကြတယ်။ “ဟု ပြောသည်။

စစ်အာဏာသိမ်းမှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ဒေါနအရှေ့ခြမ်း လေးကေကော်နှင့် ဝေါလေဒေသဘက်တွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းခဲ့သည့် စစ်ကောင်စီ၏ ဒုတပ်ရင်းမှူးအ ဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၂၈ဦးရှိသည်ဟု KNLA ဘက်က ပြောဆိုထားသည်။

<https://kicnews.org/2022/05/စစ်ကောင်စီ-အင်ဂျင်နီယာတ/>

ရွာငုံမြို့နယ် အမျိုးသမီး ၄ ယောက် အပါအဝင် ဒေသခံ ၃၀ကျော် ဖမ်းဆီးခံရ

By SHAN - May 3, 2022



ရွာငုံ

သျှမ်းပြည်တောင်ပိုင်း ရွာငုံမြို့နယ် လယ်ကိန်းကျေးရွာတွင် အမျိုးသမီး ၄ ယောက် အပါအဝင် စုစုပေါင်း ဒေသခံ ၃၄ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရွာငံမြို့နယ် လယ်ကိန်းကျေးရွာထဲသို့ ဝင်လာပြီး အမျိုးသမီး ၄ ဦးအပါအဝင် ဒေသခံ ၃၄ ဦးကို ဖမ်းဆီးခေါင်ဆောင်သွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ ၂၆ ရက် ညနေပိုင်းမှာ ရွာထဲကို စစ်ကြောင်းဝင်လာပြီး ရွာထဲက ပြည်သူတွေကိုလာဖမ်းတယ်။ ဘာကြောင့်ဖမ်းလဲဆိုတာ မသိရဘူး၊ ဒလန်လည်းပါတော့ အိမ်ထဲဝင်ဖမ်းတာ၊ တချို့က ထွက်ပြေးလွတ်သွားပေမဲ့ ၃၄ ယောက်လောက် ဖမ်းခံထားရတယ်၊ အမျိုးသမီး ၄ ယောက် နဲ့ အမျိုးသား ၃၀ ယောက်လောက် ဖမ်းထားတယ်” ဟု အထက်ပါ လူငယ်အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားတို့သည် လယ်ကိန်းကျေးရွာသား ၃၀ ဦးကို စစ်သားတစ်ချို့ပါသည့် ကားနှစ်စီး နှင့် အတူ ကလေးမြို့သို့ ခေါ်ဆောင်သွားပြီး အမျိုးသမီး ၄ ဦးကို ၎င်းတို့စခန်းချထားရာ ရွာအနီးမှ စခန်းတွင်း ခေါ်ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

“ဖမ်းဆီးတဲ့ ရွာသားတွေကို ကလေး ပို့လိုက်တယ်၊ အမျိုးသမီးတွေတော့ မပါသွားဘူး၊ သူတို့ရွာအနီးက စခန်းအနီးမှာပဲ ခေါ်ထားသေးတယ်လို့ သိရတယ်၊ အဲစခန်းမှာ အရင်နေ့တုန်းက ထမင်းဟင်းချက်ဖို့ ခေါ်သွားတဲ့ ဒေသခံ အမျိုးသမီးတချို့လည်း ရှိနေတယ်” ဟု လယ်ကိန်းကျေးရွာ အနီးရှိ နဘန်းကြီး ကျေးရွာသားတစ်ဦးက ပြောသည်။

လယ်ကိန်းကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည့်အပြင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူမှု မဖြစ်ပွားခင် နှင့် ရွာငံမြို့နယ်အတွင်း စစ်ကြောင်းထိုးမှု မဖြစ်ပွားခင်တွင် အေးချမ်းလှသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့တို့သည် ရွာငံမြို့ အရှေ့ဘက်ရှိ အုပ်တွင်းကျေးရွာ၊ ထမင်းပေါင်းကျေးရွာ၊ ကြံတောကျေးရွာ နှင့် ပေါစောကျေးရွာတို့မှာလည်း စစ်သားအင်အားများစွာဖြင့် ဖြန့်ကျက်နေရာယူထား ကြောင်းလည်း သိရသည်။

“အင်အားက ၁၀၀ ရှိနေပါတယ်၊ စစ်ကောင်စီတွေက ရွာသားတွေ ဖမ်းပြီးလမ်းပြလုပ်ခိုင်းတာ ရှိတယ်၊ ရွာသားတော်တော်များများတော့ ထွက်ပြေးနေကြပြီ၊ ဒီနေ့ကတော့ အုပ်တွင်းကျေးရွာမှာ ရှိနေတယ်၊ လူမနေပဲ ထွက်ပြေးနေတဲ့ ရွာသားတွေရဲ့ အိမ်ထဲဝင်ပြီး တန်ဖိုးကြီးတဲ့ပစ္စည်းတွေ ဖုန်းတွေ ယူသွားတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်တွင်လည်း ပဲရင်းတောင်ကျေးရွာမှ ရွာသား ၆ ဦးကို PDF နှင့် ဆက်စပ်သည် ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်ကောင်စီက သတ်ဖြတ်လိုက်ကြောင်းလည်း သိရသည်။

လက်ရှိ ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သားတို့၏ လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ၈၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံပြည်သူ ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ရှောင်တို့အတွက် အရေးပေါ် ကူညီထောက်ပံ့မှုများလိုအပ် နေကြောင်းသိရသည်။

<https://burmese.shannews.org/archives/27955>

နောင်ချိုမြို့နယ် လူငယ် (၂) ဦး အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွား

By SHAN - May 3, 2022



နောင်ချို

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာက စက်သုံးဆီဆိုင်မှ လူငယ် (၂) ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း

စုံစမ်းသိရသည်။

ယနေ့ (မေ ၃)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းတစ်ခုမှ ဆမ္မဆယ်ကျေးရွာအတွင်းရှိ ဆီဆိုင်ပိုင်ရှင်၏ သားနှင့် မြေးဖြစ်သူ အမျိုးသမီးကို လက်နက်အပြည့်စုံဖြင့် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

“ လူ (၅) ယောက်လောက် ကားတစ်စီးနဲ့ လာဖမ်းသွားတာ။ ဘယ်အဖွဲ့စည်းက လာဖမ်းသွားလဲတော့မသိဘူး။ သေနတ်တွေလည်းပါတယ်။ ကျေးရွာတွင်းရှိ ဆီဆိုင်တစ်ခုရဲ့ သားနဲ့ မြေးဖြစ်သူကို လာဖမ်းသွားတာ။ ဘာကြောင့်ဖမ်းလဲခုထိတော့ အသေးစိတ်မသိရသေးဘူး” ဟု နောင်ချိုမြို့နယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည် အသက် (၂၀) ဝန်းကျင်သာရှိပြီး အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်းသိရသည်။

<https://burmese.shannews.org/archives/27953>
